

အစိန်း ၁ ကိန်းပြည့်များ

ဆင့်မတန်းတွင် အပြည့်ကိန်းများအကြောင်းကိုလေ့လာခဲ့ပြီးဖြစ်သည်။ ယခုသင်ခန်းစာတွင် ကိန်းပြည့်များအကြောင်းကိုလေ့လာကြရမည်။ ထိုပြင် ကိန်းပြည့်များအတွက်လုပ်ထုံးများနှင့်လုပ်ထုံးများဆိုင်ရာဝါက်သုတေသနများတို့လည်း ဆက်လက်လေ့လာကြရမည်။ ဤသင်ခန်းစာကို သင်ယူပြီးပါက ကိန်းပြည့်များကို ကိန်းမျဉ်းဖြင့် ဖြောင်းတတ်မည်။ ကိန်းပြည့်များပေါင်းခြင်း၊ မြောက်ခြင်းဆိုင်ရာ ဝါက်သုတေသနများကို အသုံးပြု၍ ပေါင်းတတ်မြောက်တတ်မည် ဖြစ်သည်။

၁.၁ ကိန်းပြည့်များ၏ အမိမာယ်ကိုဖော်ပြခြင်း

အပြည့်ကိန်းများတွင် သုညနှင့်သဘာဝကိန်းများ ပါဝင်ကြောင်းသိခဲ့ပြီးဖြစ်သည်။ အပြည့်ကိန်းနှစ်ခုကိုပေါင်းသည့်အခါအပြည့်ကိန်းတစ်ခုကိုရရှိသည်။ ကြီးသောအပြည့်ကိန်းတဲ့မှုငယ်သော အပြည့်ကိန်းကိုနှစ်မှုသာလျှင် အပြည့်ကိန်းတစ်ခုရရှိပြီး ငယ်သောအပြည့်ကိန်းမှုကြီးသောအပြည့်ကိန်းကိုနှစ်သည့်အခါ အပြည့်ကိန်းတစ်ခုကို မရရှိနိုင်တော့ခဲ့။ ထိုကြောင့် ကိန်းအသစ်များကို ထပ်မံဖန်တီးရန်လိုအပ်ကြောင်းတွေ့ရှိရမည်။ သဘာဝကိန်းများရှေ့တွင် အနုတ်သက်တများ ဖြင့် $-1, -2, -3, -4, -5, -6, -7, \dots$ ဟုမေးသားဖော်ပြီး ထိုကိန်းများကို အနတ်ကိန်းပြည့်များ ဟုခေါ်ကြမည်။ သုည၊ အပေါင်းကိန်းပြည့်နှင့် အနုတ်ကိန်းပြည့်များအားလုံး ပါဝင်သောကိန်းများ အစုအဝေးကို ကိန်းပြည့်များ (integers) ဟုခေါ်မည်။ ကိန်းပြည့်အားလုံးကို သက်တော်များဖြင့် $\dots, -5, -4, -3, -2, -1, 0, 1, 2, 3, 4, 5, \dots$ ဟု ငယ်စဉ်ကြီးလိုက် အစဉ်အတိုင်း ရေးသားဖော်ပြနိုင်သည်။

$0, \pm 1, \pm 2, \pm 3, \pm 4, \pm 5, \pm 6, \pm 7, \dots$ တို့သည် ကိန်းပြည့်များ ဖြစ်ကြသည်။

လေ့ကျင့်ခန်း ၁.၁


- I. ကိန်းပြည့်များကိုအသုံးပြု၍ အောက်ပါတို့ကိုဖော်ပြပါ။
 - (a) ဘဏ်စာရင်းရှိငွေ 10000 ကျပ် မှ 2500 ကျပ်ထုတ်ယူခြင်း။
 - (b) ဘဏ်စာရင်းရှိငွေ 1200 ကျပ် သို့ ငွေ 1000 ကျပ်ပေးသွင်းခြင်း။
 - (c) အရင်းငွေ 100 ကျပ် ရောင်းရငွေ 80 ကျပ် ဖြစ်လျှင်အရှုံးအမြတ်တွက်ခြင်း။
- J. အောက်ပါယေားတွင် ပစ္စည်းအချို့၏ရောင်းရေးနှင့်ဝယ်ရေးတို့ကို ကျပ်ဖြင့် ဖော်ပြထားသည်။ ကိန်းပြည့်များကိုအသုံးပြု၍ပစ္စည်းတစ်ခုဦးအတွက်အမြတ်(+) သို့မဟုတ် အရှုံး(-)ကို ပြည့်ပါ။ ပစ္စည်းအားလုံးအတွက် အမြတ်မည်မျှရရှိသနည်း။

ဝဏ္ဏပစ္စည်း	ဓလာစာအုပ်	ခဲတံ	ခဲမျက်	ပေတံ	ဘောပင်	ကွန်ပါ
ရောင်းရွေး	100	50	50	150	100	1000
ဝယ်ရွေး	80	45	50	100	105	1020
အမြတ်အရှုံး	+20					-20

- ၃။ အောက်ပါကိန်းပြည့်များကို ငယ်စဉ်ကြီးလိုက် စိစင်ပါ။
 $1, -5, 0, 4, 8, -3, 7, -1, 3, 5, -4, -8$
- ၄။ အောက်ပါဥပမာကိုလေ့လာ၍ အနိမ့်အမြင့်တို့ကို ကိန်းပြည့်များ အသုံးပြုပြီး ဖော်ပြုပါ။
(သတ်မှတ်ထားသောမူလအမှတ်၏ အထက်ဖြစ်လျှင် ‘+’ လက္ခဏာ၊ အောက်ဖြစ်လျှင် ‘-’ လက္ခဏာဖြင့် ဖော်ပြုရမည်။ ဥပမာ - ကျောက်မီးသွေးတဲ့လုပ်သားတစ်ယောက်သည်မြှုပြင် အောက် 100 m တွင်ရှိသည် ဆိုပါစိုး။ ထိုလုပ်သား၏တည်နေရာတိ -100 m ဟုဖော်ပြုမည်။)
(က) ဝေရှင်တောင်ထိပ်သည်ပင်လယ်ရေမျက်နှာပြင်၏အထက် 8848 m တွင်တည်ရှိသည်။
(ခ) ရောင်းသဘောတစ်စင်းသည်ပင်လယ်ရေပြင်အောက် 304 m တွင်ရှိသည်။

၁.၂ ကိန်းပြည့်များကိုကိန်းမျဉ်းပေါ်တွင်ဖော်ပြုခြင်း

ယခင်က ကိန်းမျဉ်းပေါ်တွင်အော်ပြည့်ကိန်းများကိုဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုကိန်းမျဉ်းပေါ်တွင် ကိန်းပြည့်များကို အောက်ပါပုံအတိုင်း ဆက်လက်၍ နေရာချုဖော်ပြမည်။



ပုံ ၁.၁ ကိန်းမျဉ်းပေါ်တွင်ကိန်းပြည့်များနေရာချုပ်

ကိန်းမျဉ်းပေါ်တွင် **-1** ၏နေရာကို သူညျှောက်ပဲဘက်နေရာတွင် သူညွှန် 1 တို့၏ အကွားအဝေးအတိုင်း သတ်မှတ်မည်။ **-2** ကို သူညျှောက်ပဲဘက်နေရာတွင် သူညွှန် 2 တို့၏ အကွားအဝေးအတိုင်းသတ်မှတ်ပြီး **-3** ကိုလည်းသူညွှန်၏ပဲဘက်တွင်သူညွှန် 3 တို့၏ အကွားအဝေးအတိုင်းသတ်မှတ်မည်။ ထိုနည်းတွေ့ $-4, -5, -6, \dots$ စသည်တို့ကို သူညျှောက်ပဲဘက်တွင်နေရာချုပ်မြင်းဖြင့် အနုတ်ကိန်းပြည့်များကို ကိန်းမျဉ်းပေါ်တွင် ဖော်ပြနိုင်သည်။



ပုံ ၁.၂ ကိန်းမျဉ်းပေါ်ရှိ အနုတ်ကိန်းပြည့်များ

ကိန်းများပေါ်တွင် သူညုမှတ်၏လက်ယာဘက်၌ အပေါင်းကိန်းပြည့်များတည်ရှုပြီး သူည်၏လက်ဝဲဘက်၌ အနုတ်ကိန်းပြည့်များ တည်ရှုကြောင်းကို တွေ့မြင်ကြရသည်။

ຕິກີ: ຖົນ: ພົມ: ສູງຕິກີ: ລະ: ຕ່າງໆ ອຸວ່າລັ້ນ ທິກິກີ: ຄົງລັກ ບໍລິຫານ ສູງຕິກີ: ພູມ: ຕາກີບຸຕິເງິນ ລັກຍາ
ການ ສູງຕິກີ: ພູມ: ເພື່ອກັນຕ່າຍ໌ ພົມ: 4 ພົມ: 6 ດັກຕິ: ພົມ: ພົມ: ພົມ: ພົມ: 4 > -6 ພົມ:
ເພື່ອວ່າ: ເສົ່ວໂປ່ງ -6 ພົມ: -4 ເພື່ອກັນຕ່າຍ໌ ພົມ: ພົມ: ພົມ: ພົມ: 6 < -4 ພົມ: ເພື່ອວ່າ: ເສົ່ວໂປ່ງ
ເງິນລັ້ນ:

လေ့ကျင့်ခန်း ၁၂

၁.၃ ပကတိတန်ဖိုး

ကိန်းမျဉ်းပေါ်ရှိ ကိန်းပြည့်တစ်လုံးနှင့်မူလမှတ်(သုည)တို့၏ အကွားအဝေးကိုထိကိန်းပြည့်၏ ပကတိတန်ဖိုး ဟုသော်မှတ်မည်။ ထို့ကြောင့် -1 နှင့် 1 တို့၏ ပကတိတန်ဖိုးသည် 1 ဖြစ်ပြီး -2 နှင့် 2 တို့၏ ပကတိတန်ဖိုးသည် 2 ဖြစ်သည်။ ကိန်းပြည့်တစ်ခု၏ပကတိတန်ဖိုးသည် သုည သို့မဟုတ် အပေါင်းကိန်းပြည့်တစ်ခုဖြစ်သည်။ ကိန်းပြည့်တစ်ခု x ၏ ပကတိတန်ဖိုးကို သတေသနအားဖြင့် $|x|$ ဟု ရေးသားဖော်ပြုမည်။

x သည် 0 ဖြစ်သွင် $|x| = 0$ ဖြစ်၍ x သည် အပေါင်းကိန်းပြည့် သို့မဟုတ် အနှစ်ကိန်းပြည့်တစ်ခု ဖြစ်သွင် $|x|$ သည် အပေါင်းကိန်းပြည့်တစ်ခုဖြစ်သည်။

$$\text{ဥပမာ} |225| = |-225| = 225,$$

$$|-25| = |25| = 25,$$

$$|125 - 100| = |25| = 25,$$

$$|26 - 29| = |-3| = 3$$

x သည် ကိန်းပြည့်တစ်ခုဖြစ်သွင် $|x|$ သည် အပြည့်ကိန်းတစ်ခုဖြစ်သည်။

a နှင့် b တို့သည် ကိန်းပြည့်များဖြစ်ကြသွင် a နှင့် b တို့၏အကွားအဝေးကို $|a - b|$ သို့မဟုတ် $|b - a|$ ဟု ဖော်ပြနိုင်သည်။

လေ့ကျင့်ခန်း ၁.၃

- ၁။ ကိန်းပြည့် $-21, 0, 14, -3, -1, 33, 22, -15$ တို့၏ပကတိတန်ဖိုးများကိုရှာပါ။
- ၂။ အောက်ပါကိန်းပြည့်တို့၏ အကွားအဝေးအသီးသီးကို ကိန်းမျဉ်းသုံး၍ရှာပါ။
 (က) -3 နှင့် 3 (ခ) 10 နှင့် -5 (ဂ) -12 နှင့် -10 (ဃ) 1 နှင့် 9
- ၃။ အောက်ပါကိန်းပြည့်နှစ်ခုစိတို့၏ အကွားအဝေးအသီးသီးကို ပကတိတန်ဖိုးသုံး၍ရှာပါ။
 (က) -5 နှင့် 5 (ခ) -10 နှင့် 5 (ဂ) -15 နှင့် -5 (ဃ) -150 နှင့် 50

၁.၄ တိန်းပြည့်များပေါင်းရှာလုပ်ထံးများ

၁.၄.၁ တိန်းပြည့်များပေါင်းခြင်း (Addition of Integers)

အောက်ပါပေါင်းခြင်းတို့ကို လေ့လာကြည့်ပါ။

$$\text{၁။ } 1 + 2 = 3, \quad \text{၂။ } -2 + 3 = 1,$$

$$2 + 1 = 3 \quad \quad \quad 3 + (-2) = 1$$

ဘယ်လိုပုံစံဖြစ်လောက်သွားမှုများတို့တွေပြင်ရသလဲ



တိန်းပြည့်များပေါင်းခြင်း၏ဖလှယ်ရရှိက်သတ္တာ

x, y တို့သည် တိန်းပြည့်များပြစ်ကြသူများ ဖြစ်လောက်သွားမှုများတို့တွေပြင်ရသလဲ။

အောက်ပါပေါင်းခြင်းတို့ကို လေ့လာကြည့်ပါပြီး။

$$\text{၁။ } (1 + 2) + 3 = 6, \quad 1 + (2 + 3) = 6 \quad \text{၂။ } (-2 + 3) + 5 = 6, \quad -2 + (3 + 5) = 6$$

ဘယ်လိုပုံစံဖြစ်လောက်သွားမှုများတို့တွေပြင်ရသလဲ




တိန်းပြည့်များပေါင်းခြင်း၏ဖလှယ်ရရှိက်စပ်ရရှိက်သတ္တာ

x, y, z တို့သည် တိန်းပြည့်များပြစ်ကြသူများ ဖြစ်လောက်သွားမှုများတို့တွေပြင်ရသလဲ။

၁.၄.၂ တိန်းပြည့်များပေါင်းခြင်းတို့ကိန်းမျဉ်းပေါ်ချော်ပြုခြင်း

ဥပမာ ၁။ $4 + 3 = 7$ ရရှိပုံတို့တိန်းမျဉ်းပေါ်တွင်ရှာရန် ဝထုမည့်စွာ ၀ မှ ၄ သို့ မြေားဆွဲပါ။

ထို့အကြောင်း ၄ အမှတ်မှ ၃ ယူနစ်အသေးစိမြေားကို လက်ယာတတ်သို့ ဆက်ဆွဲပါ။ ဝထုမြေားအစွမ်း ၆ တို့ကို အသေးစိမြေားသော်လည်း ၇ ရလဒ် ၇ တို့ပြုသည်။




သတ္တာပတန်း


သခိုင်း-၀

ကျောင်းသုံးစာအုပ်


ဥပမာ ၂။ $4 + (-3) = 1$ ရရှိပုံတိ တိန်းမပေါ်တွင်ပုံဆွဲဖြေရှာမည်။ ဝထမ္မီးစွာ ၀ မှ ၄ သို့မြှားဆွဲပါ။ ထိုနောက် ၄ အမှတ်မှ ၃ ယူနစ်အသွားရှိမြှားကို လက်ပဲဘတ်သို့ပြန်ဆွဲပါ။ ထိုမြှားသည် -3 တို့ တို့ထဲပြောသည်။ ဝထမ္မီးအစမှ ဂုဏ်ယမြှားအတိုင်းအတိုင်းသွေးသောမြှားသည် ရလဒ် ၁ ကိုပြောသည်။



ဥပမာ ၃။ $-4 + (-3) = -7$ ရရှိပုံတိ တိန်းမပေါ်တွင်ပုံဆွဲဖြေရှာမည်။ ဝထမ္မီးစွာ ၀ မှ -4 သို့ မြှားဆွဲပါ။ ထိုနောက် -4 အမှတ်မှ ၃ ယူနစ်အသွားရှိမြှားကိုလက်ပဲဘတ်သို့ ဆက်ဆွဲပါ။ ဝထမ္မီးအစမှ ဂုဏ်ယမြှားအသုံးအတိုင်းသွေးသောမြှားသည် -7 တို့ဖော်ပြောသည်။



ဥပမာ ၄။ $3 + (-5) = -2$ ရရှိပုံတိ တိန်းမပေါ်တွင်ပုံဆွဲဖြေရှာမည်။ ဝထမ္မီးစွာ ၀ မှ ၃ သို့မြှားဆွဲပါ။ ထိုနောက် ၃ အမှတ်မှ ၅ ယူနစ်အသွားရှိမြှားတို့ လက်ပဲဘတ်သို့ပြန်ဆွဲပါ။ ထိုမြှားသည် -5 တိုကိုယ်စားပြောသည်။ ဝထမ္မီးအစမှ ဂုဏ်ယမြှားအတိုင်းရှားရာအတိုင်းသွေးသောမြှား သည် ရလဒ် -2 ကိုဖော်ပြောသည်။



၁.၄.၃ ကိန်းမြှုပ်နည်းများပြောလိုက်ခြင်း (Multiplication of Integers)

အောက်ပါပြောလိုက်ခြင်းတို့တို့ လေ့လာကြည့်ပါ။

$$\text{ဗ။ } 1 \times 2 = 2, \quad 2 \times 1 = 2 \qquad \text{၂။ } (-2) \times 3 = -6, \quad 3 \times (-2) = -6$$

$$\text{၃။ } (-2) \times (-5) = 10, \quad (-5) \times (-2) = 10$$

ဘယ်ထိရုက်သတ္တာမျိုးတို့တွေပြင်ရသလ



ကိန်းပြည့်များမြှောက်ခြင်း၏ စလုပ်ရရှိသတ္တီ

a, b တို့သည်ကိန်းပြည့်များဖြစ်ကြသူင် $a \times b = b \times a$ ဖြစ်သည်။

အောက်ပါမြှောက်ခြင်းတို့ကို လေ့လာကြည့်ပါဉီး။

၅။ $(1 \times 2) \times 3 = 6$, $1 \times (2 \times 3) = 6$ $\text{၊} \quad \text{၂။ } (-2 \times 3) \times 5 = -30$, $-2 \times (3 \times 5) = -30$

၃။ $(3 \times (-2)) \times 1 = -6$, $3((-2) \times 1) = -6$ $\text{၊} \quad \text{၄။ } (-2 \times 3) \times (-5) = 30$, $-2 \times (3 \times (-5)) = 30$



သယ်လိုဂုဏ်သတ္တီမျိုးတို့တွေ့မြင်ရသလ

ကိန်းပြည့်များမြှောက်ခြင်း၏ ပက်စပ်ရရှိသတ္တီ

a, b, c တို့သည်ကိန်းပြည့်များဖြစ်ကြသူင် $(a \times b) \times c = a \times (b \times c)$ ဖြစ်သည်။

အောက်ပါပေါင်းခြင်းနှင့်မြှောက်ခြင်းတို့ကို လေ့လာကြည့်ပါဉီး။

၅။ $(3 + 2) \times 4 = 5 \times 4 = 20$, $3 \times 4 + 2 \times 4 = 12 + 8 = 20$

ထို့ကြောင့် $(3 + 2) \times 4 = 3 \times 4 + 2 \times 4$ ဖြစ်သည်။

၂။ $5 \times (2 - 3) = 5(-1) = -5$, $5 \times 2 + 5 \times (-3) = 10 - 15 = -5$

ထို့ကြောင့် $5 \times (2 - 3) = 5 \times (2 + (-3)) = 5 \times 2 + 5 \times (-3)$ ဖြစ်သည်။

၃။ $3 \times (-5 + 1) = 3 \times (-4) = -12$, $3 \times (-5) + 3 \times 1 = 15 + 3 = -12$

ထို့ကြောင့် $3 \times (-5 + 1) = 3 \times (-5) + 3 \times 1$ ဖြစ်သည်။



သယ်လိုဂုဏ်သတ္တီမျိုးတို့တွေ့မြင်ရသလ


ကိန်းပြည့်များ၏ ဒြန်ဆရာတ်သတ္တီ

a, b, c တို့သည်ကိန်းပြည့်များဖြစ်ကြသူင် $a \times (b + c) = a \times b + a \times c$ ဖြစ်သည်။


လောကျင့်ခန်း ၁.၄

- I. ကိန်းများကိုအသုံးပြု၍ အောက်ပါကိန်းပြည့်တစ်စုစုတို့၏ပေါင်းလဒ်တို့ကို ရှာပါ။
- (က) $-7, 5$ (ခ) $-3, 9$ (ဂ) $8, -11$ (ဃ) $6, -4$
 (င) $-3, -5$ (စ) $-3, -7$ (ဆ) $-8, -10$ (ဇ) $-6, -3$
- II. ကိန်းများကိုအသုံးပြု၍ အောက်ပါတို့ကိုတွက်ပါ။
- (က) $7 + 2$ (ခ) $3 + (-7)$ (ဂ) $(-2) + 6$ (ဃ) $(-3) + (-5)$
 (င) $(-4) + (-2)$ (စ) $5 + (-3)$ (ဆ) $(-5) + 5$
- ၃။ အောက်ပါပုံများတွင် ကိန်းပြည့်များပေါင်းခြင်းကိုဖော်ပြထားသည်။ ပုံတွင် ကွက်လပ်များကို ဖြည့်ပါ။


(က)



(ခ)



(ဂ)




ကျောင်းသုံးစာအုပ်


သချို့-၁

သတ္တမတန်း


(b)



(c)



(d)



၄။ အောက်ပါဂုဏ်လပ်များကိုဖြည့်ပါ။

$$(က) 4 + (-2) = () + \dots = \dots$$

$$(ခ) 2 \times (-3) = () \times \dots = \dots$$

$$(ဂ) -1 + (-2) = () + () = \dots$$

$$(ဃ) -1 \times (-3) = () \times () = \dots$$

$$(င) -1 \times (5 - 2) = () \times \dots = \dots$$

$$(စ) 4 \times (-3 - 7) = 4 \times () = \dots$$

$$(၁၁) 5 \times 5 + 5 \times 2 = 5 \times (\dots + \dots) = \dots$$

$$(၁၂) 5 \times 5 + 5 \times 7 = \dots + \dots = \dots$$

၅။ အောက်ပါတို့ကို ဖြန့်ဝေရှုက်သလိုသုံး၍တွက်ပါ။

$$(က) 4 \times 3 + 4 \times (-2)$$

$$(ခ) 2 \times (-3) + 2 \times 7$$

$$(ဂ) 102 \times 4 + 113 \times 4$$

$$(ဃ) 2 \times (-22) + 2 \times (-321)$$

$$(င) 112 \times 4 + 3 \times (-4)$$

$$(စ) 210 \times (3) + 22 \times (-3)$$

$$(၁၁) -7 \times 4 - 87 \times (-4)$$

$$(၁၂) 144 \times (3) + 122 \times (-3)$$

အခန်း J အကြီးဆုံးဘုံးဆွဲကိန်းနှင့်အငယ်ဆုံးဘုံးဆတိုးကိန်း

ယခုသင်ခန်းစာတွင် ကိန်းပြည့်များ၏ထပ်ကိန်းများ၊ ထပ်ကိန်းဆိုင်ရာလုပ်ထုံးများ၊ ကိန်းများကို စား၍ ပြတ်မပြတ်စမ်းသပ်နည်းများ၊ အကြီးဆုံးဘုံးဆွဲကိန်းနှင့် အငယ်ဆုံးဘုံးဆတိုးကိန်းများ၊ အကြောင်းကို လေ့လာကြရပည်။ ဤသင်ခန်းစာကိုသင်ယူပြီးပါက ကျောင်းသားများသည် ထပ်ကိန်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အသုံးပြုတွက်ချက်တတ်မည်။ အကြီးဆုံးဘုံးဆွဲကိန်းနှင့် အငယ်ဆုံးဘုံးဆတိုးကိန်းတို့ကို နည်းအမျိုးမျိုးဖြင့် တွက်ချက်ရှာဖွေတတ်မည် ဖြစ်သည်။


J.၁ ကိန်းပြည့်များ၏ထပ်ကိန်းများ

ကိန်းပြည့်တစ်ခုကို ထိုကိန်းပြည့်နှင့် တစ်ကြိမ်ထက်ပို၍ မြောက်သောအခါ မြောက်လစ်များကို ထပ်ညွှန်းပုံစံအဖြစ် အောက်ပါအတိုင်းရေးသားဖော်ပြကြမည်။

ကိန်းပြည့်တစ်ခု a ကို 2 ကြိမ်မြောက်သောအခါ $a \times a = a^2$ ဟုရေးသားဖော်ပြပြီး a ၏ နှစ်ထပ်ကိန်း (a square) ဟုဖတ်မည်။ ထိုကြောင့် a ကို 10 ကြိမ်မြောက်သောအခါ $a \times a \times a$ ဟုရေးမည့်အတူး a^{10} ဟု ရေးသားဖော်ပြခြင်းက ပို၍သင့်လျဉ်းသည်။ a ၏ ၁၀ အောက်ထပ်ကိန်း (a to the power 10) ဟုဖတ်မည်။

$$\text{ဥပမာ } (-5)^2 = (-5) \times (-5) = 25, \quad 4^3 = 4 \times 4 \times 4 = 64, \quad 2^5 = 2 \times 2 \times 2 \times 2 \times 2 = 32.$$

ထိုသို့ရေးသားခြင်းကို ထပ်ညွှန်းပုံစံဖြင့်ဖော်ပြခြင်း ဟုခေါ်သည်။



ထပ်ညွှန်းပုံစံ

အထက်ပါဖော်ပြချက်တို့ကိုလေ့လာလျှင်ထပ်ညွှန်းပုံစံအသုံးပြု၍ ဖော်ပြခြင်းဖြင့် ဝမာဏာဌး သော ကိန်းများကို သိပ်သည်။ ကျောင်းလစ်စွာဖော်ပြခိုင်းကြောင်းတွေ့ရသည်။ အောက်ပါထပ်ကိန်းတို့ကို လေ့လာကြပါမြို့။

$$(-1)^1 = -1$$

$$(-1)^2 = (-1) \times (-1) = 1$$

$$(-1)^3 = (-1) \times (-1) \times (-1) = -1$$

$$(-1)^4 = (-1) \times (-1) \times (-1) \times (-1) = 1$$

$$(-1)^5 = (-1) \times (-1) \times (-1) \times (-1) \times (-1) = -1$$

(-1) ၏ထပ်ကိန်းတစ်ခုတွင် ထပ်ညွှန်းသည် ။ ကိန်းဖြစ်ပါက ကိန်း၏တန်ဖိုးသည် -1 ဖြစ်ပြီး၊ ထပ်ညွှန်းသည် ၃ ၏ ကိန်းဖြစ်ပါက ကိန်း၏တန်ဖိုးသည် 1 ဖြစ်သည်။

2 ၏ထပ်ကိန်းများမှာ $2^1 = 2$, $2^2 = 4$, $2^3 = 8$, $2^4 = 16$, $2^5 = 32$, $2^6 = 64$, $2^7 = 128$,
 $2^8 = 256$, $2^9 = 512$, $2^{10} = 1024$, ... တို့ဖြစ်ကြသည်။

ပထမအပေါင်းကိန်းပြည့်ငါးလုံး၏နှစ်ထပ်ကိန်းများမှာ $1^2 = 1$, $2^2 = 4$, $3^2 = 9$, $4^2 = 16$ နှင့်
 $5^2 = 25$ တို့ဖြစ်ကြသည်။ ထို့ကြောင့် 1, 4, 9, 16, 25, ... တို့ကို နှစ်ထပ်တိကိန်းများ ဟုခေါ်သည်။

ပထမအပေါင်းကိန်းပြည့်ငါးလုံး၏သုံးထပ်ကိန်းများမှာ $1^3 = 1$, $2^3 = 8$, $3^3 = 27$, $4^3 = 64$ နှင့် $5^3 = 125$ တို့ဖြစ်ကြသည်။ ထို့ကြောင့် 1, 8, 27, 64, 125, ... တို့ကို သုံးထပ်တိကိန်းများ ဟုခေါ်သည်။ ဤနည်းအတိုင်း လေးထပ်တိကိန်း ငါးထပ်တိကိန်း စသည်ဖြင့်ရှာနိုင်သည်။

အပေါင်းနှင့်အနှစ်၊ အမြောက်နှင့်အစားတို့သည် အပြန်အလှန်တွက်ခြင်း (တစ်နည်းအားဖြင့် ပြောင်းပြန်တွက်ခြင်း) ဖြစ်သကဲ့သို့ နှစ်ထပ်ကိန်းနှင့် နှစ်ထပ်ကိန်းရင်းတို့သည် အပြန်အလှန် တွက်ချက်ခြင်းများ ဖြစ်သည်။

ဥပမာအားဖြင့် 3 ၏ နှစ်ထပ်ကိန်း 3^2 သည် 9 ဖြစ်ပြီး 9 ၏ နှစ်ထပ်ကိန်းရင်းသည် 3 ဖြစ်သည်။

ကိန်း	နှစ်ထပ်ကိန်း	ကိန်း	နှစ်ထပ်ကိန်းရင်း
0	\rightarrow 0	0	\rightarrow 0
1	\rightarrow 1	1	\rightarrow 1
2	\rightarrow 4	4	\rightarrow 2
3	\rightarrow 9	9	\rightarrow 3
4	\rightarrow 16	16	\rightarrow 4
5	\rightarrow 25	25	\rightarrow 5

အထက်တွင် 5 ၏ နှစ်ထပ်ကိန်းသည် 25 ဖြစ်၍ 25 ၏ နှစ်ထပ်ကိန်းရင်းသည် 5 ဖြစ်ကြောင်း အောင်ရမည်။

5 ၏ နှစ်ထပ်ကိန်း $= 5^2 = 25$ ဟုရေးသားပြီး 25 ၏ နှစ်ထပ်ကိန်းရင်း $= \sqrt{25} = 5$ ဟုရေးသည်။

ထိုနည်းတဲ့ $\sqrt{0} = 0$, $\sqrt{1} = 1$, $\sqrt{4} = 2$, $\sqrt{16} = 4$, $\sqrt{144} = 12$, $\sqrt{625} = 25$ ဖြစ်သည်။

- a သည်အပေါင်းကိန်းပြည့်ဖြစ်၍ ထပ်ကိန်း (-a)² တွင်ထပ်ညွှန်း ၂ သည် ပကိန်းဖြစ်ပါက ထိုထပ်ကိန်းသည် အနုတ်ကိန်းပြည့်တစ်ခုဖြစ်သည်။
- a သည်အပေါင်းကိန်းပြည့်ဖြစ်၍ ထပ်ကိန်း (-a)² တွင်ထပ်ညွှန်း ၂ သည် စုံကိန်းဖြစ်ပါက ထိုထပ်ကိန်းသည် အပေါင်းကိန်းပြည့်တစ်ခုဖြစ်သည်။
- a သည်အပေါင်းကိန်းပြည့်ဖြစ်၍ $a^2 = b$ ဖြစ်သူင် b ကို နှစ်ထပ်တိကိန်း ဟုခေါ်သည်။
- a သည်အပေါင်းကိန်းပြည့်ဖြစ်၍ $a^2 = b$ ဖြစ်သူင် a = \sqrt{b} ကို b ၏ နှစ်ထပ်ကိန်းရင်း ဟုခေါ်သည်။

လေ့ကျင့်ခန်း J.၁

၁။ အောက်ပါထပ်ကိန်းတို့၏တန်ဖိုးကိုရှာပါ။

- | | | | | | | |
|--------|----|-------------|--------|----|----------|----------|
| (က) 14 | ၅၄ | ထပ်တိကိန်း | (ခ) -4 | ၅ | ထပ်ကိန်း | |
| (ဂ) 3 | ၈ | လေးထပ်ကိန်း | (ဃ) | -2 | ၅ | ထပ်ကိန်း |

၂။ အောက်ပါကိန်းတို့၏ ထပ်ညွှန်းပုံစံဖြင့်ရေးပါ။

- | | | | |
|---------|----------|----------|----------|
| (က) 81 | (ခ) 128 | (ဂ) 243 | (ဃ) 512 |
| (ဂ) 225 | (ဃ) 1024 | (ဃ) 2048 | (ဃ) 2401 |

၃။ အောက်ပါထပ်ကိန်းတန်ဖိုးများကိုတွက်ပါ။

- | | | | |
|--------------|--------------|--------------|--------------|
| (က) 13^3 | (ခ) $(-3)^2$ | (ဂ) $(-1)^8$ | (ဃ) 50^2 |
| (ဂ) $(-8)^3$ | (ဃ) 2^4 | (ဃ) $(-7)^5$ | (ဃ) $(-9)^4$ |

၄။ 50 နှင့် 120 ကြားရှိ နှစ်ထပ်တိကိန်းများကိုရှာပါ။

၅။ 20 နှင့် 100 ကြားရှိ သုံးထပ်တိကိန်းများကိုရှာပါ။

၆။ အောက်ပါတို့၏ နှစ်ထပ်ကိန်းရင်းများကို ရှာပါ။

- | | | | |
|---------|---------|---------|----------|
| (က) 169 | (ခ) 256 | (ဂ) 361 | (ဃ) 1600 |
|---------|---------|---------|----------|

၂-၂ တိန်းပြည့်မှာ၏ ထပ်တိန်းလိုင်ရာတုပ်တုံးများ

၂-၂-၁ ထပ်တိန်းမှာအသုံးပြု၍ တိန်းမှာ ဂို့ခြောက်ပြင်း

ရုံးတွက် ၁။ 64×8 တို့ ထပ်တိန်းတစ်ရာတည်ပြန်စေပါ။

$$64 \times 8 = 2^6 \times 2^3 = 2 \times 2 = 2^9$$

ရုံးတွက် ၂။ 81×27 တို့ ထပ်တိန်းတစ်ရာတည်ပြန်စေပါ။

$$81 \times 27 = 3^4 \times 3^3 = 3 \times 3 \times 3 \times 3 \times 3 \times 3 \times 3 = 3^7$$

အောက်ပါမြောက်လုပ်တို့တို့ မထဲထားကြည့်ပါ။

$$\text{၁။ } 125 \times 25 = 5^3 \times 5^2 = 5^5 \quad \text{၂။ } 36 \times 216 = 6^2 \times 6^3 = 6^5$$

ထယ်လိုက်သူတို့မျိုးတိုးတွေပြင်ရသလ



အောက်တွေသာထပ်တိန်းမှာတို့မြောက်လျှင် အောက်တို့ မှတ်ဆောင်ရွက်နိုင်သည်
ထပ်လျှင်မှာ ပေါင်းစပ်လည်း

b, m နှင့် n တို့တည် တိန်းပြည့်မှာဖြစ်ပြုလျှင် $b^m \times b^n = b^{m+n}$
ပြင်သည်။

၂-၂-၂ ထပ်တိန်းမှာအသုံးပြု၍ တိန်းမှာ ဂို့ခြောက်ပြင်း

အောက်ပါအေးလင်တို့တို့ လေ့လာကြည့်ပါ။

$$\text{၁။ } \frac{2^8}{2^5} = \frac{2 \times 2 \times 2 \times 2 \times 2 \times 2 \times 2 \times 2}{2 \times 2 \times 2 \times 2 \times 2} = 2^3 = 8$$

$$\text{၂။ } \frac{5^4}{5^2} = \frac{5 \times 5 \times 5 \times 5}{5 \times 5} = 5^2 = 25$$



သယ်ယိုဂုဏ်သတ္တိပါ့ပို့စွဲပြင်ရသလဲ

အမြဲတွေ့သာတပ်ကိန်းများကိုစားသွင် အမြဲကို ပုလေဆတိုင်တား၍
တည်ကိန်း၏ ထပ်မံ့ဖြစ်ပါ စာတိန်း၏ ထပ်မံ့ဖြစ်တဲ့ နတ်ရသည်။

$$b, m \neq 0 \text{ ပ } \text{ တို့သည် } \text{ တိန်းပြည့်များပြစ်ကြသွင် \ } \frac{b^m}{b^n} = b^{m-n}$$

ပြစ်သည်။

J-J-2 ထပ်ဆင့်ထပ်တိန်းများ

အောက်ပါအမြဲက်တစ်း၊ စားလခ်တို့ကို စလုလာကြည့်ပါ။

$$\text{၁။ } (3^2)^3 = 3^2 \times 3^2 \times 3^2 = 3^6 = 3^{2 \times 3} \quad \text{၂။ } (2 \times 3)^3 = (2 \times 3) \times (2 \times 3) \times (2 \times 3) = 2^3 \times 3^3$$

$$\text{၃။ } \left(\frac{2}{3}\right)^3 = \frac{2}{3} \times \frac{2}{3} \times \frac{2}{3} = \frac{2^3}{3^3}$$

$$\text{၄။ } (-2 \times 3)^2 = (-2 \times 3) \times (-2 \times 3) = (-2)^2 \times 3^2$$



သယ်ယိုဂုဏ်သတ္တိပါ့ပို့စွဲပြင်ရသလဲ

- ထပ်တိန်းတစ်ခုကို ထပ်တိန်းတစ်ယားသွင် ထပ်မံ့ဖြစ်အချင်းချင်း ဝါမြှာက်ရသည်။

$$b, m \neq 0 \text{ ပ } \text{ သည်တိန်းပြည့်များပြစ်ကြသွင် } (b^m)^n = b^{m \times n} \text{ ပြစ်သည်။}$$

- a, b $\neq 0$ ပ သည်တိန်းပြည့်များပြစ်ကြသွင် $(a \times b)^n = a^n \times b^n$ ပြစ်သည်။

- a, b $\neq 0$ ပ သည်တိန်းပြည့်များပြစ်ကြသွင် $\left(\frac{a}{b}\right)^n = \frac{a^n}{b^n}$ ပြစ်သည်။

လောကျင့်စန်း J.J

၁။ အောက်ပါကိန်းများကို သုဒ္ဓကိန်းများ၏ထပ်ကိန်းများဖြင့်ဖော်ပြပါ။

(က) $(3^3)^3 \div (3^3)^2$ (ခ) $(2^3)^2 \times 2^4 \times (2^5)^2$

(ဂ) $(7 \times 7^2 \times 3^3)^2$ (ဃ) $4^3 \times 4^5 \times 5^3 \times 5^5$

၂။ အောက်ပါတို့တို့ ထပ်ကိန်းတစ်ခုတည်းဖြစ်အောင်ရှင်းပါ။

(က) $\frac{2^9}{2^3 \times 4^2}$ (ခ) $8^{14} \div 2^{18}$ (ဂ) $9^7 \div 3^8$ (ဃ) $\frac{3^{17}}{3^5 \times 9^2}$

၃။ အောက်ပါတို့၏တန်ဖိုးများကိုတွက်ပါ။

(က) $\frac{6^4 \times 6^3}{2^2 \times 3^2}$ (ခ) $\frac{7^3 \times 2^3 \times 3^3}{7^2 \times 6^2}$ (ဂ) $\frac{2^3 \times 3^3}{2^2 \times 3^2}$ (ဃ) $\frac{5^3 \times 2^3 \times 3^3}{10^2 \times 3^2}$

J.၃ ကိန်းများကိုစား၍ ပြတ် ပြေတ် စမ်းသပ်နည်းများ

အပေါင်းကိန်းပြည့်များကို 2, 3, 5, 9 နှင့် 10 တို့ဖြင့် စား၍ပြတ် ပြေတ် စမ်းသပ်နည်းတို့ကို ဆင့်မတန်းတွင်လေလာခဲ့ပြီးဖြစ်၍ ယခု 4, 8 နှင့် 11 တို့ဖြင့် စား၍ပြတ် ပြေတ် စမ်းသပ်နည်းတို့ကိုလေလာကြမည်။

(က) 4 နှင့် 8 တို့ဖြင့်စား၍ ပြတ် ပြေတ် စမ်းသပ်နည်းများ

1 နှင့် 10 ကို 4 ဖြင့် အပြတ်မစားနိုင်သော်လည်း 100, 1000, 10000, ... စသည်တို့ကိုမူ

4 ဖြင့် အပြတ်စားနိုင်ကြောင်း သတိပြုမိကြရမည်။

ဆက်လက်၍ 4728 ကို 4 ဖြင့် အပြတ်စားနိုင် မစားနိုင် လေလာကြမည်။

$$4728 = 4 \times 1000 + 7 \times 100 + 2 \times 10 + 8 \times 1$$

1000 နှင့် 100 ကို 4 ဖြင့် အပြတ်စားနိုင်ပြီး 10 နှင့် 1 ကိုမူ အပြတ် မစားနိုင်သောကြောင့်

4728 ကို 4 ဖြင့်အပြတ်စားနိုင် မစားနိုင်သိရှိရန်

$4728 = 4 \times 1000 + 7 \times 100 + 20 + 8$ တုပြင်ရေးသော $20 + 8 = 28$ ကို 4 ဖြင့် အပြတ် စားနိုင်ကြောင်းတွေ့ရသည်။ သို့ဖြစ်၍ 4728 ကို 4 ဖြင့် အပြတ်စားနိုင်သည်။

ကိန်းတစ်လုံး၏နောက်ဆုံး ငကာန်းနှစ်လုံးပါသောကိန်းကို 4 ဖြင့် အပြတ်စားနိုင်သူ၏ထိုကိန်းတစ်ခုလုံးကို 4 ဖြင့်အပြတ်စားနိုင်သည်။

ကိန်းတစ်လုံး၏ နောက်ဆုံးဂဏီန်းသုံးလုံး ပါသောကိန်းကို 8 ဖြင့် အပြတ်စားနိုင်သွေ်
ထိုကိန်းတစ်ခုလုံးကို 8 ဖြင့် အပြတ်စားနိုင်သည်။

ဥပမာ။ 12504 ကို 8 ဖြင့် စား၍၌ပြတ် မပြတ် စစ်ဆေးမည်ဆိုပါစီ။

12504 ၏ နောက်ဆုံးဂဏီန်းသုံးလုံးပါသောကိန်းသည် 504 ဖြစ်သည်။ 504 ကို 8 ဖြင့်
အပြတ် စားနိုင်သောကြောင့် 12504 ကို 8 ဖြင့် အပြတ်စားနိုင်သည်။

(၉) 11 ဖြင့်စား၍၌ပြတ် မပြတ် စစ်ဆေးသပ်နည်း

296813 ကို 11 ဖြင့် စား၍၌ပြတ် မပြတ် လေ့လာကြမည်။

$$296813 = 2 \times 100000 + 9 \times 10000 + 6 \times 1000 + 8 \times 100 + 1 \times 10 + 3 \times 1$$

$$10 = 11 - 1, 100 = 99 + 1, 1000 = 1001 - 1, 10000 = 9999 + 1 \text{ နှင့်}$$

$$100000 = 100001 - 1 \text{ ဟုဖြင့်ရေးသော်}$$

$$\begin{aligned} 296813 &= 2(100001 - 1) + 9(9999 + 1) + 6(1001 - 1) + 8(99 + 1) + 1(11 - 1) + 3 \\ &= 2 \times 100001 + 9 \times 9999 + 6 \times 1001 + 8 \times 99 + 11 + (-2 + 9 - 6 + 8 - 1 + 3) \\ &= 2 \times 100001 + 9 \times 9999 + 6 \times 1001 + 8 \times 99 + 11 + 11 \end{aligned}$$

(100001, 9999, 1001, 99, 11 တို့သည် 11 ဖြင့်အပြတ်စားနိုင်သောကိန်းများဖြစ်ကြသည်။)
ထိုကြောင့် 296813 ကို 11 ဖြင့် အပြတ်စားနိုင်ကြောင်းတွေ့ရသည်။

ကိန်းတစ်လုံးကို ခုနေရာမှစ၍ရေတွက်သွေ် ၁ (ပထမ၊ တတိယ၊ ပုံမ၊ ...)
နေရာ၏ ဂဏီန်းများ၏ပေါင်းလဒ်နှင့် ၄ (ဗုတိယ၊ စတုတွာ၊ ဆင့်မ၊ ...) နေရာ၏
ဂဏီန်းများ၏ ပေါင်းလဒ်တို့၏နားခားခြင်းကို 11 ဖြင့်စား၍၌ပြတ်သွေ် ထိုကိန်းကို 11
ဖြင့် အပြတ်စားနိုင်သည်။

ဥပမာ ၁။ 3729 ကို 11 ဖြင့် အပြတ်စားနိုင် မစားနိုင် ဆန်းစစ်မည်ဆိုသွေ်

$$(7+9)-(3+2)=16-5=11 \text{ ဖြစ်သောကြောင့် } 3729 \text{ ကို 11 ဖြင့် အပြတ်စားနိုင်သည်။}$$

ဥပမာ ၂။ 24783 ကို 11 ဖြင့် အပြတ်စားနိုင် မစားနိုင် ဆန်းစစ်မည်ဆိုသွေ်

$$(3+7+2)-(8+4)=12-12=0 \text{ ဖြစ်သောကြောင့် } 24783 \text{ ကို 11 ဖြင့် အပြတ်စားနိုင်သည်။}$$

လေ့ကျင့်ခန်း J-၃

၁။ အောက်ပါကိန်းတို့ကို 2, 3, 4, 5, 8, 9, 10 တို့ဖြင့် အပြတ်စားနှင့် မစားနှင့် ဆန်းစစ်ပါ။

- | | | | |
|----------|------------|---------|-----------|
| (က) 390 | (ခ) 126 | (ဂ) 567 | (ဃ) 4566 |
| (င) 7530 | (ဃ) 715230 | (ဃ) 325 | (ဃ) 32800 |


၂။ အောက်ပါတို့ကို 11 ဖြင့် အပြတ်စားနှင့် မစားနှင့် ဆန်းစစ်ပါ။

- | | | | |
|------------|-----------|---------|-------------|
| (က) 432311 | (ခ) 57860 | (ဂ) 430 | (ဃ) 1060301 |
|------------|-----------|---------|-------------|

J-၄ အကြီးဆုံးဘုံးဆွဲကိန်း (Greatest Common Factor)

ပေးရင်းကိန်းနှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော ကိန်းများ၏ဘုံးဆွဲကိန်းများအနက် အကြီးဆုံးကို ထိပေးရင်းကိန်းတို့၏ အကြီးဆုံးဘုံးဆွဲကိန်း ဟုခေါ်ဆိုကြောင်းကို ဆင့်မတန်းတွင် လေ့လာခဲ့ပြီးဖြစ်သည်။

ပုံစံတွက်။ မောင်မောင်သည် အလျား 20 cm၊ အနံ 30 cm ရှိသောစာရွက်တစ်ရွက်ပေါ် တွင်စတုရန်း အကွက်များကို အပြည့်ဆွဲလိုပါက အကြီးဆုံးဆွဲကိန်းများ၏ အနားတစ်ဖက်အလျား ကိုရှာဖို့။



အဆင့် (၁) 20 cm နှင့် 30 cm တို့၏ဆွဲကိန်းများကို ရှာမည်။

20 ၏ဆွဲကိန်းများမှာ 1, 2, 4, 5, 10, 20 တို့ဖြစ်၍

30 ၏ဆွဲကိန်းများမှာ 1, 2, 3, 5, 6, 10, 15, 30 တို့ဖြစ်၍သည်။

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

အဆင့် (J) 20 နှင့် 30 တို့တွင် ဘုပါနေသော ဆွဲကိန်းများမှာ 1, 2, 5, 10 တို့ဖြစ်ကြသည်။

အဆင့် (R) 20 နှင့် 30 တို့၏ အကြီးဆုံးဘုံးဆွဲကိန်းမှာ 10 ဖြစ်သည်။

ထို့ကြောင့် စတုရန်းကွက်၏ အကြီးဆုံးအနားမှာ 10 ကျော် ဖြစ်သည်။

ဆက်လက်၍ သူ့ဒွဲဆွဲကိန်းနည်းဖြင့် အကြီးဆုံးဘုံးဆွဲကိန်းရှာခြင်းနှင့် အစားနည်းဖြင့် အကြီးဆုံးဘုံးဆွဲကိန်းရှာခြင်းတို့ကို လေ့လာကြမည်။

J.၄.၁ သူ့ဒွဲဆွဲကိန်းနည်းဖြင့်အကြီးဆုံးဘုံးဆွဲကိန်းရှာခြင်း

အဆင့် (O) ပေးရင်းကိန်းတို့ကို သူ့ဒွဲဆွဲကိန်းများခွဲပါ။

အဆင့် (J) ပေးရင်းကိန်းတို့တွင် ဘုပါနေသော သူ့ဒွဲဆွဲကိန်းများကိုရွှေ့ပါ။

အဆင့် (R) အကြီးဆုံးဘုံးဆွဲကိန်းသည် ပေးရင်းကိန်းတို့၏ ဘုံးသူ့ဒွဲဆွဲကိန်းများ မြောက်လို ဖြစ်သည်။ (သူ့ဒွဲဆွဲကိန်းတစ်ခုစီအတွက်ထပ်ညွှန်းအငယ်ဆုံးကိုယူပါ။)

ပုံစံတွက် ၁။ 30, 60 တို့၏ အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပါ။

$$30 = 2 \times 15 = 2 \times 3 \times 5$$

$$60 = 2 \times 30 = 2 \times 2 \times 15 = 2 \times 2 \times 3 \times 5 = 2^2 \times 3 \times 5$$

$$\therefore 30, 60 တို့၏ အကြီးဆုံးဘုံးဆွဲကိန်း = 2 \times 3 \times 5 = 30$$

ပုံစံတွက် J။ 24, 36, 48 တို့၏ အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပါ။

$$24 = 2 \times 12 = 2 \times 2 \times 6 = 2 \times 2 \times 2 \times 3 = 2^3 \times 3$$

$$36 = 2 \times 18 = 2 \times 2 \times 9 = 2 \times 2 \times 3 \times 3 = 2^2 \times 3^2$$

$$48 = 2 \times 24 = 2 \times 2 \times 12 = 2 \times 2 \times 2 \times 2 \times 3 = 2^4 \times 3$$

$$\therefore 24, 36, 48 တို့၏ အကြီးဆုံးဘုံးဆွဲကိန်း = 2^4 \times 3 = 12$$

ပုံစံတွက် ၂။ 50050 နှင့် 4719 တို့၏ အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပါ။

$$50050 = 2 \times 5^2 \times 7 \times 11 \times 13 \quad 4719 = 3 \times 11^2 \times 13$$

ထို့ကြောင့် 50050 နှင့် 4719 တို့၏ အကြီးဆုံးဘုံးဆွဲကိန်းမှာ $11 \times 13 = 143$ ဖြစ်သည်။

J.၄.၂ အစားနည်းဖြင့်အကြီးဆုံးဘုံးဆွဲကိန်းရှာခြင်း

အဆင့် (O) ပို၍ကြီးသောကိန်းကို ငယ်သောကိန်းဖြင့်စားပါ။

အဆင့် (J) အကြွင်း 0 မဟုတ်လျှင် ယခင်စားကိန်းကို အကြွင်းဖြင့် ဆက်စားပါ။

ကျောင်းသုံးစာအုပ်

သချို့-၁

သတ္တမတန်း

အဆင့် (၃) အဆင့် (၂) အတိုင်း အကြွင်း ၀ ရသည့်တိုင်ဆက်လက်ပြုလုပ်ပါ။
နောက်ဆုံးစားကိန်းသည် အကြီးဆုံးဘုံးဆွဲကိန်းဖြစ်သည်။

ပုံစံတွက် ၁။ ၈၄ နှင့် ၁၉၈ တို့၏အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပါ။

$$\begin{array}{r} 84 | 198 | 2 \\ 168 \\ \hline 30 | 84 | 2 \\ 60 \\ \hline 24 | 30 | 1 \\ 24 \\ \hline 6 | 24 | 4 \\ 24 \\ \hline 0 \end{array}$$

အကြီးဆုံးဘုံးဆွဲကိန်း → 6 | 24 | 4

ထို့ကြောင့် ၈၄ နှင့် ၁၉၈ တို့၏အကြီးဆုံးဘုံးဆွဲကိန်းသည် ၆ ဖြစ်သည်။

မှတ်ချက်။ ၁ နှစ်ခုထက်ပိုသောကိန်းများ၏အကြီးဆုံးဘုံးဆွဲကိန်းကို ရှာလိုသော် နှစ်သက်ရာကိန်း နှစ်ခု၏ အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပြီး ထိုအကြီးဆုံးဘုံးဆွဲကိန်းနှင့် ကျွန်ုတ်ကိန်းတို့၏ အကြီးဆုံးဘုံးဆွဲကိန်းကို ရှာရသည်။

ပုံစံတွက် ၂။ ၅၇၀, ၆၆၅ နှင့် ၂၆၆ တို့၏အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပါ။

$$\begin{array}{r} 570 | 665 | 1 \\ 570 \\ \hline 95 | 570 | 6 \\ 570 \\ \hline 0 \end{array}$$

တစ်ဖန် ၉၅ နှင့် ၂၆၆ တို့၏အကြီးဆုံးဘုံးဆွဲကိန်းကိုရှာမည်။

$$\begin{array}{r} 95 | 266 | 2 \\ 190 \\ \hline 76 | 95 | 1 \\ 76 \\ \hline 19 | 76 | 4 \\ 19 \\ \hline 0 \end{array}$$

ထို့ကြောင့် ၅၇၀, ၆၆၅ နှင့် ၂၆၆ တို့၏အကြီးဆုံးဘုံးဆွဲကိန်းသည် ၁၉ ဖြစ်သည်။

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

J.-D.-2 အတိုစားနည်းဖြင့်အကြီးဆုံးဘုံးဆွဲကိန်းရှာဖြင့်:

အဆင့် (၁) ကိန်းများကို တစ်တန်းတည်းရေး၏ ထိုကိန်းတို့ကို သူ့၏ကိန်းအားလုံးကို အပြတ်စားနိုင်ရမည်။

အဆင့် (၂) ဆက်လက်၏ ဘုံးဆွဲကိန်း ၁ သာကျွန်းတော့သည်အထိစားပါ။

အဆင့် (၃) စားကိန်းများအားလုံးကိုဆက်တိုက်မြှောက်ပါက အကြီးဆုံးဘုံးဆွဲကိန်းကိုရမည်။

ပုံစံတွက် ၁။ 84 နှင့် 198 တို့၏အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပါ။

$$\begin{array}{r} 2 \mid 84, 198 \\ \hline 3 \mid 42, 99 \\ \hline 14, 33 \end{array}$$

$$\therefore \text{အကြီးဆုံးဘုံးဆွဲကိန်း} = 2 \times 3 = 6$$

ပုံစံတွက် J။ 570, 660 နှင့် 255 တို့၏အကြီးဆုံးဘုံးဆွဲကိန်းကိုရှာပါ။

$$\begin{array}{r} 5 \mid 570, 660, 255 \\ \hline 3 \mid 114, 132, 51 \\ \hline 38, 44, 17 \end{array}$$

$$\therefore \text{အကြီးဆုံးဘုံးဆွဲကိန်း} = 5 \times 3 = 15$$

လေ့ကျင့်ခန်း J.-d

၁။ အောက်ပါတို့၏ အကြီးဆုံးဘုံးဆွဲကိန်းကို သူ့၏ဆွဲကိန်းနည်းဖြင့် ရှာပါ။

- (က) 18, 45 (ခ) 36, 126, 900
(ဂ) $2^3 \times 5^3 \times 11$, $2^2 \times 5 \times 7 \times 11^2$ (ဃ) $3^2 \times 6^2 \times 8^2$, $4^2 \times 5^2 \times 7 \times 9$

J။ အောက်ပါတို့၏အကြီးဆုံးဘုံးဆွဲကိန်းကို အစားနည်းဖြင့်ရှာပါ။

- (က) 12, 30, 42 (ခ) 18, 54, 81, 117 (ဂ) 72, 90 (ဃ) 108, 144, 216

၃။ အလျား 42 cm အနဲ့ 36 cm ရှိသော ထောင့်မှန်စတုဂံပုံစံရွှေက်တစ်ရွှေက်ကို စတုရန်းအကွက် ငယ်များ တို့တို့ကျကျပိုင်းပြတ်မည်။ စတုရန်းကွဲက်ငယ်တစ်ခု၏ ပြစ်နိုင်သောအကြီးဆုံးအနား အလျားကိုရှာပါ။

- ၄။ အကြီးဆုံးဘုံးဆွဲကိန်း 18 ရှိသော ကိန်းနှစ်လုံးကိုရှာပါ။
- ၅။ ကိန်းနှစ်လုံး၏အကြီးဆုံးဆွဲကိန်းသည် 1 ထက်ကြီး၍ ကိန်းသုံးလုံး၏ အကြီးဆုံးဆွဲကိန်းသည် 1 ဖြစ်သော ကိန်းသုံးလုံးကို ရှာပါ။
- ၆။ 245 နှင့် 1029 ကိုစားလျှင် အကြောင်း 5 ရင်းမည့် အကြီးဆုံးစားကိန်းသည် မည်မျှနည်း။
- ၇။ ကိန်းသုံးလုံး၏ အကြီးဆုံးဘုံးဆွဲကိန်းသည် ထိုကိန်းများအောက်ထံတော်သည် သို့မဟုတ် ထိုကိန်းများထဲမှ ကိန်းတစ်ခုနှင့် တူညီသည်။ အဘယ်ကြောင့်နည်း။
- ၈။ ကိန်းနှစ်လုံး၏ အကြီးဆုံးဘုံးဆွဲကိန်းသည် 12 ဖြစ်၍ ထိုကိန်းနှစ်လုံး၏ ပေါင်းလဒ်သည် 72 ဖြစ်လျှင် ကိန်းနှစ်လုံးကိုရှာပါ။
- ၉။ 140 cm, 168 cm နှင့် 210 cm အသီးသီးရှိသောကြီးသုံးအောင်းကို အလျားတူညီသော အပိုင်းငယ်များပိုင်းဖြတ်မည်။ အပိုင်းငယ်တစ်ခု၏ ဖြစ်နိုင်သောအကြီးဆုံးအလျားကိုရှာပါ။ အပိုင်းငယ်ပေါင်း မည်မျှရရှိမည်နည်း။

J-၅ အငယ်ဆုံးဘုံးဆွဲတိုးကိန်း (Least Common Multiple)

ပေးရင်းကိန်းနှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော ကိန်းများ၏ ဘုံးဆွဲတိုးကိန်းများအနက် အငယ်ဆုံးကို ထိုပေးရင်းကိန်းတို့၏ အငယ်ဆုံးဘုံးဆွဲတိုးကိန်း ဟုခေါ်၏ ဆိုကြောင်းကို လေ့လာခဲ့ပြီး ဖြစ်သည်။

ပုံစံတွက်။ မောင်မောင်တွင် အလျား 12 cm အနဲ့ 8 cm ရှိသော ထောင့်မှန်စတုဂံပုံကတ်ပြားများ ရှိသည်။ ထိုထောင့်မှန်စတုဂံပုံကတ်ပြားများကို အသုံးပြု၍ စတုရန်းပုံတစ်ခုတည်ဆောက် ပါက အငယ်ဆုံးစတုရန်းအနား၏အလျားကိုရှာပါ။ ထိုစတုရန်းပုံရရှိရန် ထောင့်မှန်စတုဂံပုံကတ်ပြား မည်မျှလိုအပ်သနည်း။

အဆင့် (၁) 8 cm နှင့် 12 cm တို့၏ဆွဲတိုးကိန်းများကို ရှာမည်။

8 ၏ဆွဲတိုးကိန်းများမှာ 8, 16, 24, 32, 40, 48, 56, 64, 72, ... တို့ဖြစ်ကြသည်။

12 ၏ဆွဲတိုးကိန်းများမှာ 12, 24, 36, 48, 60, 72, ... တို့ဖြစ်ကြသည်။

အဆင့် (၂) 8 နှင့် 12 တို့၏ ဘုံးဆွဲတိုးကိန်းများမှာ 24, 48, 72, ... တို့ဖြစ်ကြသည်။


အဆင့် (၃) 8 နှင့် 12 တို့၏ အငယ်ဆုံးဘုံးဆွဲတိုးကိန်းများ 24 ဖြစ်သည်။

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

ထို့ကြောင့် အငယ်ဆုံးစတုရန်းအနား၏အလွှားမှာ 24 cm ဖြစ်သည်။



ထိုပုဂ္ဂိုဏ် ကြည့်ခြင်းအားဖြင့် အငယ်ဆုံးစတုရန်းပုံရှိရန် လိုအပ်သော တောင့်မှုန်စတုဂံပုံကတ်ပြား အရေအတွက်မှာ $2 \times 3 = 6$ ဖြစ်သည်။

ဆက်လက်၍

- (က) သုဒ္ဓဆရွဲကိန်းနည်းဖြင့် အငယ်ဆုံးဘုံဆတိုးကိန်းရှာခြင်းနှင့်
(ခ) အစားနည်းဖြင့် အငယ်ဆုံးဘုံဆတိုးကိန်းရှာခြင်းတို့ကို လေ့လာကြမည်။

J.E.၁ သုဒ္ဓဆရွဲကိန်းနည်းဖြင့်အငယ်ဆုံးဘုံဆတိုးကိန်းရှာခြင်း

အဆင့် (၁) ပေးချင်းကိန်းတို့ကို သုဒ္ဓဆရွဲကိန်းများခွဲပါ။

အဆင့် (၂) သုဒ္ဓဆရွဲကိန်းအသီးသီး၏ ထပ်ညွှန်းအကြီးဆုံးကိန်းများကိုယူပါ။

အဆင့် (၃) အငယ်ဆုံးဘုံဆတိုးကိန်းသည် အဆင့် (၂) မှရရှိထားသောကိန်းများ ပြောက်လောက်ဖြစ်သည်။

ပုံစံတွက် ၁။ 6, 12, 18 တို့၏အငယ်ဆုံးဘုံဆတိုးကိန်းကို သုဒ္ဓဆရွဲကိန်းနည်းဖြင့်ရှာပါ။

$$6 = 2 \times 3$$

$$12 = 2 \times 6 = 2 \times 2 \times 3 = 2^2 \times 3$$

$$18 = 2 \times 9 = 2 \times 3 \times 3 = 2 \times 3^2$$

$$\therefore 6, 12, 18 \text{ တို့၏အငယ်ဆုံးဘုံဆတိုးကိန်း} = 2^2 \times 3^2 = 4 \times 9 = 36$$

ကျောင်းသုံးစာမျက်

သချို့-၁

သတ္တမတန်း

ပုံစံတွက် J။ 50, 24, 70 တို့၏အင်ယ်ဆုံးဘုံးဆတိုးကိန်းကို သုဒ္ဓဆန္ဒ္ဓကိန်းနည်းဖြင့်ရှာပါ။

$$50 = 2 \times 25 = 2 \times 5 \times 5 = 2 \times 5^2$$

$$24 = 4 \times 6 = 2 \times 2 \times 2 \times 3 = 2^3 \times 3$$

$$70 = 10 \times 7 = 2 \times 5 \times 7$$

$$\therefore 50, 24, 70 တို့၏အင်ယ်ဆုံးဘုံးဆတိုးကိန်း = 2^3 \times 5^2 \times 7 \times 3 = 4200$$

J-၂-၂ အစားနည်းဖြင့်အင်ယ်ဆုံးဘုံးဆတိုးကိန်းရှာဖြင့်။

အဆင့် (၁) ကိန်းများကို တစ်တန်းထည်းရေး၍ ထိုကိန်းတို့ကို သုဒ္ဓကိန်းတစ်ခုခုဖြင့်စားရာ၌ အနည်းဆုံးကိန်းနှစ်လုံးကို အပြတ်စားနိုင်ရမည်။

အဆင့် (၂) ပြတ်သောကိန်းများ၏စားလဒ်များနှင့် စား၍မပြတ်သော ကိန်းတို့ကို တစ်တန်းထည်းထား၍ ယခင်အတိုင်း သုဒ္ဓကိန်းတစ်ခုခုဖြင့် စားပါ။

အဆင့် (၃) အနည်းဆုံးကိန်းနှစ်လုံးကို အပြတ်စားနိုင်သော သုဒ္ဓကိန်းမရှိသည်အထိ စားပါ။

အဆင့် (၄) စားကိန်းများနှင့်နောက်ဆုံးအတန်းတွင်ရှိသည့်ကိန်းတို့ကိုဆက်တိုက်မြောက်ပါက အင်ယ်ဆုံးဘုံးဆတိုးကိန်းကိုရရှိသည်။

ပုံစံတွက် ၁။ 30 နှင့် 36 တို့၏အင်ယ်ဆုံးဘုံးဆတိုးကိန်းကို အစားနည်းဖြင့် ရှာပါ။

$$\begin{array}{r} 2 \mid 30, 36 \\ 3 \mid 15, 18 \\ 5, 6 \end{array}$$

$$\therefore 30 နှင့် 36 တို့၏အင်ယ်ဆုံးဘုံးဆတိုးကိန်း = 2 \times 3 \times 5 \times 6 = 180$$

ပုံစံတွက် J။ 60, 72 နှင့် 50 တို့၏အင်ယ်ဆုံးဘုံးဆတိုးကိန်းကို အစားနည်းဖြင့် ရှာပါ။

$$\begin{array}{r} 2 \mid 60, 72, 50 \\ 2 \mid 30, 36, 25 \\ 3 \mid 15, 18, 25 \\ 5 \mid 5, 6, 25 \\ 1, 6, 5 \end{array}$$

$$\therefore 60, 72 နှင့် 50 တို့၏အင်ယ်ဆုံးဘုံးဆတိုးကိန်း = 2 \times 2 \times 3 \times 5 \times 1 \times 6 \times 5 = 1800$$

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

ဆက်လက်၍ ပေးရင်းကိန်းနှစ်လုံး၏အကြီးဆုံးဘုံးဆွဲကိန်းနှင့် အငယ်ဆုံးဘုံးဆတိုးကိန်းတို့ သည် ပေးရင်းကိန်းများနှင့် မည်ထူးဆက်သွယ်နေပုံကို လေ့လာကြမည်။

ပုံစံတွက် ၃။ 8 နှင့် 12 ၏အကြီးဆုံးဘုံးဆွဲကိန်းနှင့် အငယ်ဆုံးဘုံးဆတိုးကိန်းကိုရှာပါ။

$$8 = 2 \times 2 \times 2 = 2^3$$

$$12 = 2 \times 2 \times 3 = 2^2 \times 3$$

$$\text{အကြီးဆုံးဘုံးဆွဲကိန်း} = 2^3 = 4$$

$$\text{အငယ်ဆုံးဘုံးဆတိုးကိန်း} = 2^3 \times 3 = 24$$

အကြီးဆုံးဘုံးဆွဲကိန်းနှင့်အငယ်ဆုံးဘုံးဆတိုးကိန်းတို့၏မြောက်လမ်း = $4 \times 24 = 96$ သည်
မူရင်းကိန်းနှစ်လုံး 8 နှင့် 12 တို့၏ မြောက်လမ်း = $8 \times 12 = 96$ နှင့်တူညီနေကြောင်းတွေရသည်။

ပုံစံတွက် ၄။ 27 နှင့် 75 ၏အကြီးဆုံးဘုံးဆွဲကိန်းနှင့်အငယ်ဆုံးဘုံးဆတိုးကိန်းကိုရှာပါ။

$$27 = 3 \times 3 \times 3 = 3^3$$

$$75 = 3 \times 5 \times 5 = 3 \times 5^2$$

$$\text{အကြီးဆုံးဘုံးဆွဲကိန်း} = 3$$

$$\text{အငယ်ဆုံးဘုံးဆတိုးကိန်း} = 3^3 \times 5^2 = 27 \times 25 = 675$$

အကြီးဆုံးဘုံးဆွဲကိန်းနှင့်အငယ်ဆုံးဘုံးဆတိုးကိန်းတို့၏မြောက်လမ်း = $3 \times 675 = 2025$
သည် မူရင်းကိန်းနှစ်လုံး 27 နှင့် 75 တို့၏မြောက်လမ်း = $27 \times 75 = 2025$ နှင့်တူညီသည်။

ကိန်းနှစ်လုံး၏မြောက်လမ်းသည် ထိုကိန်းနှစ်လုံး၏ အကြီးဆုံးဘုံးဆွဲကိန်းနှင့်
အငယ်ဆုံးဘုံးဆတိုးကိန်းတို့ မြောက်လမ်းနှင့် တူညီသည်။

လောကျင့်စန်း ၂၅

၁။ အောက်ပါတို့၏ အငယ်ဆုံးဘုံးဆတိုးကိန်းကို သုဒ္ဓဆွဲကိန်းနည်းဖြင့် ရှာပါ။

- (က) 42, 105, 147 (ခ) 132, 210, 308 (ဂ) 108, 135, 162

၂။ အောက်ပါတို့၏ အငယ်ဆုံးဘုံးဆတိုးကိန်းကို အစားနည်းဖြင့် ရှာပါ။

- (က) 36, 48, 72, 168 (ခ) 120, 210, 330 (ဂ) 645, 1075, 1290

၃။ ကိန်းနှစ်ခု $4^3 \times 6^4 \times 8^6$ နှင့် $4^2 \times 6^5$ တို့ကို သုဒ္ဓဆွဲကိန်းပုံစံများဖြင့် ဖော်ပြပါ။

- (က) ထိုကိန်းနှစ်ခု၏ အကြော်းဆုံးဘုံးဆတွဲကိန်းကို သုဒ္ဓဆွဲကိန်းပုံစံဖြင့် ဖော်ပြပါ။

- (ခ) ထိုကိန်းနှစ်ခု၏ အငယ်ဆုံးဘုံးဆတိုးကိန်းကို သုဒ္ဓဆွဲကိန်းပုံစံဖြင့် ဖော်ပြပါ။

၄။ (က) 21 နှင့် 70 တို့၏အကြော်းဆုံးဘုံးဆတွဲကိန်းနှင့် အငယ်ဆုံးဘုံးဆတိုးကိန်းတို့ကိုရှာပါ။

- (ခ) 36 နှင့် 96 တို့၏အကြော်းဆုံးဘုံးဆတွဲကိန်းနှင့် အငယ်ဆုံးဘုံးဆတိုးကိန်းတို့ကိုရှာပါ။

- (ဂ) ထိုကိန်းတို့၏အကြော်းဆုံးဘုံးဆတွဲကိန်းနှင့် အငယ်ဆုံးဘုံးဆတိုးကိန်းတို့သည် ပေးရင်းကိန်းနှစ်လုံးနှင့် မည်ကဲ့သို့ဆက်သွယ်မှုရှိသနည်း။

၅။ အရှည်ဆိုင်တစ်ခုတွင် ဇွဲချပ်များကိုတစ်ရှည်လျှင် 250 ကျပ် ကြောင်ရှည်များကို တစ်ရှည်လျှင် 750 ကျပ် နှင့် ဝက်ဝံရှည်များကိုတစ်ရှည်လျှင် 900 ကျပ်ပေးရ၏။ အရှည်တစ်မျိုးလျှင် အရေအတွက် အတိအကျာဝယ်ယူနိုင်ရန် အနည်းဆုံးငွေးကြောင်ရှည်။

၆။ တစ်အုပ်လျှင် 48 mm ထူးသောပုံပြင်စာအုပ်များနှင့် တစ်အုပ်လျှင် 30 mm ထူးသောကာတွန်းစာအုပ်များရှိသည်။ အမျိုးအစားအလိုက် စာအုပ်ပုံနှစ်ပုံကို အမြင့်တူအောင်ပုံလိုလျှင် ဖြစ်နိုင်သောအနီမှုများအမြင့်ကိုရှာပါ။ စာအုပ်ပုံတစ်ပုံစီတွင်ရှိသော စာအုပ်အရေအတွက်ကို ရှာပါ။

၇။ ကိန်းနှစ်ခု၏အကြော်းဆုံးဘုံးဆတွဲကိန်းသည် 36 ဖြစ်ပြီး အငယ်ဆုံးဘုံးဆတိုးကိန်းသည် $2^4 \times 3^3 \times 5$ ဖြစ်သည်။ ကိန်းတစ်ခုမှာ 360 ဖြစ်သော် ကျော်ကိန်းကိုရှာပါ။

၈။ 38 နှင့်ကိန်းတစ်ခု၏အကြော်းဆုံးဘုံးဆတွဲကိန်းသည် 19 ဖြစ်ပြီး အငယ်ဆုံးဘုံးဆတိုးကိန်းသည် 114 ဖြစ်ပါက ထိုကိန်းတို့ကိုရှာပါ။

၉။ အလျား 126 cm နှင့် အနဲ့ 108 cm ရှိသော ထောင့်မှန်စတုဂံပုံအကွက်ငယ်များကို စတုရန်းပုံ ပိတ်စတစ်ခုဖြစ်စေရန်ပေါင်းစပ်ပါက စတုရန်း၏အငယ်ဆုံးအနားကိုရှာပါ။ ထောင့်မှန်စတုဂံပုံအကွက်ပေါင်း မည်မျှပါရှိမည်နည်း။

အခန်း ၃ အပိုင်းကိန်းများနှင့် ဒသမကိန်းများ

ဤသင်ခန်းစာတွင် အပိုင်းကိန်းတန်းများ၊ ကိုရှင်းခြင်း၊ အပိုင်းကိန်းများပေါင်းခြင်းနှင့် နှစ်ခြုံခြင်း၊ ဒသမကိန်းများ၊ တို့မှုပို့တွင်ဖော်ပြခြင်း၊ ဒသမကိန်းများတို့မှုပို့ပြခြင်း၊ ဒသမကိန်းတစ်ခု၏အနီးဆုံးတန်ဖိုးရှာခြင်း၊ ကိန်းတစ်ခုကိုလိုအပ်သော အရာရောက်ကန်းအရေအတွက်ထိ အမှန်ယူခြင်း၊ အဆုံးရှုံးသမကိန်းနှင့် ပြန်ထပ်ဒသမကိန်းများအား အပိုင်းကိန်းများအဖြစ် ဖော်ပြခြင်းတို့ကို ဆက်လက်လေ့လာကြမည်။

ဤသင်ခန်းစာကိုလေ့လာပြီးပါက အပိုင်းကိန်းဆိုင်ရာ ပုံစံများပြေရှင်းခြင်းနှင့် ကိန်းများပေါ်တွင် ပေါင်းခြင်း၊ နှစ်ခြုံတို့ကိုပြုလုပ်တတ်မည်။ ဒသမကိန်းနှင့်ပတ်သက်သည့် ဖြေရှင်းမှုများ၊ ဒသမကိန်းနှင့် အပိုင်းကိန်းတို့၏ အပြန်အလှန်ဆက်စပ်မှုများကို သိရှိပြီး အသုံးချက်တိမည်။

၃.၁ အပိုင်းကိန်းများ

ဆင့်မတန်းတွင် အပိုင်းကိန်းများပေါင်းခြင်း၊ နှစ်ခြင်း၊ မားခြင်းတို့ကိုလေ့လာခဲ့ပြီးဖြစ်သည်။ အပိုင်းကိန်းများပေါင်းခြင်း၊ နှစ်ခြုံတို့ကိုပြုလုပ်ရာ၌ ပါဝင်သော အပိုင်းကိန်းများရှိပိုင်းခြေများ၏ အင်ယံဆုံးဘုံးတို့ကိုရှာ၍ ပိုင်းခြေများတွေအောင်ပြုလုပ်ပြီး ရှင်းနိုင်သည်။ ဆက်လက်၍ အပိုင်းကိန်းတန်းများရှုံးခြင်းကို လေ့လာကြမည်။

၃.၁.၁ အပိုင်းကိန်းတန်းများကိုရှင်းခြင်း

အပိုင်းကိန်းတန်းများရှုံးရာတွင် လုပ်ထုံးများဆိုင်ရာ အစီအစဉ်များကို သတိပြုရမည်ဖြစ်သည်။ လုပ်ထုံးများ၏ဦးစားပေးအစီအစဉ်အရ အတွင်းအကျဆုံးကွင်းမှစ၍ ရှုံးရမည်။

$$\text{ပုံစံတွက် } ၁။ \quad 1\frac{2}{3} \times \left(\frac{1}{2} + 1\frac{3}{5} \right) \text{ ကိုရှင်းပါ။}$$

$$\begin{aligned} 1\frac{2}{3} \times \left(\frac{1}{2} + 1\frac{3}{5} \right) &= \frac{5}{3} \times \left(\frac{1}{2} + \frac{8}{5} \right) \\ &= \frac{5}{3} \times \left(\frac{5}{10} + \frac{16}{10} \right) \\ &= \frac{1}{3} \times \frac{21}{10} = \frac{7}{2} \end{aligned}$$

$$1\frac{2}{3} \times \left(\frac{1}{2} + 1\frac{3}{5} \right) = 3\frac{1}{2}$$

2 နှင့် 5 တို့၏
အင်ယံဆုံးဘုံးတို့ကိန်း = $2 \times 5 = 10$

ပုံစွဲကို J။ $\left(2\frac{3}{4} - 1\frac{5}{6}\right) \div \frac{3}{8}$ ကိုရှင်းပါ။

$$\left(2\frac{3}{4} - 1\frac{5}{6}\right) \div \frac{3}{8} = \left(\frac{11}{4} - \frac{11}{6}\right) \div \frac{3}{8}$$

$$= \left(\frac{33}{12} - \frac{22}{12}\right) \div \frac{3}{8}$$

$$\left(2\frac{3}{4} - 1\frac{5}{6}\right) \div \frac{3}{8} = \frac{11}{3} \times \frac{8^2}{12} = \frac{22}{9} = 2\frac{4}{9}$$

4 နှင့် 6 တို့၏
အင်ယ်ဆုံးဘုံးစာတိုးကိုနှိုး
 $= 2 \times 2 \times 3 = 12$

ပုံစွဲကို ၃။ $\frac{4}{9}$ ငါး $\left\{\left(\frac{3}{15} + \frac{1}{4}\right) \times \frac{5}{6}\right\}$ ကိုရှင်းပါ။

$$\frac{4}{9} \text{ ငါး } \left\{\left(\frac{3}{15} + \frac{1}{4}\right) \times \frac{5}{6}\right\} = \frac{4}{9} \times \left\{\left(\frac{12}{60} + \frac{15}{60}\right) \times \frac{5}{6}\right\}$$

$$= \frac{4}{9} \times \left\{ \frac{3}{4} \times \frac{27}{60} \times \frac{5}{2} \right\}$$

$$= \frac{1}{3} \times \frac{1}{2}$$

$$\frac{4}{9} \text{ ငါး } \left\{\left(\frac{3}{15} + \frac{1}{4}\right) \times \frac{5}{6}\right\} = \frac{1}{6}$$

ပုံစွဲကို ၄။ $\frac{2\frac{1}{2} + 1\frac{2}{3}}{2\frac{1}{2} - 1\frac{2}{3}}$ ကိုရှင်းပါ။

$$\frac{2\frac{1}{2} + 1\frac{2}{3}}{2\frac{1}{2} - 1\frac{2}{3}} = \frac{\frac{5}{2} + \frac{5}{3}}{\frac{5}{2} - \frac{5}{3}} = \frac{\frac{15}{6} + \frac{10}{6}}{\frac{15}{6} - \frac{10}{6}} = \frac{\frac{25}{6}}{\frac{5}{6}} = \frac{5}{1} \times \frac{6}{1} = 5$$

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

ပုံစံတွက် ၅။

$$\frac{\left(\frac{7}{8} + \frac{3}{4}\right) \times \frac{4}{7}}{\left(\frac{7}{8} - \frac{3}{4}\right) \div 2\frac{4}{5}}$$

ကိုရှင်းပါ။

$$\begin{aligned} \frac{\left(\frac{7}{8} + \frac{3}{4}\right) \times \frac{4}{7}}{\left(\frac{7}{8} - \frac{3}{4}\right) \div 2\frac{4}{5}} &= \frac{\left(\frac{7}{8} + \frac{6}{8}\right) \times \frac{4}{7}}{\left(\frac{7}{8} - \frac{6}{8}\right) \div \frac{14}{5}} \\ &= \frac{\frac{13}{2} \times \frac{4}{7}}{\frac{1}{8} \times \frac{5}{14}} \end{aligned}$$

$$= \frac{13}{14} \times \frac{112^8}{5}$$

$$\begin{aligned} \frac{\left(\frac{7}{8} + \frac{3}{4}\right) \times \frac{4}{7}}{\left(\frac{7}{8} - \frac{3}{4}\right) \div 2\frac{4}{5}} &= \frac{104}{5} = 20\frac{4}{5} \end{aligned}$$

ပုံစံတွက် ၆။

$$\frac{\frac{7}{9} \times 2\frac{1}{4}}{\frac{4}{11} \times 5\frac{1}{2}} \div \frac{5\frac{3}{5} - 2\frac{1}{3}}{2\frac{2}{3} - 1\frac{8}{9}}$$

ကိုရှင်းပါ။

$$\begin{aligned} \frac{\frac{7}{9} \times 2\frac{1}{4}}{\frac{4}{11} \times 5\frac{1}{2}} \div \frac{5\frac{3}{5} - 2\frac{1}{3}}{2\frac{2}{3} - 1\frac{8}{9}} &= \frac{\frac{7}{9} \times \frac{9^1}{4}}{\frac{4}{11} \times \frac{15^1}{2}} \div \frac{\frac{28}{5} - \frac{7}{3}}{\frac{8}{3} - \frac{17}{9}} = \frac{\frac{7}{4}}{\frac{1}{1}} \div \frac{\frac{84}{15} - \frac{35}{15}}{\frac{24}{9} - \frac{17}{9}} \\ &= \frac{7}{4} \div \frac{49}{7} = \left(\frac{7}{4} \times \frac{1}{2}\right) \div \left(\frac{7}{5} \times \frac{49}{15} \times \frac{9^3}{1}\right) \end{aligned}$$

$$\frac{\frac{7}{9} \times 2\frac{1}{4}}{\frac{4}{11} \times 5\frac{1}{2}} \div \frac{5\frac{3}{5} - 2\frac{1}{3}}{2\frac{2}{3} - 1\frac{8}{9}} = \frac{1}{8} \times \frac{5}{21_3} = \frac{5}{24}$$

လေ့ကျင့်ခန်း ၃.၁

အောက်ပါတို့ကိုရှင်းပါ။

၁။ $\frac{1}{10} + \frac{1}{12} + \frac{1}{15}$

၂။ $\frac{1}{4} - \frac{1}{18} + \frac{1}{24}$

၃။ $\left(5\frac{2}{3} + \frac{3}{4}\right) - \left(3\frac{7}{12} - \frac{5}{6}\right)$

၄။ $\left\{\frac{6}{7} \times \left(\frac{1}{3} - \frac{1}{4}\right)\right\} \div \left\{\left(\frac{6}{7} \times \frac{1}{3}\right) - \frac{1}{4}\right\}$

၅။ $3\frac{3}{4} \left[\left\{ \left(2\frac{2}{5} + 1\frac{1}{3}\right) \times \frac{5}{12} \right\} + \frac{7}{15} \right]$

၆။ $\left[\left(\frac{4}{3} \div 1\frac{1}{15} \right) \times \frac{4}{9} \right] \times \left(3\frac{3}{4} - 1\frac{1}{2} \right) = 1\frac{1}{3}$

၇။ $\frac{\left(\frac{1}{2} + \frac{1}{3}\right) - \frac{1}{6}}{\left(\frac{1}{2} + \frac{1}{3}\right) \times \left(\frac{1}{3} + \frac{1}{6}\right)}$

၈။ $\frac{\frac{5\frac{1}{2} + 2\frac{1}{5}}{5\frac{1}{2} - 2\frac{1}{5}}}{3} = \frac{3}{7}$

၉။ $\left[\left(\frac{1}{2} + \frac{1}{3} \right) \times \frac{2}{5} \right] - \left(\frac{1}{2} - \frac{1}{3} \right) \div \left(\frac{1}{4} - \frac{1}{6} \right)$

၃.၁.၂ အပိုင်းကိန်းများ၏ ဂဏ်သတ္တိများ

အပိုင်းကိန်းတစ်ခု၏ ပိုင်းဝေနှင့် ပိုင်းခြေတို့အား သူညီမဟုတ်သည့်ကိန်းများဖြင့် မြောက်ခြင်း ကြောင့် ရရှိလာသော အပိုင်းကိန်း၏ တန်ဖိုးသည် မူလအပိုင်းကိန်းတန်ဖိုးနှင့် တူညီသည်။

အထက်ပါ အပိုင်းကိန်း၏ ဂဏ်သတ္တိကို အသုံးပြုထားကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်သည်။

$$\frac{1}{2} = \frac{2}{4} = \frac{3}{6} = \frac{4}{8} = \frac{5}{10} = \frac{6}{12} = \dots , \quad \frac{1}{3} = \frac{2}{6} = \frac{3}{9} = \frac{4}{12} = \frac{5}{15} = \frac{6}{18} = \dots$$

တစ်ဖန် အပိုင်းကိန်း၏ ဂဏ်သတ္တိတစ်ခုကိုလည်း အောက်ပါဥပမာအရ ဆက်လက်လေ့လာ ကြေညာ။

ဥပမာ။ $\frac{1}{3} \text{ နှင့် } \frac{1}{2}$ ကြားရှိ အပိုင်းကိန်းတစ်ခုကိုရှာမည့်ဆိုပါစိုး။

$3 \text{ နှင့် } 2 \text{ တို့၏ အငယ်ဆုံးဘုံးဆတိုးကိန်း} = 3 \times 2 = 6$ ဖြစ်သောကြောင့် အပိုင်းကိန်း နှစ်ခု၏ ပိုင်းခြေများကို ငှုံးတို့၏ အငယ်ဆုံးဘုံးဆတိုးကိန်းဖြစ်အောင်ပြုလုပ်မည်။

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

$$\frac{1 \times 2}{3 \times 2} = \frac{2}{6}, \quad \frac{1 \times 3}{2 \times 3} = \frac{3}{6}$$

သို့ရာတွင် $\frac{2}{6}$ နှင့် $\frac{3}{6}$ ကြားရှိ အပိုင်းကိန်းနှစ်ခုကြား၌ ပိုင်းခြာ ၆ ရှိသော အပိုင်းကိန်းတစ်ခု မရှာဖိုင်သေးကြောင်း တွေ့ရသည်။ တစ်ဖန် $\frac{1}{3} = \frac{2}{6} = \frac{4}{12}$ နှင့် $\frac{1}{2} = \frac{3}{6} = \frac{6}{12}$ ဖြစ်သေးကြောင်း $\frac{4}{12}$ နှင့် $\frac{6}{12}$ ကြားတွင်မူ $\frac{5}{12}$ ဟုသော အပိုင်းကိန်းတစ်ခု ရှိကြောင်းတွေ့ရသည်။

$$\frac{4}{12} < \frac{5}{12} < \frac{6}{12}$$

ထိုကြောင်း $\frac{1}{3}$ နှင့် $\frac{1}{2}$ ကြားရှိ အပိုင်းကိန်းတစ်ခုမှာ $\frac{5}{12}$ ဖြစ်သည်။

သတိပြုရန်မှာ မတူညီသော အပိုင်းကိန်းနှစ်ခုကြားရှိ အပိုင်းကိန်း(များ)ကိုရှာလိုသွင်ပေးထားသော အပိုင်းကိန်းနှစ်ခု၏ ပိုင်းခြေများကို တူအောင်ညီဖြီးမှ ပိုင်းဝေကိုကြည့်၍ အဖြေထုတ်ရမည်။

ပုံစံတွက် ၁။ $\frac{1}{9}$ နှင့် $\frac{1}{6}$ ကြားရှိ အပိုင်းကိန်းနှစ်ခုတို့ရှာပါ။

$$\frac{1}{9} = \frac{2}{18} = \frac{4}{36} = \frac{6}{54}$$

$$\frac{1}{6} = \frac{3}{18} = \frac{6}{36} = \frac{9}{54}$$

$$\frac{6}{54} \text{ နှင့် } \frac{9}{54} \text{ ကြားတွင် } \frac{7}{54} \text{ နှင့် } \frac{8}{54} \text{ ရှိသည်။}$$

ထိုကြောင်း $\frac{7}{54}$ နှင့် $\frac{8}{54}$ သည် $\frac{1}{9}$ နှင့် $\frac{1}{6}$ ကြားရှိ အပိုင်းကိန်းနှစ်ခုဖြစ်သည်။

မတူညီသော အပိုင်းကိန်းနှစ်ခုကြားတွင် အပိုင်းကိန်းများ မရေတွက်နိုင်အောင် ရှိသည်။

လေ့ကျင့်ခန်း ၃၂

၁။ အောက်ပါအပိုင်းကိန်းများကြားရှိ အပိုင်းကိန်းတစ်ခုစီကိုရှာပါ။

- (က) $\frac{1}{2}$ နှင့် ၁ (ခ) ၀ နှင့် $\frac{1}{10}$ (ဂ) $\frac{1}{5}$ နှင့် $\frac{1}{4}$ (ဃ) $\frac{4}{7}$ နှင့် $\frac{2}{3}$

- J. $\frac{1}{2}$ နှင့် 1 ကြားရှိ အပိုင်းကိန်းနှစ်ခုကိုရေးပါ။
- ၃။ $\frac{1}{6}$ နှင့် $\frac{1}{4}$ ကြားရှိ အပိုင်းကိန်းသုံးခုကိုရေးပါ။
- ၄။ $\frac{1}{6}$ နှင့် $\frac{1}{5}$ ကြားရှိ အပိုင်းကိန်းကိုခုကိုရေးပါ။
- ၅။ $\frac{1}{3}$ နှင့် $\frac{1}{4}$ တို့ ပေါင်းလဒ်၏တစ်ဝက် သို့မဟုတ် နှုတ်လဒ်၏တစ်ဝက်သည် $\frac{1}{3}$ နှင့် $\frac{1}{4}$ ကြားတွင် ရှုပါသလား၊ တွက်ပြပါ။
- ၆။ အောက်ပါတို့အနက် မည်သည့်အပိုင်းကိန်းများသည် $\frac{3}{4}$ နှင့် $\frac{7}{8}$ ကြားတွင်ရှိသနည်း။
- (က) $\frac{2}{3}$ (ခ) $\frac{5}{6}$ (ဂ) $\frac{11}{12}$ (ဃ) $\frac{19}{24}$

၃.၁.၃ အပိုင်းကိန်းများကိုကိန်းမျဉ်းပေါ်တွင်ဖော်ပြခြင်း

ကိန်းပြည့်များနည်းတူ အပိုင်းကိန်းများကိုလည်း ကိန်းမျဉ်းပေါ်တွင်နေရာချဖော်ပြခိုင်သည်။ ပုံ ၃.၁ ကိုကြည့်ပါ။



ပုံတွင် 1 နှင့် 2 ကြား အလယ်တည့်တည့်တွင် A ရှိနေသည်။ A သည် အမှတ်နှစ်ခု၏ အလယ်တည့်တည့်တွင်ရှိ၍ ယူနစ်တစ်ခု၏တစ်ဝက် $\frac{1}{2}$ ယူနစ် ဟုဆိုခိုင်သည်။ 0 (မူလမှတ်) မှုစွဲ ရေတွက်ပါက 1 ၏ လက်ယာဘက် $\frac{1}{2}$ ယူနစ် အကွာတွင်ရှိ၍ A သည် $1\frac{1}{2}$ ယူနစ်ကိုဖော်ပြသည်။ (တစ်နည်း) A သည် ကိန်းမျဉ်းပေါ်ရှိ အပိုင်းကိန်း $\frac{3}{2}$ ၏နေရာဖြစ်သည်။

တစ်ဖန် 2 နှင့် 3 ကြားရှိ 1 ယူနစ်အကွာအဝေးကို အပိုင်းသုံးပိုင်းအညီ ပိုင်းထားသည်။ B သည် အညီပိုင်းထားသောအပိုင်းသုံးပိုင်း၏ ပထမအပိုင်းတွင်ရှိ၍ $\frac{1}{3}$ ယူနစ်ဟုဆိုခိုင်ပြီး 2 ၏

လက်ယာဘက် $\frac{1}{3}$ ယူနစ်အကွာတွင်ရှိသောကြောင့် $2\frac{1}{3}$ ဟုသတ်မှတ်နိုင်သည်။ C သည် ၂ ၏

လက်ယာဘက်နှင့် အပိုင်းသုံးပိုင်း၏ခုတိယအပိုင်းတွင်ရှိ၍ $2\frac{2}{3}$ ယူနစ်ကိုဖော်ပြသည်။ (တစ်နည်း)

B သည် အပိုင်းကိန်း $\frac{7}{3}$ ၏နေရာဖြစ်ပြီး C သည် အပိုင်းကိန်း $\frac{8}{3}$ ၏နေရာဖြစ်သည်။ ဤနည်းအတိုင်း အပိုင်းကိန်းတစ်ခုစိတိ ကိန်းမျဉ်းပေါ်တွင် နေရာချုပ်နိုင်သည်။ တစ်နည်းဆိုသော် အပိုင်းကိန်းတစ်ခုစိတိ ကိန်းမျဉ်းပေါ်ရှိ အမှတ်တစ်ခုစိဖြင့် ဖော်ပြနိုင်သည်။

a နှင့် b တို့သည် အပိုင်းကိန်းများဖြစ်ကြလျှင်

- a သည် b ထက်ကြီးပါက ကိန်းမျဉ်းပေါ်တွင် a သည် b ၏လက်ယာဘက်၌ တည်ရှိသည်။
- a သည် b အောက်လောက်ပါက ကိန်းမျဉ်းပေါ်တွင် a သည် b ၏လက်ဝဲဘက်၌ တည်ရှိသည်။

လေ့ကျင့်မန်း ၃.၃

၁။ အောက်ပါကိန်းများကို ကိန်းမျဉ်းပေါ်တွင်နေရာချုပ်။

- (က) $\frac{1}{2}$ (ခ) $2\frac{1}{4}$ (ဂ) $4\frac{2}{3}$ (ဃ) $\frac{7}{2}$


JI) $2\frac{1}{2}, 2\frac{1}{3}, 2\frac{5}{6}$ တို့ကိုကိန်းမျဉ်းပေါ်တွင်နေရာချုပ် လက်ယာဘက်ဆုံးရှိကိန်းနှင့် လက်ဝဲဘက်ဆုံးရှိ ကိန်းတို့ကို ဖော်ပြပါ။

၃။ ပေးထားသောကိန်းမျဉ်း Y, Z, A, B, C, D, E, F နှင့် G တို့သည် ၁ ယူနစ်စီကွာဝေးကြသည်။ P ၏တည်နေရာသည် $\frac{13}{3}$ ကိုဖော်ပြသည်ဟုဆိုလျှင် A, F နှင့် Q တို့သည် မည်သည့်ကိန်းများကိုကိုယားပြုသနည်း။




၃.၁.၄ အပိုင်းကိန်းကိုမြှားဖြင့်ဖော်ပြန်ခြင်း

အပိုင်းကိန်းတစ်ခုကို ကိန်းမျဉ်းအထူးပြု၍ မြှားဖြင့်ဖော်ပြန်ခဲ့သည်။ ပုံ ၃.၂ တွင် ဖော်ပြထားသောမြှားသည် 0 (မူလမှတ်) တွင်ပါး $1\frac{1}{2}$ တွင်ဆုံးသည်။ ထိုမြှား၏အလျားသည် $1\frac{1}{2}$ ယူနစ် ရှိ၍ လက်ယာဘက်သို့ ဦးလှည့်နေခဲ့သည်။




တစ်ဖန် ပုံ ၃.၃ တွင်မူ 2 တွင်ပါး $3\frac{1}{2}$ တွင်ဆုံးသောမြှားကိုဖော်ပြထားသည်။ ထိုမြှား၏အလျားသည်လည်း $1\frac{1}{2}$ ယူနစ်ရှိ၍ လက်ယာဘက်သို့ ဦးလှည့်နေခြောင်း တွေ့ရသည်။



အထက်ပါ ပုံ ၃.၂ နှင့် ၃.၃ ထိုကို နှိပ်ယူ၍ ကြည့်ပါက မြှား၏စမှတ်နှင့်ဆုံးမှတ်တို့ မတူညီကြသော်လည်း မြှားနှစ်ခုစလုံး၏အလျားသည် $1\frac{1}{2}$ ယူနစ်စီရှိ၍ လက်ယာဘက်သို့ ဦးလှည့်နေကြသောကြောင့် ထိုမြှားတို့သည် အပေါင်းအပိုင်းကိန်းပမာဏ $1\frac{1}{2}$ ကို ဖော်ပြနေခြောင်း မှတ်သားနိုင်သည်။

ထိုကြောင့် အပိုင်းကိန်းတစ်ခုကို 0 (မူလမှတ်) မှစ၍ ထိုအပိုင်းကိန်းနှင့် တွဲဖက်ထားသည့် အမှတ်၌ ဆုံးသောမြှားတစ်ခုဖြင့် ဖော်ပြန်ခဲ့သည်။ ကြိုက်နှစ်သို့ရာ အမှတ်တစ်ခုမှစ၍ ငါးမြှားနှင့်အလျားတူ ဦးလှည့်ဘက်တွေသာ မြှားတစ်စင်းဖြင့် ထိုအပိုင်းကိန်းကို ဖော်ပြန်ခဲ့သည်။

ပုံစံတွက် ၁။ $1\frac{2}{3}$ ပါး $2\frac{2}{3}$ ကိုဖော်ပြသောမြှားကိုဆွဲ၍ ဆုံးမှတ်၏တန်ဖိုးကို ဖော်ပြပါ။



လေ့ကျင့်ခန်း ၃.၄

၁။ $2\frac{1}{2}$ ဦး စံပြီး အပိုင်းကိန်း $3\frac{1}{2}$ ကိုဖော်ပြသောမြားကိုဆွဲ၍ ဆုံးမှတ်၏တန်ဖိုးကို ဖော်ပြပါ။

၂။ $1\frac{1}{3}$ ဦး စံပြီး 3 ဦး ဆုံးသောမြားသည် မည်သည့်အပိုင်းကိန်းတန်ဖိုးကို ဖော်ပြသနည်း။

၃။ 5 ဦး ဆုံးပြီး အပိုင်းကိန်း $2\frac{3}{4}$ ကိုဖော်ပြသောမြား၏ စမှတ်တန်ဖိုးကိုဖော်ပြပါ။

၃.၁.၅ အပိုင်းကိန်းများပေါင်းခြင်း၊ နှုတ်ခြင်း၊ တို့ကိုကိန်းမျဉ်းပေါ်တွင်ဖော်ပြခြင်း

ကိန်းမျဉ်းပေါ်တွင် အပိုင်းကိန်းများပေါင်းခြင်း၊ နှုတ်ခြင်းမြှုလုပ်ရန်အတွက် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ပါ။

a နှင့် b တို့သည်အပေါင်းအပိုင်းကိန်းများဖြစ်ပါသော်လည်းကောင်းမူ၏


(က) a နှင့် b တို့၏ ပေါင်းလဒ် ($a + b$) ကို ကိန်းမျဉ်းပေါ်၌ ရှာရန် အောက်ပါအဆင့်များ အတိုင်းမြှုလုပ်ရမည်။

အဆင့် (၁) စမှတ်ကိုမူလမှတ်တွင်ထား၍ လက်ယာဘက်သို့ အပိုင်းကိန်း ၂ ကိုဖော်ပြသောမြားတစ်ခု ကိုဆွဲပါ။

အဆင့် (၂) ပထမမြား၏ အဆုံးမှတ်စပြီး အပိုင်းကိန်း ၂ ကိုဖော်ပြသောမြားတစ်ခုကို လက်ယာဘက်သို့ဆွဲပါ။

အဆင့် (၃) မူလမှတ်မှစ၍ စုတိယမြား၏ဆုံးမှတ်တွင်ဆုံးသော တတိယမြားတစ်ခုကိုဆွဲပါ။
တတိယမြား၏ပမာဏသည်အပိုင်းကိန်းနှစ်ခုပေါင်းလဒ်ဖြစ်သည်။

ဥပမာ ၁။ $1\frac{1}{2} + 2\frac{1}{2}$ ၏တန်ဖိုးကို ကိန်းမျဉ်းအသုံးပြု၍ ရှာမည်ဆုံးပါ။



မူလမှတ်မှစ၍ လက်ယာဘက်သို့ $1\frac{1}{2}$ နေရာထိရောက်သော ပထမမြားကိုဆွဲသည်။


ထိုမြားအဆုံးကို စမှတ်ထား၍ အလွှား $2\frac{1}{2}$ ကိုဖော်ပြသော ခုတိယမြားကို လက်ယာဘက်သို့ ဆက်ဆွဲသည်။ တတိယမြားကို မူလမှတ်မှစ၍ ခုတိယမြား၏ ဆုံးမှတ်နေရာထိ ဆွဲသည်။ တတိယမြားသည် မူလမှတ်တွင်ပြီး 4 တွင် ဆုံးသောကြောင့် လက်ယာဘက်သို့ ဦးလှည့်သည့် မြားကို ရရှိသဖြင့် အပိုင်းကိန်းနှစ်ခု၏ ပေါင်းလဒ်သည် 4 ဖြစ်ကြောင်း တွေ့ရမည်။
 (ခ) a နှင့် b တို့၏နှစ်လဒ် (a – b) ကိုကိန်းမျဉ်းပေါ်၌ ရှာရန် အောက်ပါအဆင့်များအတိုင်း ပြုလုပ်ရမည်။

အဆင့် (၁) စမှတ်ကိုမူလမှတ်တွင်ထား၍ လက်ယာဘက်သို့ အပိုင်းကိန်း a ကိုဖော်ပြသောမြား တစ်ခုကိုဆွဲပါ။

အဆင့် (၂) ပထမမြား၏အဆုံးမှတ်၌ ပြီး အပိုင်းကိန်း b ကို ဖော်ပြသောမြားတစ်ခုကို လက်ဝံဘက် သို့ဆွဲပါ။

အဆင့် (၃) မူလမှတ်မှစ၍ ခုတိယမြား၏ဆုံးမှတ်တွင်ဆုံးသောမြားတစ်ခုကို ဆွဲပါ။
 တတိယမြား၏ပမာဏသည် အပိုင်းကိန်းနှစ်ခုနှစ်လဒ်ဖြစ်သည်။

ဥပမာ J။ $4 - 1\frac{1}{2}$ ကိုကိန်းမျဉ်းအသုံးပြု၍ ရှာမည်ဆိုပါစိုး။



မူလမှတ်မှစ၍ လက်ယာဘက်သို့ 4 နေရာထိရောက်သော ပထမမြားကိုဆွဲသည်။ ထိုမြားအဆုံးကို စမှတ်ထား၍ အလွှား $1\frac{1}{2}$ ကိုဖော်ပြသော ခုတိယမြားကို လက်ဝံဘက်သို့ဆွဲသည်။ မူလမှတ်မှ ခုတိယမြား၏ဆုံးမှတ်နေရာထိ ဆွဲခြင်းဖြင့် ရရှိလာသော တတိယမြားသည် နှစ်လဒ်ကို ဖော်ပြသည်။ တတိယမြားသည် လက်ယာဘက်သို့ ဦးလှည့်နေကြောင်းတွေ့ရပြီး မူလမှတ်တွင်ဝယ်က် အလွှား $2\frac{1}{2}$ ယူနစ်ရှိသောကြောင့် အပိုင်းကိန်းနှစ်ခု၏ နှစ်လဒ်သည် $2\frac{1}{2}$ ဖြစ်ကြောင်း သိရသည်။

အပေါင်းကိန်းကို ဖော်ပြပါက မြားသည်လက်ယာဘက်ဆိုရှိလျဉ်၍ အနုတ်ကိန်းကို ဖော်ပြပါက မြားသည်လက်ပဲဘက်ဆိုရှိလျဉ်သည်။

လွှေကျင့်ခန်း ၃၁၂

ତିକ୍ଷଣ: ମୁଁର୍ଦ୍ଦି: ଅବ୍ୟାହାରିତ ଜୋକିପିତ୍ତ୍ଵକ୍ରିୟା ରୂପି॥

$$\text{or } 1\frac{2}{3} + 2\frac{1}{3} \quad \text{JL } 4 - 2\frac{5}{6} \quad \text{PIL } 3\frac{1}{2} + 1\frac{1}{4} \quad \text{GIL } 3\frac{3}{4} - 1\frac{1}{2} \quad \text{JIL } 2 - \frac{10}{3}$$

၃၁၂

ସମ୍ବା ୧॥ ୧୨.୩୪ କୀ ଫେରାଲିଗନ୍ତକଣ୍ଠଃଖୁଃଯୁଃଶ୍ଵର୍ଣ୍ଣ ଜୋଗନ୍ତପିଅଟ୍ଟିନ୍ଦିଃ ରେଖିଣ୍ଡିଯନ୍ତି ।

$$12.34 = (1 \times 10) + (2 \times 1) + \left(3 \times \frac{1}{10}\right) + \left(4 \times \frac{1}{100}\right)$$

$$1.009 = 1\frac{9}{1000}$$

ဥပမာ ၃။ $\frac{17}{20}$ တို့ သယမကိန်းအဖြစ် အောက်ပါအတိုင်း ဖော်ပြနိုင်သည်။

$$\frac{17}{20} = \frac{17 \times 5}{20 \times 5} = \frac{85}{100} = 0.85$$

ବ୍ୟବହାର ଦ୍ୱାରା $(3.21 + 10.9 - 6.4175) \times 12$ ଟଙ୍କି ଜୋଗିବିଅବଳିରେ ରୁଣ୍ଡିଛିଲୁବ୍ଦି।

$$\begin{array}{r}
 3.21 & 7.6925 \\
 + 10.90 & \times 12 \\
 \hline
 14.1100 & 92.3100 \\
 - 6.4175 & \\
 \hline
 7.6925 &
 \end{array}$$

$$\therefore (3.21 + 10.9 - 6.4175) \times 12 = 92.31$$

လောကျင့်ခန်း ၃.၆

၁။ အောက်ပါသမဂ္ဂနှင့်များကို နေရာလိုက်တန်ဖိုးများသုံး၍ အကျယ်ဖြန့်ထားသောပုံစံဖြင့် ဧရားပြုပါ။

$$(က) 483.2 \quad (ခ) 0.08350 \quad (ဂ) 7214.041 \quad (ဃ) 0.00692$$

၂။ အောက်ပါသမဂ္ဂနှင့်များကို အပိုင်းကိန်းအဖြစ် ဖော်ပြုပါ။
 (က) 55.029 \quad (ခ) 4.6030 \quad (ဂ) 0.0053 \quad (ဃ) 100.101

၃။ အောက်ပါအပိုင်းကိန်းများကို ဒသမဂ္ဂနှင့်အဖြစ် ဖော်ပြုပါ။
 (က) $\frac{48952}{10000}$ \quad (ခ) $3\frac{708}{1000}$ \quad (ဂ) $\frac{21}{25}$ \quad (ဃ) $\frac{11}{8}$

၄။ အောက်ပါတိုကိုရှင်းပါ။

$$(က) (3.241 + 16.139) - (2.14 + 8.716)$$

$$(ခ) (12.13 + 0.586 + 7.138) - (2.008 + 9.992)$$

$$(ဂ) (13.104 \times 3.7) + (0.001 \times 500)$$

$$(ဃ) (86.359 \div 7) + (0.0714 \div 0.17)$$

$$(င) \frac{1.5 \times 7 \times 3.192}{0.588}$$

၃.၂.၁ ဒသမဂ္ဂနှင့်များကိုနှင့်ယူဉ်ခြင်း

ကိန်းပြည့်အချင်းချင်း နှင့် အပိုင်းကိန်းအချင်းချင်း နှင့် ယူဉ်ခြင်းများကို ပြုလုပ်နိုင်သူ့သို့ ဒသမဂ္ဂနှင့်တွင်လည်း မည်သည်ကပို၍ ကြီးသည် သို့မဟုတ် ငယ်သည်တိုကို နှင့် ယူဉ်နိုင်သည်။

နှင့်ယူဉ်လိုသော ဒသမဂ္ဂနှင့်ခုံချုပ် ဒသမအမှတ်များကို အထက်အောက် တည့်တည့်ထားပြီး ထိုဒသမဂ္ဂနှင့်လက်ဝါဘက်ဆုံးမှုပါ၍ လက်ယာဘက်သို့ နေရာတူဂက်း အသီးသီးအလိုက် နှင့်ယူဉ်ရပည်။

ဥပမာ ၁။ ဒသမဂ္ဂနှင့် 3.213 နှင့် 3.28 တို့တို့နှင့်ယူဉ်ကြည့်ကြမည်။

$$\begin{array}{cccc} 3 & 2 & 1 & 3 \\ \uparrow & \uparrow & \uparrow & \uparrow \\ 3 & 2 & 8 \end{array}$$

ပုံတွင်ပြထားသည့်အတိုင်း လက်ဝဲဘက်ဆုံးမှစတင်၍ နှင့် ယျော်ရာတွင် ပထမဆုံးကိန်းတွဲတန်ဖိုး တူညီသည်ကိုတွေ့ရမည်။ ဆက်လက်နှင့် ယျော်ရာတွင် ဒသမအမှတ်နောက်ရှိကိန်းတွဲတန်ဖိုးသည် လည်း တူညီသည်ကိုတွေ့ရှိပြီး ဆက်လက်နှင့် ယျော်ရာ တတိယမြောက်ကိန်းတွဲတွင် ဝဏ္ဏန်းတန်ဖိုး များ မတူညီကြောင်းကိုတွေ့ရမည်။ ထိုသို့ မတူညီသောကိန်းတွဲကိုတွေ့ရှိပါက နှင့် ယျော်ခြင်းကိုရရှိ၍ မည်သည့်ကိန်းက ကြီးသည်ကို ဆုံးဖြတ်ပါ။ ထိုကိန်းတွဲတွင် 8 သည် 1 ထက်ကြီးသောကြောင့် 3.28 သည် 3.213 ထက်ကြီးကြောင်း တွေ့နှင့်သည်။

သတိပြုရန်မှာ ဒသမဂ္ဂန်းများ နှင့်ယဉ်ဆည်အခါတွင် မတူညီသောကိန်းတဲ့တိ တွေ့ရှိသည် အထိ နှင့်ယဉ်ရမည်ဖြစ်သောကြောင့် ဒသမနောက်ရှိကိန်းများ နှင့်ယဉ်ရန် မကျန်တော့သည့်အခါ ၌ “၀” များထည့်၍ ဆက်လက်နှင့်ယဉ်ရမည်ဖြစ်သည်။

ဉာဏ် ၂။ ဒသမကိန်း ၃.၂၁၃ နှင့် ၃.၂၁ တိုကိုပိုင်းယူဉ်ရာတွင် ၃.၂၁ အစား ၃.၂၁၀ ကိုရေး၍ပြုပိုင်းယူဉ်ရမည်ဖြစ်သည်။

လျှော်စုင်ခန်း ၃.၇

၃၂။ အနိုင်ကြံးတန်ဖိုးယဉ်ငြိုင်း

தாங்கிடங்கள் வரை தேவையில்லை. தாங்கிடங்கள் வரை தேவையில்லை. தாங்கிடங்கள் வரை தேவையில்லை. தாங்கிடங்கள் வரை தேவையில்லை. தாங்கிடங்கள் வரை தேவையில்லை.

ကျောင်းသုတေသန

သင်္ကာ-၁

သတ္တမတန်း

ဥပမာ ၁။ 789.98 ကို အနီးဆုံးရာတိန်းနှင့် ဆယ်တိန်းအထိ အမှန်ယူကြမည်ဟိုပါ။

အနီးဆုံးရာကိန်းအထူ အမှုန်ယူရန်အတွက် 789.98 သည် ရာကိန်း 700 နှင့် 800 ကြားတွင်ရှိခြောင်း ဦးစွာသတိပြုရမည်။ မည်သည့်ရာကိန်းနှင့် ပိုမိုကြောင်း သိရှိရန်အတွက်မူ 789.98 - 700 နှင့် 800 - 789.98 တို့၏ နှုတ်လဒ်များကို မြင်းယူဉ်ရမည်။

$$\begin{array}{r}
 789.98 \\
 - 700.00 \\
 \hline
 89.98
 \end{array}
 \qquad
 \begin{array}{r}
 800.00 \\
 - 789.98 \\
 \hline
 10.02
 \end{array}$$

နှစ်လဒ်သည် $10.02 < 89.98$ ဖြစ်သောကြောင့် ခြားနားချက်တန်ဖိုးနည်းသည် ရာကိန်း 800 နှင့် ပိုမိုးသည်။ ထိုကြောင့် 800 သည် 789.98 ကို အနီးဆုံးရာကိန်းအထိ အမှန်ယူတော်းသော တန်ဖိုးဖြစ်သည်။

$$\begin{array}{r}
 789.98 \\
 - 780.00 \\
 \hline
 9.98
 \end{array}
 \qquad
 \begin{array}{r}
 790.00 \\
 - 789.98 \\
 \hline
 0.02
 \end{array}$$

နှစ်လဒ်သည် $0.02 < 9.98$ ဖြစ်သောကြောင့် ခြားနားချက်တန်ဖိုးနည်းသည် ဆယ်ကိန်း 790 နှင့် ပိုမိုးသည်၊ ထို့ကြောင့် 790 သည် 789.98 ကို အနီးဆုံးဆယ်ကိန်းအထိ အမှန်ယူတော်သော တန်ဖိုးဖြစ်သည်။

34.056 သည် 34.05 နှင့် 34.06 ကြားတွင်ရှိသောကြောင့် 34.056 – 34.05 နှင့် 34.06 – 34.056 တို့၏နှစ်လမ်းများကို နိုင်းယူဉ်ရပည်။

$$\begin{array}{r}
 34.056 \\
 - 34.050 \\
 \hline
 0.006
 \end{array}
 \qquad
 \begin{array}{r}
 34.060 \\
 - 34.056 \\
 \hline
 0.004
 \end{array}$$

0.004 < 0.006 ဖြစ်သောကြောင့် မြားနားချက်တန်ဖိုးနည်းသည် 34.06 နှင့် ပိုနီးသည်။ ထိုကြောင့် 34.06 သည် 34.056 ၏ အနီးဆုံးရာစိတ်ပိုင်း(ဒေသ 2 နေရာ)အထိ အမှုနယူထားသော တန်ဖိုး ပြစ်သည်။

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

ဥပမာ ၃။ 18.25 သည် 18.2 နှင့် 18.3 တို့အနက် မည်သည့်ကိန်းနှင့် ပို၍၌နီးကြောင်းစဉ်းစားကြမည်။		
18.25	18.30	
<u>— 18.20</u>	<u>— 18.25</u>	
0.05	0.05	

အထက်ပါနှင့်လဒ်များသည် တူညီနေကြသောကြောင့် 18.25 သည် 18.2 နှင့် 18.3 တို့အနက် မည်သည့်ကိန်းနှင့် ပို၍၌နီးသည်ဟု မဆုံးဖြတ်နိုင်ကြောင်း တွေ့ရသည်။

အနီးဆုံးတန်ဖိုးယူရမည့် နှင့်လဒ်များကို နှိမ်းယူသော်ပြီး ဆုံးဖြတ်ရာတွင် ဥပမာ ၃ ကဲသို့ မဆုံးဖြတ်နိုင်သော အခြေအနေများလည်းရှိသည်။

ကိန်းတစ်ခု၏ အနီးဆုံးတန်ဖိုးရှာရာတွင် အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ရသည်။

- (၁) အနီးဆုံးတန်ဖိုးယူရမည့်နေရာ၏ လက်ယာဘက်(နောက်ဘက်)မှ ကပ်လျက်ရှိသောက်ကန်းကိုကြော်လည်ပါ။
- (၂) ထိုက်ကန်းသည် ၅ အောက်ငယ်သောက်ကန်းဖြစ်နေပါက ယူလိုသောနေရာရှိရှိကန်းအတိုင်းထားပါ။
- (၃) ထိုက်ကန်းသည် ၅ သို့မဟုတ် ၅ ထက်ကြီးပါက ယူလိုသောအနီးဆုံးတန်ဖိုးနေရာမှ ဝက်ကန်းကို ၁ တိုးရမည်။
- (၄) ထိုသို့ အနီးဆုံးတန်ဖိုးယူပြီးသော ထိုက်ကန်းနောက်၌ ကျွန်းနေသောနေရာများရှိပါက ထိုနေရာများတွင် “၀” များအဓားထိုးပါ။

အနီးဆုံးတန်ဖိုးယူလိုသောနေရာအထိ ရေတွက်ရာတွင် ကိန်းပြည့်များအတွက် ဒသမအမှတ်မှစ၍ လက်ယာမှုလက်ပဲသို့ (ခုကိန်း၊ ဆယ်ကိန်း၊ ရာကိန်း စသည်ဖြင့်) ရေတွက်ပြီး ဒသမကိန်းများအတွက် လက်ပဲမှုလက်ယာသို့ (ဆယ်စိတ်ပိုင်း၊ ရာစိတ်ပိုင်း စသည်ဖြင့်) ရေတွက်သည်။

အနီးဆုံးတန်ဖိုးယူပုံများကို တစ်ဖက်ပါယေားတွင် လေ့လာနိုင်သည်။ ယေားရှိ အမှတ်စဉ် ၅ မှ ၈ တိုကိန်းများသည် အဆင့် (၄) အထိလုပ်အောင်ထားသည့် ဥပမာများ ဖြစ်သည်။ အနီးဆုံးတန်ဖိုးယူမည့်နေရာကို “_” မျဉ်းသားထားပြီး လက်ယာဘက်က်ကန်းကို “□” ဖြင့်ဖော်ပြထားသည်။

စဉ်	မူလကိန်း	အနီးဆုံးတန်ဖိုး ယူရမည့်နေရာ	အနီးဆုံးတန်ဖိုး ယူရန်စဉ်းစားပုံ	အနီးဆုံးတန်ဖိုး
၁	215.35	အနီးဆုံးအပြည့်ကိန်း	215.35	215
J	215.85	အနီးဆုံးအပြည့်ကိန်း	215.85	216
၂	215.35	အနီးဆုံးခုကိန်း	215.35	215
၄	215.85	အနီးဆုံးခုကိန်း	215.85	216
၂၂	173.528	အနီးဆုံးဆယ်ကိန်း	173.528	170
၆	176.528	အနီးဆုံးဆယ်ကိန်း	176.528	180
၃	137.528	အနီးဆုံးရှာကိန်း	137.528	100
၈	173.528	အနီးဆုံးရှာကိန်း	173.528	200
၉	125.342	အနီးဆုံးဆယ်စိတ်ပိုင်း (ခသမ 1 နေရာအထိ)	125.342	125.3
၀၀	125.372	အနီးဆုံးဆယ်စိတ်ပိုင်း (ခသမ 1 နေရာအထိ)	125.372	125.4
၀၁	125.0	အနီးဆုံးဆယ်စိတ်ပိုင်း (ခသမ 1 နေရာအထိ)	125.00	125.0
၀၂	125	အနီးဆုံးဆယ်စိတ်ပိုင်း (ခသမ 1 နေရာအထိ)	125.00	125.0
၀၃	125.342	အနီးဆုံးရာစိတ်ပိုင်း (ခသမ 2 နေရာအထိ)	125.342	125.34
၀၄	125.348	အနီးဆုံးရာစိတ်ပိုင်း (ခသမ 2 နေရာအထိ)	125.348	125.35
၀၅	125.3	အနီးဆုံးရာစိတ်ပိုင်း (ခသမ 2 နေရာအထိ)	125.300	125.30
၀၆	125.342	အနီးဆုံးထောင်စိတ်ပိုင်း (ခသမ 3 နေရာအထိ)	125.3420	125.342

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

စဉ်	မူလကိန်း	အနီးဆုံးတန်ဖိုး ယူရမည့်နေရာ	အနီးဆုံးတန်ဖိုး ယူရန်စဉ်းစားပုံ	အနီးဆုံးတန်ဖိုး
၀၃	125.3425	အနီးဆုံးထောင်စီတိပိုင်း (သေမ 3 နေရာအထိ)	125.34 <u>2</u> <u>5</u>	125.343
၀၄	125.3	အနီးဆုံးထောင်စီတိပိုင်း (သေမ 3 နေရာအထိ)	125.3 <u>00</u> <u>0</u>	125.300
၀၅	125.3425	အနီးဆုံးသောင်းစီတိပိုင်း (သေမ 4 နေရာအထိ)	125.342 <u>5</u> <u>0</u>	125.3425
J၀	125.34256	အနီးဆုံးသောင်းစီတိပိုင်း (သေမ 4 နေရာအထိ)	125.342 <u>5</u> <u>6</u>	125.3426
J၁	125.342	အနီးဆုံးသောင်းစီတိပိုင်း (သေမ 4 နေရာအထိ)	125.34 <u>20</u> <u>0</u>	125.3420
JJ	125.3	အနီးဆုံးသောင်းစီတိပိုင်း (သေမ 4 နေရာအထိ)	125.3 <u>000</u> <u>0</u>	125.3000

ပုံစွဲကို ၁။ 246.8×1.53 ၏ တန်ဖိုးကို အတိအကျိုးကြပါ။

$$\begin{array}{r}
 246.8 \\
 \times 1.53 \\
 \hline
 7404 \\
 12340 \\
 + 2468 \\
 \hline
 377.604
 \end{array}$$

∴ သေမ 2 နေရာအထိ အမှန်တန်ဖိုး = 377.60

ပုံစွဲကို J။ $2.332 \div 1.3$ ၏ တန်ဖိုးကို သေမ 3 နေရာအထိ အမှန်ရှာပါ။

$$2.332 \div 1.3 = \frac{2.332}{1.3} \times \frac{10}{10} = \frac{23.32}{13}$$

$$\begin{array}{r}
 & 1.7938 \\
 13 & \boxed{23.32} \\
 & -13 \\
 & \hline
 & 103 \\
 & -91 \\
 & \hline
 & 122 \\
 & -117 \\
 & \hline
 & 50 \\
 & -39 \\
 & \hline
 & 110 \\
 & -104 \\
 & \hline
 & 6
 \end{array}$$

∴ စားလမ်း၏ ဒသမ 3 နေရာအထိ အမှန်တန်ဖိုး = 1.794

မှတ်ယူကြိုး။ ဒသမ 3 နေရာအထိ အမှန်ရှာလိုသောကြောင့် ဒသမ 4 နေရာအထိ စားပေးရမည်။

လေ့ကျင့်ခန်း ၃.၈

၁။ အောက်ပါကိန်းတစ်ခုမြို့၏ အနီးဆုံးတန်ဖိုးကို ယုဉ်တွဲဖော်ပြထားသည့် နေရာအထိရှာပါ။

- | | |
|--|---|
| (က) 17.26 (အနီးဆုံး အပြည်တိန်း) | (ခ) 321.601 (အနီးဆုံး အပြည်တိန်း) |
| (ဂ) 0.864 (အနီးဆုံး ခုကိန်းအထိ) | (ဃ) 0.468 (အနီးဆုံး ခုကိန်းအထိ) |
| (ဃ) 135.648 (အနီးဆုံး ဆယ်ကိန်းအထိ) | (ဃ) 135.648 (အနီးဆုံး ဆယ်စိတ်ပိုင်းအထိ) |
| (ဃ) 135.648 (ဒသမ 2 နေရာအထိ) | (ဃ) 0.00345 (အနီးဆုံး ရာစိတ်ပိုင်းအထိ) |
| (ဃ) 10.10101 (ဒသမ 2 နေရာအထိ) | (ဃ) 145.15455 (အနီးဆုံး ထောင်စိတ်ပိုင်းအထိ) |
| (ဃ) 145.15 (အနီးဆုံး ထောင်စိတ်ပိုင်းအထိ) | |

၂။ $\frac{5.67}{0.8}$ ၏ တန်ဖိုးကို ဒသမ 2 နေရာအထိ အမှန်ရှာပါ။

၃။ $4.71 \div 2.8$ ၏ တန်ဖိုးကို အနီးဆုံး ရာစိတ်ပိုင်းအထိ အမှန်ရှာပါ။

၄။ $\frac{0.00032}{1.52}$ ၏ တန်ဖိုးကို အနီးဆုံး ထောင်စိတ်ပိုင်းအထိ အမှန်ရှာပါ။

၅။ 5.145×0.17 ၏ တန်ဖိုးကို အတိအကျတွက်ယူပြီး ဒသမ 2 နေရာအထိ အမှန်ရှာပါ။

၃.၂.၃ အရာရောက်ဂဏ်းများရေတွက်မြင်း

ကိန်းတစ်ခုတွင် တစ်စုံတစ်ခုသောက်ကဏ်းအရေအတွက်အထိ တိကျူဗုံးကန်ပါသည်ဟုမာမခဲ့ချက်ပေးနိုင်သော ဝက်နှင့် ထိုကိန်း၏ အရာရောက်ဂဏ်းများ တူခေါ်သည်။

အရာရောက်ဂဏ်းများ ရေတွက်ရာတွင် အောက်ပါနည်းလမ်းအတိုင်း ရေတွက်နိုင်သည်။

- (o) ပေးထားသောကိန်းဂဏ်းတွင် လက်ပဲဘက်အကျဆုံး သုညမဟုတ်သောက်ကဏ်းအား ဦးစွာ ရွှေပါ။
- (j) ထိုဂဏ်း၏ လက်ပဲဘက်တွင် သုညပါရှိနေပါက အရာရောက်ဂဏ်းအဖြစ် ထည့်သွင်း ရေတွက်မြင်း မပြုပါ။
- (g) ထိုဂဏ်း၏ လက်ယာဘက်အဆုံးရှိ သုညများကို အရာရောက်ဂဏ်းအဖြစ်မရေတွက်ပါ။
- (d) ဒသမအမှတ်ပါရှိနေမှသာ ထိုဂဏ်း၏ လက်ယာဘက်ရှိ သုညများကို အရာရောက်ဂဏ်း အဖြစ် ထည့်သွင်းရေတွက်မည်။
- (g) ကိန်းပြည်သုညပြစ်သည့် ဒသမကိန်းများတွင် ဒသမအမှတ်နှင့် သုညမဟုတ်သောက်ကြား ရှိသုညများကို အရာရောက်ဂဏ်းအဖြစ် ထည့်သွင်းရေတွက်မြင်း မပြုပါ။
- (e) ဝက်နှင့်ကြားရှိ သုညများအား အရာရောက်ဂဏ်းများအဖြစ် ထည့်သွင်းရေတွက် ရမည်။

ပေးထားသောကိန်းများ၏ အရာရောက်ဂဏ်းအရေအတွက် မည်မှုရှိသည်ကို အောက်ပါ ယေားတွင် ဖော်ပြထားသည်။

အရာရောက် ဝက်နှင့်ကြားရှိသောကိန်းများ	အရာရောက် ဝက်နှင့်ကြားရှိသောကိန်းများ	အရာရောက် ဝက်နှင့်ကြားရှိသောကိန်းများ	အရာရောက် ဝက်နှင့်ကြားရှိသောကိန်းများ	အရာရောက် ဝက်နှင့်ကြားရှိသောကိန်းများ
07	014	0123	1023	102030
7	14	102	12.30	102.03
70	140	120.	1200.	12.003
700	1400	10.2	10020	10020.
0.07	0.040	0.0120	0.1023	120.30
0.7	0.40	0.120	0.1200	0.0012030

၃၂၂၄ သတ်မှတ်ထားသောအရာရောက်ဂဏ်းအရေအတွက်ထိအမှန်ယူခြင်း

ကိန်းတစ်ခုတွင် ပါဝင်သော ငက်န်းအားလုံး၏ အတိအကျတန်ဖိုးအတိုင်း တစ်ခါတစ်ရဲတွင် မဖော်ပြသ ထိုကိန်း၏ မည်သည့်နေရာထိ အတိအကျမှန်ကန်ကြောင်း ဖော်ပြခြင်းကို သတ်မှတ်ထားသော အရာရောက်ဂဏ်းအရေအတွက်ထိ အမှန်ယူခြင်းဟုခေါ်သည်။ သတ်မှတ်ထားသောအရာရောက်ဂဏ်းအရေအတွက်ထိ အမှန်ယူခြင်းအား အောက်ဖော်ပြပါ နည်းလမ်းဖြင့် ရယူနိုင်သည်။

- (o) ပေးထားသောကိန်းတစ်ခု၏ ယဉ်ယူမဟုတ်သော ရှုံးငက်န်းမှစ၍ (လက်ဝဲဘက်မှုလက်ယာဘက်သို့) အမှန်ယူလိုသော အရာရောက်ဂဏ်းအရေအတွက် ယဉ်ယူမည့်နေရာ၏ လက်ယာဘက်ဂဏ်းတစ်လုံးကို ထည့်သွေးစဉ်းစေးစားမည်။
- (J) ထိုပို့၍စဉ်းစားသောဂဏ်းသည် 5 အောက်ငယ်နေခဲ့လျှင် ငါးရှုံးရှုံးတွင်ရှိသော ငက်န်းအား 1 တိုး၍ ယူရမည်။
- (g) လိုအပ်သည့်အရာရောက်ဂဏ်းအရေအတွက်အထိ အမှန်ယူခြင်းဖြင့် ရရှိသောကိန်းသည် ဒေသမကိန်းဖြစ်လျှင် ကျော်ဂဏ်းများအားလုံးကို ဖြုတ်ပစ်နိုင်ပြီး (ဥပမာ ၁ နှင့် ၃ တို့ကြည့်ပါ။) ကိန်းပြည့်ဖြစ်လျှင်နေရာလိုက်တန်ဖိုး မပြောင်းလဲစေခဲ့ “0” များ အစားထိုးနေပေးရမည်။ (ဥပမာ ၂ နှင့် ၄ ကိုကြည့်ပါ။)

ဥပမာ ၁။ 1.5263 ကိုအရာရောက်ဂဏ်း 2 လုံးအထိ အမှန်တန်ဖိုးရှာမည်ဆိုပါ၌။

$$\begin{array}{r} \boxed{1.5} \boxed{2} 63 \\ \downarrow \\ 2 < 5 \\ \therefore \text{လိုအပ်သောတန်ဖိုး} = 1.5 \end{array}$$

ဥပမာ ၂။ 7483.5 ကိုအရာရောက်ဂဏ်း 1 လုံးအထိ အမှန်တန်ဖိုးရှာမည်ဆိုပါ၌။

$$\begin{array}{r} \boxed{7} \boxed{4} 83.5 \\ \downarrow \\ 4 < 5 \\ \therefore \text{လိုအပ်သောတန်ဖိုး} = 7000 \end{array}$$

ဥပမာ ၃။ 2.3581 ကိုအရာရောက်ဂဏ်း 2 လုံးအထိ အမှန်တန်ဖိုးရှာမည်ဆိုပါ၌။

$$\begin{array}{r} \boxed{2.3} \boxed{5} 81 \\ \downarrow \\ 5 = 5 \\ \therefore \text{လိုအပ်သောတန်ဖိုး} = 2.4 \end{array}$$

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

ဥပမာ ၄။ 6 2 8 1 5 ကိုအရာရောက်ဝက်နှင့် 2 လုံးအထိ အမှန်တန်ဖိုးရှာမည်ဆိုပါစိုး။

62 8 15

↓
8 > 5

∴ လုံးအပ်သောတန်ဖိုး = 63000

အောက်ပါပေါ်တွင် ပေးထားသောမူလကိန်းမှ သတ်မှတ်ထားသော အရာရောက်ဝက်နှင့် အရေအတွက်ထိ အမှန်ယူပြထားသည်။

မူလကိန်း	အရာရောက်ဝက်နှင့်အရေအတွက်	လုံးအပ်သောတန်ဖိုး
435	အရာရောက်ဝက်နှင့် 1 လုံး	400
473	အရာရောက်ဝက်နှင့် 1 လုံး	500
32.4	အရာရောက်ဝက်နှင့် 1 လုံး	30
36.2	အရာရောက်ဝက်နှင့် 1 လုံး	40
0.052	အရာရောက်ဝက်နှင့် 1 လုံး	0.05
0.066	အရာရောက်ဝက်နှင့် 1 လုံး	0.07
261	အရာရောက်ဝက်နှင့် 2 လုံး	260
7	အရာရောက်ဝက်နှင့် 2 လုံး	7.0
8140	အရာရောက်ဝက်နှင့် 2 လုံး	8100
0.0534	အရာရောက်ဝက်နှင့် 2 လုံး	0.053
0.0586	အရာရောက်ဝက်နှင့် 2 လုံး	0.059
0.1	အရာရောက်ဝက်နှင့် 2 လုံး	0.10
9062.56	အရာရောက်ဝက်နှင့် 3 လုံး	9060
9067.56	အရာရောက်ဝက်နှင့် 3 လုံး	9070
12.43	အရာရောက်ဝက်နှင့် 3 လုံး	12.4
12.48	အရာရောက်ဝက်နှင့် 3 လုံး	12.5
23	အရာရောက်ဝက်နှင့် 3 လုံး	23.0
0.065	အရာရောက်ဝက်နှင့် 3 လုံး	0.0650

လေ့ကျင့်ခန်း ၃.၉

- ၁။ အောက်ပါကိန်းများ၏ အရာရောက်ဂဏ်းအရေအတွက်ကိုဖော်ပြပါ။
- (က) 2.0036 (ခ) 0.0006050 (ဂ) 5201.30
- ၂။ အောက်ပါတို့ကို အရာရောက်ဂဏ်း 4 လုံးအထိ အမှန်ယူပါ။
- (က) 349.90 (ခ) 10.066 (ဂ) 0.0090909
- ၃။ 0.080203, 207.0493, 300.9456 တို့ကို
- (က) အရာရောက်ဂဏ်း 3 လုံး (ခ) ဒသမ 3 နေရာ
- (ဂ) အနီးဆုံး ရာစိတ်ပိုင်းအထိ အမှန်ယူပါ။
- ၄။ (က) 328.098 ကို အရာရောက်ဂဏ်း 4 လုံးအထိ အမှန်တန်ဖိုးရှုပါ။ ဒသမနေရာ မည်မျှထိ အမှန်တန်ဖိုးရှိသည်ကို ဖော်ပြပါ။
- (ခ) 0.006847 ကို ဒသမ 4 နေရာအထိ အမှန်ယူပါ။ ထိုအမှန်တန်ဖိုးတွင် အရာရောက်ဂဏ်း မည်မျှရှိသည်ကို ဖော်ပြပါ။

၃.၂.၅ အဆုံးရှိသပကိန်းများနှင့်ပြန်ထပ်သပကိန်းများ

အပိုင်းကိန်းတစ်ခုတွင် ပိုင်းဝေကိုပိုင်းခြေဖြင့်စား၍ ဒသမကိန်းတစ်ခုအဖြစ် ပြောင်းလဲဖော်ပြနိုင်သည်။ ကိန်းတစ်ခုအား အခြားကိန်းတစ်ခုဖြင့် စားရာတွင် ပြတ်အောင်စားနိုင်သော ကိန်းများ ရှိသကဲ့သို့ ပြတ်အောင်စား၍ မရသောကိန်းများလည်းရှိသည်။

ဥပမာ ၁။ $\frac{5}{8}$ ကို ဒသမကိန်းအဖြစ် ဖော်ပြေမည်ဆိုပါမြို့။

$$\begin{array}{r} 8 | 5.000 \\ \hline 0.625 \end{array}$$

$$\frac{5}{8} = 0.625 \text{ ဟုဖော်ပြနိုင်သည်။ ပိုင်းဝေ 5 ကို ပိုင်းခြေ 8 ဖြင့်စားရာတွင် အကြွင်း 0$$

ရသည်အထိ ပြတ်အောင်စားနိုင်ကြောင်း တွေ့ရသည်။ ထိုကြောင့် စားလမ်း 0.625 ကို အဆုံးရှိ ဒသမကိန်း ဟုခေါ်သည်။

ဥပမာ ၂။ $\frac{2}{3}$ ကို ဒသမကိန်းအဖြစ် ဖော်ပြုမည်ဆိုပါစိုး။

$$\begin{array}{r} 0.666... \\ 3 \overline{) 2.00000} \\ \underline{-0} \\ \underline{20} \\ -18 \\ \underline{20} \\ -18 \\ \underline{20} \\ -18 \\ \underline{2} \end{array}$$

အထက်ပါဥပမာတွင် 2 ကို 3 ဖြင့် စားရှုံး ပြတ်အောင်စား၍ မရသ ထပ်တလဲလဲ အကြွင်း 2 ကို ရရှိနေကြောင်းနှင့် စားလမ်းတွင်လည်း 6 ဝက်နှီးများ ထပ်တလဲလဲ ရရှိနေကြောင်းတွေ ရသည်။ ထိုကဲ့သို့သော အပြောနေမျိုးကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။

$$\frac{2}{3} = 0.666... \quad \text{သို့မဟုတ်} \quad \frac{2}{3} = 0.\overline{6}$$

အထက်ပါဖော်ပြချက်တွင် “...” သည် အဆုံးပရှိဖြစ်ပေါ်နေခြင်းကို ဆိုလိုပြီး ကိန်းဂဏ်း 6 ၅၈၁၆၄၉ “—” သည် ထပ်တလဲလဲဖြစ်ပေါ်နေခြင်းကို ဆိုလိုသည်။

ဥပမာ ၃။ $\frac{15}{22}$ ကို ဒသမကိန်းအဖြစ် ဖော်ပြုမည်ဆိုပါစိုး။

$$\begin{array}{r} 0.68181... \\ 22 \overline{) 15.00000} \\ \underline{-0} \\ \underline{150} \\ -132 \\ \underline{180} \\ -176 \\ \underline{40} \\ -22 \\ \underline{180} \\ -176 \\ \underline{40} \\ -22 \\ \underline{18} \end{array}$$

အထက်ပါဥပမာတွင် 15 ကို 22 နှင့် စားရာ၏ ပြတ်အောင်စား၏မရက အကြောင်း 18 နှင့် 4 တို့ တစ်လျဉ်းစီတစ်ကာတစ်ကာ ရရှိနေကြောင်းနှင့် စားလဒ်တွင်လည်း 81 ဟူသောကေန်းတွဲများ ထပ်တလဲလဲ ရရှိနေကြောင်း တွေ့ရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို အောက်ပါအတိုင်း ဖော်ပြန်လည်။

$$\frac{15}{22} = 0.6818181\dots \text{သို့မဟုတ် } \frac{15}{22} = 0.\overline{681}$$

ဥပမာ ၂ နှင့် ၃ တို့မှ အဖြေများကဲ့သို့ အဆုံးမရှိဘဲ ထပ်တလဲလဲဖြစ်ပေါ်နေသော ကိန်းမျိုးကို ပြန်ထပ်ခဲ့သမဂ္ဂန်း ဟုခေါ်သည်။ ပြန်ထပ်ခဲ့သမဂ္ဂန်းကို ဖော်ပြရာတွင် အဆုံးမရှိ ထပ်တလဲလဲ ဆက်လက်ဖြစ်ပေါ်နေသောကေန်း၏ အပေါ်တွင် “—” ဖြင့် ဖော်ပြပြီး ဘား (bar) ဟုဖတ်သည်။

အဆုံးလည်းမရှိ ပြန်လည်းမထပ်သော ခဲ့သမဂ္ဂန်းမျိုးလည်းရှိသည်။

ဥပမာ - $\pi = 3.141592653\dots$

ပုံစွဲကို ၁။ (က) $0.\overline{56}$ ၏တန်ဖိုးကို အရာရောက်ဝက်း 3 လုံးအထိ အမှန်ယူပါ။

(ခ) $7.\overline{83}$ ၏တန်ဖိုးကို အနီးဆုံးထောင်စိတိပိုင်းအထိ အမှန်ယူပါ။

(ဂ) $0.5\overline{6} = 0.566\boxed{6}66\dots$

$$\downarrow \\ 6 > 5$$

\therefore အရာရောက်ဝက်း 3 လုံးအထိ အမှန်တန်ဖိုး = 0.567

(ခ) $7.\overline{83} = 7.838\boxed{3}83\dots$

$$\downarrow \\ 3 < 5$$

\therefore အနီးဆုံးထောင်စိတိပိုင်းအထိ အမှန်တန်ဖိုး = 7.838

ပုံစွဲကို ၂။ $\frac{5}{7}$, 0.714, $0.\overline{714}$, $0.7\overline{14}$ တို့ကို ဖြေးစဉ်ငယ်လိုက်စဉ်ပါ။

$$\frac{5}{7} = 0.\overline{714285} = 0.714\overset{2}{8}5714285\dots$$

$$0.714 = 0.714\overset{0}{0}000000\dots$$

$$0.\overline{714} = 0.714\overset{7}{1}4714714\dots$$

$$0.7\overline{14} = 0.714\overset{1}{4}1414141\dots$$



ဖြေးစဉ်ငယ်လိုက်စဉ်သော $0.\overline{714}$, $\frac{5}{7}$, $0.7\overline{14}$, 0.714 ဖြစ်သည်။

လေကျင့်စိုး ၃.၁၀

၁။ အောက်ပါ ပြန်ထပ်ဒသမကိန်းများကို ယူဉ်တဲ့ဖော်ပြထားသည့် အမှန်တန်ဖိုးများအထိယူပါ။

- (က) $3.\overline{504}$ (အနီးဆုံး ထောင်စီတိပိဋ္ဌးအထိ) (ခ) $3.5\overline{04}$ (စသမ 3 နေရာအထိ)
 (ဂ) $3.\overline{504}$ (အရာရောက်ဝဏ်း 5 လုံးအထိ)

၂။ အောက်ပါတို့ကို ငယ်စဉ်ကြီးလိုက်စဉ်ပါ။

- (က) $0.29, 0.029, 0.2\overline{9}, 0.\overline{29}$ (ခ) $0.374, \frac{3}{8}, 0.3\overline{7}, 0.\overline{37}$
 (ဂ) $\frac{1}{13}, 0.076, 0.\overline{07}, 0.0\overline{76}$

၃.၂၆ ပြန်ထပ်ဒသမကိန်းများကိုအပိုင်းကိန်းများအဖြစ်ဖော်ပြခြင်း

ဒသမကိန်းများကို အပိုင်းကိန်းအဖြစ် ဖော်ပြခြင်းအကြောင်းကို ဆင့်မတန်းတွင် လေလာ ခဲ့ပြီးဖြစ်သည်။ ပြန်ထပ်ဒသမကိန်းများကို အပိုင်းကိန်းများအဖြစ် ဖော်ပြခြင်းအကြောင်း ယခု ဆက်လက်လေလာသွားမည်။

ပုံစံတွက် ၁။ $0.\overline{7}$ ကို အပိုင်းကိန်းတစ်ခုအဖြစ် ဖော်ပြပါ။

$$n = 0.\overline{7} \text{ ဟုထားပါ။}$$

$$\text{ထို့အပါ } n = 0.7777\dots \text{ ဖြစ်သည်။}$$

$$10n = 7.7777\dots$$

$$10n - n = 7.7777\dots - 0.7777\dots$$

$$9n = 7$$

$$n = \frac{7}{9}$$

$$\therefore 0.\overline{7} = \frac{7}{9}$$

ပုံစံတွက် ၂။ $0.\overline{81}$ ကို အပိုင်းကိန်းတစ်ခုအဖြစ် ဖော်ပြပါ။

$$m = 0.\overline{81} \text{ ဟုထားပါ။}$$

$$\text{ထို့အပါ } m = 0.818181\dots \text{ ဖြစ်သည်။}$$

$$100m = 81.818181\dots = 81.\overline{81}$$

$$100 m - m = 81\overline{81} - 0\overline{81}$$

$$99 m = 81$$

$$m = \frac{81}{99}$$

$$\therefore 0\overline{81} = \frac{81}{99}$$

ပုံစွဲကို ၃။ $0.\overline{258}$ ကို အပိုင်းကိန်းတစ်ခုအဖြစ် ဖော်ပြပါ။

$$n = 0.\overline{258} \text{ တူထားပါ။}$$

ထို့အခါ $n = 0.2585858\dots$ ဖြစ်သည်။

$$10 n = 2.585858\dots = 2\overline{58}$$

$$1000 n = 258.585858\dots = 258\overline{58}$$

$$1000n - 10n = 258\overline{58} - 2\overline{58}$$

$$990 n = 256$$

$$n = \frac{256}{990}$$

$$\therefore 0.\overline{258} = \frac{256}{990}$$

ပုံစွဲကို ၄။ $2.\bar{3} + 3.\bar{2}$ ကိုရှင်းပါ။

$$n = 2.\bar{3} \text{ တူထားပါ။}$$

ထို့အခါ $n = 2.3333\dots$ ဖြစ်သည်။

$$10 n = 23.3333\dots$$

$$10 n - n = 23.\bar{3} - 2.\bar{3}$$

$$9 n = 21$$

$$n = \frac{21}{9}$$

$$m = 3.\bar{2} \text{ တူထားပါ။}$$

ထို့အခါ $m = 3.2222\dots$ ဖြစ်သည်။

$$10 m = 32.2222\dots$$

$$10 m - m = 32.\bar{2} - 3.\bar{2}$$

$$9 m = 29$$

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

$$m = \frac{29}{9}$$

$$\begin{aligned} m+n &= \frac{29}{9} + \frac{21}{9} \\ &= \frac{50}{9} \\ &= 5\frac{5}{9} \\ \therefore 2.\bar{3} + 3.\bar{2} &= 5\frac{5}{9} \end{aligned}$$

ပုံစွဲကို ၅။ $2.\bar{1} \times 3.\bar{2}$ ကိုရှင်းပါ။

$$n = 2.\bar{1} \text{ ဖုန်းဖော်ပါ။}$$

ထို့အပါ $n = 2.1111\dots$ ဖြစ်သည်။

$$10n = 21.1111\dots = 21.\bar{1}$$

$$10n - n = 21.\bar{1} - 2.\bar{1}$$

$$9n = 19$$

$$n = \frac{19}{9}$$

$$m = 3.\bar{2} \text{ ဖုန်းဖော်ပါ။}$$

ထို့အပါ $m = 3.2222\dots$ ဖြစ်သည်။

$$10m = 32.2222\dots = 32.\bar{2}$$

$$10m - m = 32.\bar{2} - 3.\bar{2}$$

$$9m = 29$$

$$m = \frac{29}{9}$$

$$n \times m = \frac{19}{9} \times \frac{29}{9}$$

$$= \frac{551}{81}$$

$$= 6\frac{65}{81}$$

$$\therefore 2.\bar{1} \times 3.\bar{2} = 6\frac{65}{81}$$

လှုပျော်ခန်း ၃.၁၁

၁။ အောက်ပါပြန်ထပ်ဒသမတိန်းများတို့ အပိုင်းကိန်းများအဖြစ် ဖော်ပြတဲ့။

(က) $0.\bar{3}$ (ခ) $3.\bar{4}$ (ဂ) $11.\bar{1}$ (ဃ) $5.\bar{1}\bar{2}$ (င) $3.\overline{426}$ (ဃ) $4.\overline{26}$ (ဆ) $4.3\overline{12}$ (ဇ) $0.7\overline{125}$ ၂။ $1.\bar{9} + 3.\bar{1}\bar{2}$ တို့ရှင်းပါ။၃။ $4.\bar{1}\bar{7} - 3.\bar{9}$ တို့ရှင်းပါ။၄။ $1.\bar{2} \times 2.\bar{3}$ တို့ရှင်းပါ။၅။ $4.\bar{8} \div 2.\bar{4}$ တို့ရှင်းပါ။

အခန်း ၄ အချိုးအချိုးတူနှင့်ရာခိုင်နှင့်

ယခုသင်ခန်းစာတွင် အချိုး အချိုးတူနှင့် ရာခိုင်နှင့်များအကြောင်းကို လေ့လာကြရမည်။ အချိုးတူကို ဖြေပုံနှင့် အခြားပုံစံငယ်များကို တွက်ချက်ဖော်ပြခဲ့သားရာတွင် အသုံးပြုခိုင်ကြောင်း လေ့လာကြရမည်။ ဤသင်ခန်းစာကို သင်ယူပြီးပါက အချိုးနှင့် ရာခိုင်နှင့်များကိုသုံး၍ နေစဉ် ဘဝပြဿနာအချိုးကို ဖြေရှင်းတတ်မည်ဖြစ်သည်။

၄.၁ အချိုးနှင့်အချိုးတူ

အချိုးတ်ခုကိုဖော်ပြရာတွင် အရေအတွက်များ နှင့်ယူဉ်ခြင်းကို အရှင်းဆုံးပုံစံဖြင့်ဖော်ပြနိုင် ကြောင်းကို ဆင့်မတန်းတွင် လေ့လာခဲ့ပြီးဖြစ်သည်။ ယခုအချိုးနှင့်အချိုးတူများအကြောင်းကို ဆက်လက်လေ့လာကြရမည်။ အချိုးနှင့်ခုတူညီခြင်းကို အချိုးတူ ဟုခေါ်သည်။ အကယ်၍ $\frac{a}{b} = \frac{c}{d}$ ဖြစ်လျှင် $a : b :: c : d$ ဟုရေးနိုင်ပြီး a, b, c, d တို့ကို အချိုးတူကျေသည် ဟုဆိုသည်။

ဥပမာ ၁။ အတန်းတွင်းရှုံးကျောင်းသားအရေအတွက်သည် 45 ယောက်မှ 55 ယောက်သို့တိုးလာပါက လက်ရှိရှုံးကျောင်းသားအရေအတွက်နှင့် မူလကျောင်းသား အရေအတွက်အချိုးသည် $55 : 45$ ဖြစ်သည်။

$$\text{လက်ရှိကျောင်းသားအရေအတွက်} = \frac{55}{45} = \frac{11}{9}$$

ထို့ကြောင့် ကျောင်းသားအရေအတွက်သည် $11 : 9$ အချိုးအတိုင်း ထိုးလာသည်။

ဥပမာ ၂။ ကျောင်းသားအရေအတွက် $11 : 9$ အချိုးအတိုင်းထိုးလာသော ကျောင်းတစ်ကျောင်းတွင် မူလရှိသောကျောင်းသားအရေအတွက်သည် 45 ယောက်ဖြစ်လျှင် ထို့ပြီးနောက်ရှိလာသော ကျောင်းသားအရေအတွက်သည် $45 \times \frac{11}{9} = 55$ ယောက် ဖြစ်သည်။

ဥပမာ ၃။ ရွာနယ်တိုက်တစ်ခုသည် နောက်သတ်းစာ 1040 စောင်ရှုက်နှင့်ရာမှ 650 စောင်သို့ သျော့ချုပြီးနောက်ရှိလာသောစောင်ရေးနှင့် မူလစောင်ရေးအချိုးသည် $650 : 1040$ ဖြစ်သည်။

$$\text{သျော့ချုပြီးနောက်ရှိလာသောစောင်ရေး} = \frac{650}{1040} = \frac{5}{8}$$

ထို့ကြောင့် သတ်းစာစောင်ရေးသည် $5 : 8$ အချိုးအတိုင်း သျော့ကျေသည်။

ဥပမာ ၄။ သတ်းစာစောင်ရေ 5 : 8 အခါးအတိုင်း လျှော့ချလိုက်သော ရွာနယ်တိုက်တစ်ခု တွင် လျှော့ချပြီးနောက်ရှိလာသော စောင်ရေသည် 650 ဖြစ်သော် မူလရှိက်ရသော စောင်ရေသည် $650 \times \frac{8}{5} = 1040$ စောင်ဖြစ်သည်။

ပုံစံတွက် ၁။ ပျော်နှုန်းများကို 10 : 9 အတိုင်းမြှင့်တင်လိုက်ပါက ငွေ 180 ကျပ်တန် ပစ္စည်းတစ်ခု ၏ပျော်နှုန်းသည် မည်မျှဖြစ်လာမည်နည်း။

$$\text{ပျော်နှုန်းအသစ်} = 180 \times \frac{10}{9} = 200 \text{ ကျပ်}$$

ပုံစံတွက် ၂။ ပျော်နှုန်းများကို 3 : 5 အတိုင်း လျှော့ချလိုက်ပါက ငွေ 400 ကျပ်တန် ပစ္စည်းတစ်ခု၏ ပျော်နှုန်းသည် မည်မျှဖြစ်လာမည်နည်း။

$$\text{ပျော်နှုန်းအသစ်} = 400 \times \frac{3}{5} = 240 \text{ ကျပ်}$$

လေ့ကျင့်ခန်း ၄.၁

၁။ အောက်ပါတို့ကိုအရှင်းဆုံးပုံစံဖြင့် ဖော်ပြပါ။

(က) $0.280 : 0.182$ (ခ) $600 \text{ m} : 1 \text{ km}$ (ဂ) $2 \text{ kg} : 800 \text{ g}$

၂။ 140 ကို အခါး (က) 8 : 7 (ခ) 7 : 5 အတိုင်းတိုးမြှင့်ပါ။

၃။ 153 ကို အခါး (က) 4 : 9 (ခ) 15 : 17 အတိုင်း လျှော့ချပါ။

၄။ အောက်ပါပေးထားသော ပမာဏနှင့် အခါးများအတိုင်းတွက်ယူခြင်းဖြင့် တိုးမြှင့်ထားသော ပမာဏ သို့မဟုတ် လျှော့ချထားသောပမာဏတို့ကို ရှာပါ။

(က) $40 \text{ kg}, 5 : 8$ (ခ) $56 \text{ m}, 8 : 7$ (ဂ) $2.5 \text{ cm}^2, 8 : 5$

၅။ 35 ကို 49 ဖြစ်လာစေရန်မည်သည့်အခါးဖြင့် တိုးမြှင့်ရမည်နည်း။

၆။ 144 kg ကို 108 kg ဖြစ်စေရန် မည်သည့်အခါးဖြင့် လျှော့ချရမည်နည်း။

၇။ အလျား 5.5 cm အနဲ့ 9 cm ရှိသော ဓာတ်ပုံတစ်ခုကို 7 : 5 အခါးဖြင့် အကျယ်ချဲ့မည်။ အကျယ်ချဲ့ထားသော ဓာတ်ပုံ၏ အလျားနှင့် အနဲ့ အတိုင်းအတာများကိုရှာပါ။

၈။ အလျား 210 m အနဲ့ 120 m ရှိသော ကစားကွင်းပုံကို 1 cm : 30 m အခါးဖြင့် ချုံ၍ စာချက် ပေါ်တွင်ဆွဲသော စာချက်ပေါ်ရှိကစားကွင်း၏အလျားနှင့် အနဲ့ အတိုင်းအတာတို့ကို ရှာပါ။

၄.၂ တိက်ရိုက်အရှုံးတွေ

၈၁။ အေပါဒ်တစ်အုပ်၏ အရေအတွက်အလိုက်တန်ဖိုးများကိုအောက်ပါအတိုင်းဖော်ပြထားသည်။

တာအပ်အရေအတွက်	တန်ဖိုး (ကျပ်ပေါင်း)
1	30
2	60
3	90
4	120
10	300

ပေးထားသော စာအုပ်အရေအတွက်တစ်ခုအတွက် ငါးနှင့်သက်ဆိုင်သော တန်ဖိုးတစ်ခုရှိပြီး ထိုတန်ဖိုးမှာလည်းတစ်ခုတည်းသာဖြစ်သည်။ ထိုအတွက်ပေးထားသောတန်ဖိုးတစ်ခုအတွက်လည်း ငါးနှင့်သက်ဆိုင်သော စာအုပ်အရေအတွက်တစ်ခုရှိပြီး ထိုအရေအတွက်မှာ တစ်ခုတည်းသာ ဖြစ်သည်။

အထက်ပါယေားတွင် ပထမဖော်ပြချက်သည် စာအုပ်တစ်အုပ်လျှင် 30 ကျပ်နှင့် ပြစ်သည်ဟု ဆိုလိုသည်။ ထို့နှင့် အခြားသော ဖော်ပြချက်ဖြင့်လည်း အောက်ပါအတိုင်း တွက်ယူနိုင်သည်။

$$\text{ବ୍ୟବହାର } \frac{60}{2} \text{ ଯେତେବୁନ୍ଦୀରେ } \frac{90}{3} \text{ ଯେତେବୁନ୍ଦୀରେ } \frac{120}{4} \text{ ଯେତେବୁନ୍ଦୀରେ } \frac{300}{10} \text{ ଫ୍ରେଜିଲ୍‌ରେ }$$

အရေအတွက်နှင့်တန်ဖိုးအလိုက်ဖော်ပြထားချက်တွင် စာအုပ်အရေအတွက်များလာလေလေ တန်ဖိုးများလာလေလေဖြစ်ပြီး စာအုပ်အရေအတွက်လျော့ကျလေလေ တန်ဖိုးလည်း လျော့ကျ လေလေ ဖြစ်သည်။ အရေအတွက်နှင့်တန်ဖိုးတို့သည် တုညီသောအခါးဖြင့် တိုးနေသည် သို့မဟုတ် လျော့နေသည်ကို တွေ့ရသည်။ ဤသည်ကို တန်ဖိုးသည် အရေအတွက်နှင့် တိုက်ပိုက်အခါးတူကျ သည် ဖူဆိုသည်။

ဆက်လက်၍ ခုကိန်းတွက်နည်းဖြင့် တိုက်ရှိက်အခါးတူရှာခြင်းနှင့် အခါးတွက်နည်းဖြင့်
တိုက်ရှိက်အခါးတူရှာခြင်းတို့ကို လေ့လာကျမည်။

၄.၂.၁ ဂဏီနှုန်းတွက်နည်း:

ဂဏီနှုန်းတွက်နည်းတွင် စာအုပ် 1 အုပ်၏ တန်ဖိုး 1 ဂဏီလိုမ်တာသွားရန် ကြောချိန် စသည်ဖြင့် နှုန်းများကို ရွှေ့ပြီးစွာရွှေ့သည်။

ဥပမာ ၁။ ပိတ်စ 3 ကိုက်၏ တန်ဖိုးသည် 4500 ကျပ်ဖြစ်သွင် ပိတ်စ 5 ကိုက်၏ တန်ဖိုးကို ရှာမည်ဆိုပါစူး။

ပိတ်စအလျား : တန်ဖိုး

$$\begin{array}{rcl} \div 3 & 3 & : 4500 \\ & 1 & : 1500 \\ \times 5 & 5 & : 7500 \end{array}$$

ထို့ကြောင့် ပိတ်စ 5 ကိုက်၏ တန်ဖိုးသည် 7500 ကျပ် ဖြစ်သည်။

ပုံစံတွက် ၁။ ကားဖြင့် 200 km သွားရန် 2 နာရီ 30 မီနဲ့ ကြောသွင် 140 km ခန့်ကို သွားရန် အချိန်မည်များကြောမည်နည်း။

ခရီးအကွာအဝေး : ကြောချိန်

$$\begin{array}{rcl} 200 & : & 2 \text{ နာရီ } 30 \text{ မီနဲ့} \\ 200 & : & 150 \text{ မီနဲ့} \\ \div 200 & 1 & : \frac{150}{200} = \frac{3}{4} \text{ မီနဲ့} \\ \times 140 & 140 & : \frac{3}{4} \times 140 = 105 \text{ မီနဲ့} \end{array}$$

∴ 140 km သွားရန် ကြောချိန် = 105 မီနဲ့ = 1 နာရီ 45 မီနဲ့

၄.၂.၂ အချိုးဖြင့်တွက်နည်း:

စာအုပ်အရေအတွက် တန်ဖိုး (ကျပ်ပေါင်း)

$$\begin{array}{ccc} 3 & \rightarrow & 90 \\ 4 & \rightarrow & ? \end{array}$$

စာအုပ်အရေအတွက်များအချိုးမှာ $\frac{4}{3}$ ဖြစ်၍ သက်ဆိုင်ရာစာအုပ်တန်ဖိုးများအချိုးမှာလည်း $\frac{4}{3}$ ဖြစ်ရမည်။ ထို့ကြောင့်စာအုပ် 4 အုပ်တန်ဖိုးသည် $90 \times \frac{4}{3} = 120$ ကျပ်ဖြစ်သည်။

သတ္တမတန်း

၁၂

တောင်းသုံးစာအုပ်

ුපහා ටා පිත්ත 3 කිල් තෝරුවෙනු සඳහා 4500 කුරුපෙළුවූ පිත්ත 5 කිල්ලීතක්සියි: ගැඹුමල් හේපිටියි.

ပိတ်စ ပမာဏ		ပိတ်စတန်ဖိုး
3 ကိုယ်	→	4500 အူပိုင်
5 ကိုယ်	→	?

ဂိတ်စ 5ကိုက် နှင့် ပိတ်စ 3 ကိုက်တို့၏ အချို့မှာ $\frac{5}{3}$ ပြစ်သဖြင့် ပိတ်စ 5 ကိုက်တန်ဖိုးနှင့် ပိတ်စ 3 ကိုက်တန်ဖိုးတို့၏ အချို့မှာလည်း $\frac{5}{3}$ ပင်ပြစ်ရမည်။ သိပြို၍ ပိတ်စ 5 ကိုက်တန်ဖိုးကို ရာထိယွင် ပိတ်စ 3 ကိုက်တန်ဖိုး ကို $\frac{5}{3}$ ဖြင့်မော်ရသည်။

$$\therefore \text{ବିତ୍ତ } 5 \text{ କିଲୋଟି ତାଙ୍କରେ = } \frac{5}{3} \times 4500 = 7500 \text{ ଟଙ୍କା}$$

ပုံစွဲကို ၁။ ထိုင်းဘတ်ငွေ 50 ကို မြန်မာငွေ 2000 ကျပ်ဖြင့် လဲလှယ်နိုင်၏၊ ထိုင်းဘတ်ငွေ 80 သည် မြန်မာငွေမည်မျှနှင့် တန်ဖိုးတည်းသနည်း။

$$\begin{array}{l}
 \text{ထိုင်းဘတ်ငွေ} \quad \text{မြန်မာငွေ} \\
 50 \text{ ဘတ်} \rightarrow 2000 \text{ ကျပ်} \\
 80 \text{ ဘတ်} \rightarrow ? \\
 \\
 = \frac{80}{50} \times 2000 = 3200 \text{ ကျပ်}
 \end{array}$$

∴ ත්‍රිංගලයේ 80 කුදාන්තුවේ මුළුමායෝ = 3200 තුරු

လွှာကျင့်စန်း ၄၂

- I. လက်တိုင်ပါဝါ 3 ထည့်ကို 650 ကျပ်ပေးရ၏၊ 1 ဒီဇင်ဘာနှင့်ပါဝါ။
 - II. ဆပ်ပြာတုံး 8 တုံးကို 4000 ကျပ်ပေးရ၏၊ ဆပ်ပြာ 12 တုံးကို မည်မျှပေးရမည်နည်း။
 - III. မီးလုံး 15 လုံးကို 6000 ကျပ်ဖော်နှင့် ရောင်းသော် မီးလုံး 100 ရောင်းဖော်မှာ မည်မျှဖြစ်သနည်း။
 - IV. 15 km တွာဝေးသော ခရီးတစ်ခုအတွက် ကားလှားခမှာ မြန်မာငွေ 6000 ကျပ်ပေးရ၏၊ 1km အတွက် ကားလှားခမည်မျှဖြစ်သနည်း။ 60 km အတွက် ကားလှားခမည်မျှဖြစ်သနည်း။
 - V. အိမ်ခန်းတစ်ခု၏ 3 လ ရှားရမ်းခငွေမှာ 75000 ကျပ် ဖြစ်၏၊ တစ်လအိမ်ခန်းလားခဲ့ခြင်းမှာ မည်မျှဖြစ်သနည်း။ တစ်နှစ်အတွက် အိမ်ခန်းလားခဲ့ခြင်းမှာ မည်မျှဖြစ်မည်နည်း။

ကျောင်းသုံးစာအုပ်

သချို့-၁

သတ္တမတန်း

- ၆။ အလုပ်သမားတစ်ယောက်သည် တစ်နှေ့လျှင် 8 နာရီအလုပ်လုပ်ခ 4800 ကျပ် ရရှိ၏။ ငါးနှစ်းထားအတိုင်း 42 နာရီအလုပ်လုပ်ရသော သီတင်းပတ်တစ်ခုအတွက် လုပ်အားခင့် မည်မျှ ရရှိမည်နည်း။
- ၇။ ကားတစ်စီးသည် 300 mile ကိုသွားရန် စာတ်ဆီ 48 ဂါလန်လို့၏။ စာတ်ဆီ 30 ဂါလန်ဖြင့် ခရီးမည်မျှသွားနိုင်မည်နည်း။
- ၈။ ကားတစ်စီးသည် 456 km ခရီးအတွက် 40 လီတာကုန်၏။ 60 လီတာ ဆန့်သော တိုင်ကိုတွင် စာတ်ဆီအပြည့်ပါလျှင် ခရီးမည်မျှသွားနိုင်မည်နည်း။
- ၉။ စာရွက် 350ကီ ထပ်၍ထားလျှင် 2.1 cm ထူး၏။ စာရွက် 500 ကိုထပ်ထားလျှင် မည်မျှထူ မည်နည်း။
- ၁၀။ 20 m မြင့်သော တိုက်တစ်လုံး၏ အရိပ်သည် 9 m ရှုည်၏။ ထိုအချိန်တွင် 15 m မြင့်သော သစ်ပင်တစ်ပင်၏ အရိပ်သည် မည်မျှရှုည်မည်နည်း။
- ၁၁။ စာအုပ် 72 ရှုပ်သည် 9 kg လေး၏။ စာအုပ်မည်မျှသည် 6 kg လေးမည်နည်း။ စာအုပ် 80 ရှုပ်သည် မည်မျှလေးမည်နည်း။
- ၁၂။ ကားတစ်စီးသည် 1 စတွန်းလျှင် 20 m ခရီးသွား၏။ ငါးသည် 1 နာရီတွင် ခရီးမည်မျှ သွားသနည်း။ (m, km တို့ဖြင့် ဖော်ပြပါ။)
- ၁၃။ ကလေးတစ်ယောက်သည် 120 m ခရီးကို လမ်းလျှောက်ရာတွင် ခြေလှမ်း 150 လုမ်းရသည်။ ခြေလှမ်း 250 လုမ်းလျှင် သူသည် ခရီးမည်မျှရောက်မည်နည်း။ 100 m ခရီးကို သွားရန် သူသည် ခြေလှမ်းမည်မျှ လမ်းရမည်နည်း။
- ၁၄။ အမေရိကန်ဒေါ 6.3 ဒေါ်လာကို အင်းလိပ်ဒေါ 5 ပေါင်ဖြင့် လလှယ်နိုင်၏။ 252 ဒေါ်လာသည် ပေါင်မည်မျှနှင့် တန်ဖိုးတူညီသနည်း။ ပေါင် 300 သည် ဒေါ်လာမည်မျှနှင့် တန်ဖိုးတူညီသနည်း။

၄.၃ မြေပုံနှင့်အမြားပုံစံများကိုအချို့ဖြင့်ဖော်ပြတွက်ချက်ခြင်း

မြေပုံများရေးဆွဲရာတွင်လည်းကောင်း၊ စီမံ ကားနှင့် လေယာဉ်ပုံစံသည်တို့၏ပုံစံယေားရေးဆွဲရာတွင်လည်းကောင်း တိုက်ရိုက်အချိုးတူနည်းကို အသုံးပြုနိုင်သည်။ မြေပုံပေါ်ရှိအကွာအဝေးများနှင့် မြေပြင်ပေါ်ရှိသက်ဆိုင်ရာ ပကတိအကွာအဝေးတို့၏အချိုးသည် အမြတ်ညီကြသည်။ ထိုအတူ စီမံ ကား၊ လေယာဉ်ပုံတို့၏ ပုံစံအတိုင်းအတာများသည် ပကတိ စီမံ ကား၊ လေယာဉ်ပုံတို့၏ ပုံစံအတိုင်းအတာများနှင့် တိုက်ရိုက်အချိုးတူသည်။


သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

မြေပုံ သို့မဟုတ် ပုံစံတို့၏စကေး (scale) တို့ အမှတ်အသားပြထားသောမျဉ်းများဖြင့်ပဲ ၄.၁ တွင် ပြထားသည့်အတိုင်း ဖော်ပြလေ့ရှိသည်။

$$1 \text{ cm} = 1 \text{ km} \text{ စကေး}$$



၄ ၄.၁

ဤ ပဲ ၄.၁ တွင် ၁ cm သည် ၁ km တို့ ဖော်ပြထားသည်။ ပုံတစ်ခု၏စကေးတို့ ပကတီ အချိုးပြစ်သော $\frac{\text{ပုံပေါ်ရှိအတွေ့အဝေး}}{\text{ပကတီအကွာအဝေး}}$ ဖြင့်လည်းဖော်ပြလေ့ရှိသည်။

ဤအချိုးတို့ တို့ယော်စားပြုအပိုင်းကိန်းဟုခေါ်သည်။ ပဲ ၄.၁ တွင်ဖော်ပြထားသော စကေး အတွက် တို့ယော်စားပြုအပိုင်းကိန်း = $\frac{1 \text{ cm}}{1 \text{ km}} = \frac{1 \text{ cm}}{1000 \text{ m}} = \frac{1 \text{ cm}}{1000 \times 100 \text{ cm}} = \frac{1}{100000}$ ဖြစ်သည်။
ယင်းအပိုင်းကိန်း = $\frac{1}{100000}$ တို့ 1: 100000 အချိုးဖြင့်လည်းဖော်ပြလေ့ရှိသည်။

ပုံစံတွက် ၁။ တို့ယော်စားပြုအပိုင်းကိန်း 1 : 10000 ရှိသောမြေပုံတစ်ခုအတွက်

(က) မြေပြင်ပေါ်ရှိ 1 km သည် မြေပုံပေါ်တွင် မည်မျှတွေ့အဝေးသနည်း။

(ခ) မြေပုံပေါ်ရှိ 12.5 cm သည် မြေပြင်ပေါ်ရှိ မည်သည့်အတွေ့အဝေးတို့ ဖော်ပြသနည်း။

$$\begin{aligned} \text{(က) မြေပုံပေါ်ရှိအတွေ့အဝေး:} &= \text{မြေပြင်ပေါ်ရှိပကတီအတွေ့အဝေး} \times \frac{1}{10000} \\ &= 1 \text{ km} \times \frac{1}{10000} \\ &= 1000 \text{ m} \times \frac{1}{10000} \\ &= 1000 \times 100 \text{ cm} \times \frac{1}{10000} = 10 \text{ cm} \end{aligned}$$

$$\text{(ခ) မြေပြင်ပေါ်ရှိပကတီအတွေ့အဝေး:} = 10000 \times \text{မြေပုံပေါ်ရှိအတွေ့အဝေး}$$

$$= 10000 \times 12.5 \text{ cm}$$

$$= 125000 \text{ cm}$$

$$= 1250 \text{ m} = \frac{1250}{1000} \text{ km} = 1.25 \text{ km}$$

လောက်ပိုင်ခန်း ၄၃

၄.၄ ပြောင်းပြန်အချိုးတူ

လေယာဉ်ပုံဖြင့် အတ္ထလွှာတိသမ္မဒရာကိုကျော်ဖြတ်ရာတွင် အမြန်နှင့်အသီးသီးအတွက် ကြာသောအချိန်များကို အောက်ပါအတိုင်းဖော်ပြထားသည်။

တစ်နာရီသွားသောအမြန်နှင့် (km)	480	600	800	960	1200
သွားရန်ကြာသောအချိန်(နာရီ)	10	8	6	5	4

အထက်ပါယေားတွင် တစ်နာရီတွင် သွားသော km နှင့် ကျော်ဖြတ်ရန် ကြာသောနာရီတို့၏ ဆက်သွယ်ချက်ကို ယေားဖြင့် ပြထားသည်။

$$\frac{\text{ပထမတိုင်နှင့်တတိယတိုင်ရှိ}{\text{အမြန်နှင့်များအချိုး}} = \frac{\text{ပထမတိုင်ရှိ အမြန်နှင့်}}{\text{တတိယတိုင်ရှိ အမြန်နှင့်}} = \frac{480}{800} = \frac{3}{5}$$

$$\frac{\text{ပထမတိုင်နှင့်တတိယတိုင်ရှိ}}{\text{ကြာချိန်နာရီများအချိုး}} = \frac{\text{ပထမတိုင်ရှိ ကြာချိန်}}{\text{တတိယတိုင်ရှိ ကြာချိန်}} = \frac{10}{6} = \frac{5}{3}$$

ကြာသောနာရီတို့၏ အချိုး $\frac{5}{3}$ သည် အမြန်နှင့်အချိုးဖြစ်သော $\frac{3}{5}$ ၏ပြောင်းပြန်အချိုး ပင် ဖြစ်သည်။ အမြန်နှင့်တို့ နှစ်ဆွဲငြင်တင်လိုက်ပါက ကြာသောအချိန်မှာ တစ်ဝက်ဖြစ်သွားမည်။ အမြန်နှင့်ကို တစ်ဝက်သို့လျှော့ချပါက ကြာသောအချိန်မှာ နှစ်ဆွဲဖြစ်သွားမည်။ အမြန်နှင့်များ လေလေ ကျော်ဖြတ်ရန်ကြာချိန်နည်းလေလေဖြစ်သည်ကို တွေ့ရသည်။ အမြန်နှင့်သည် ကြာသောအချိန်နှင့် ပြောင်းပြန်အချိုးတူကျသည်။

မှတ်ချက်။ ။ အထက်ပါယေားတွင် တိုင်တစ်ခုစီရှိ တစ်နာရီသွားသော km နှင့်ကြာသော နာရီတို့၏ မြောက်လမ်းသည် မည်သည့်တိုင်အတွက်မဆို အတူတူပင်ဖြစ်သည်။ တစ်နည်းဆိုသော တိုင်တစ်ခုစီရှိ အမြန်နှင့်ကြာချိန်တို့ မြောက်လမ်းသည် ကိန်းသေတစ်ခုဖြစ်သည်။ ငါးမြောက်လမ်းများသည် အတ္ထလွှာတိသမ္မဒရာကိုကျော်ဖြတ်ရသော ငါးအတွက် အဝေး 4800 km ကိုပေးသည်။

$$\begin{aligned} \text{ထို့ကြောင့် လေယာဉ်သွားသောခနီးအကွာအဝေး} &= 480 \times 10 = 600 \times 8 \\ &= 800 \times 6 = 960 \times 5 \\ &= 1200 \times 4 = 4800 \text{ km ဖြစ်သည်။} \end{aligned}$$

၄.၄.၁ မြှောက်လဒ်တွက်နည်း:

ပုံစံတွက် ၁။ သကြားလုံးတစ်ထိုကဲလေး 15 ယောက်အား အညီအမျှ ဝေပေးပါက တစ်ယောက် လျှင် 12 လုံး ရှိရ၏။ အကယ်၍ ထိုသကြားလုံးတို့ကို ကလေး 20 ယောက်အား ဝေပေးပါက ကလေးတစ်ယောက်လျှင် သကြားလုံးမည်မျှ ရမည်နည်း။

$$\text{သကြားလုံးထိုပဲရှိ } \text{သကြားလုံးစုစုပေါင်း = } 15 \times 12 = 180 \text{ လုံး}$$

$$\therefore \text{ကလေး 20 ယောက် အား ဝေပေးလျှင် } = \frac{180}{20} = 9 \text{ လုံး}$$

ကလေးတစ်ယောက်ရှိရရှိမည်သကြားလုံး

၄.၄.၂ အချိုးဖြင့်တွက်နည်း:

ဥပမာ ၁။ မြို့ A မှ မြို့ B သို့တားပြင် 1 နာရီလျှင် 75 km နှင့် မောင်းပါက 16 နာရီကြာ မောင်းရှု၏။ ထိုခုံးကို 12 နာရီဖြင့်သွားနိုင်ရန် မောင်းရမည့်ပျမ်းမျှအမြန်နှင့် ထို ရှာမည် ဆိတ်ပါစို့။

ကြာသောအချို့ (နာရီ)	တစ်နာရီသွားသောအမြန်နှင့် (km)
---------------------	-------------------------------

16	→	75
12	→	?

ကြာသောအချို့များအချိုး = $\frac{12}{16}$ ဖြစ်သည်။ အမြန်နှင့် ကြာသောအချို့ထို ပြောင်းပြန် အချိုးတွကြောင်း သိရှိထားသပြင့် လိုအပ်သောအမြန်နှင့် ကိုရရန် $\frac{16}{12}$ ဖြင့် 75 ကို မြှောက်ပေးရမည် ဖြစ်သည်။ ထိုအပါ အမြန်နှင့် = $\frac{16}{12} \times 75 = \frac{4}{3} \times 75 = 100 \text{ km}$ ကိုရသည်။ ထိုကြောင့် ပျမ်းမျှ အမြန်နှင့်မှာ 1 နာရီလျှင် 100 km ဖြစ်သည်။

ပုံစံတွက် ၁။ လူ 25 ယောက်တို့ 32 ရက်လုပ်ရသော အလုပ်တစ်ခုကို လူ 20 တို့လုပ်လျှင် ရက်ပေါင်း ပည်မျှကြာမည်နည်း။

လူညီးရေ	အလုပ်လုပ်ရသောရက်
25 ယောက်	→ 32 ရက်
20 ယောက်	?
	$= \frac{25}{20} \times 32 = 40 \text{ ရက်}$

$$\therefore \text{လူ 20 အလုပ်လုပ်ရသော ရက်ပေါင်း} = 40 \text{ ရက်}$$

မှတ်ရှုက်။ ၁၄.၄.၁ တွင် ဖော်ပြထားသော မြောက်လဒ်တွက်နည်းဖြင့်တွက်သော ပုဇွဲကို အချိုးဖြင့် တွက်နည်းနှင့်လည်း တွက်နိုင်သည်။

လေကျင့်စန်း ၄.၄

- ၁။ ကားတစ်စီးသည် ခရီးတစ်ခုကို 1 နာရီလျှင် 50 km နှင့် 12 နာရီကြာ မောင်းရ၏။ ထိုခရီးကို 10 နာရီဖြင့် အရောက်သွားရန် လိုအပ်သောအမြန်နှင့်ကို ရှာပါ။
- ၂။ ကလေးတစ်ယောက်၏ခြေလှမ်းသည် 60 cm ကျယ်ရှုသူ့အဖော် ခြေလှမ်းသည် 72 cm ကျယ်၏။ ခရီးတစ်ခုကို ကလေးသည် ခြေလှမ်း 840 ဖြင့်သွား၏။ ထိုခရီးကို သု၏ အဖော် ခြေလှမ်းမည်မျှဖြင့် သွားမည်နည်း။
- ၃။ မူရင်းစာအုပ်တစ်အုပ်တွင် စာမျက်နှာ 240 ပါရီပြီး ပုံမှန်အားဖြင့် တစ်မျက်နှာတွင် စာလုံး 300 ပါရီ၏။ ထိုစာအုပ်ကို စာလုံးအသေးဖြင့် ပြန်ရှုပုံနှင့်သောအခါ တစ်မျက်နှာတွင် စာလုံး 360 ပါဝင်၏။ စာအုပ်အသစ်တွင် စာမျက်နှာ မည်မျှပါရှိသနည်း။
- ၄။ ကန်ထရိုက်တာတစ်ယောက်သည် အလုပ်တစ်ခုကို လု 280 နှင့် 9 လကြာ လုပ်ရမည်ဟု ခန့်မှန်းထား၏။ ထိုအလုပ်ကို 7လ နှင့် အပြီးလုပ်နိုင်ရန် နောက်ထပ် လုမည်မျှ ခေါ်ယူရမည်နည်း။
- ၅။ တစ်နာရီလျှင် 9600 km နှင့်ဖြင့်သွားနေသော အာကာသယာဉ်တစ်စီးသည် လတော်သီးရောက်ရှိရန် နာရီ 40 ကြာယုံသန်းရ၏။ အကယ်၍ ထိုယာဉ်သည် တစ်နာရီလျှင် 40000 km နှင့်ဖြင့်ယံသန်းခဲ့လျှင် လတော်သီးရောက်ရှိရန် အချိန်မည်မျှ ကြာမည်နည်း။

တိုက်ရှိက်အရှိုးတူ	ပြောင်းပြန်အရှိုးတူ
<p>ပမာဏတစ်ခုတိုးလာသောအခါ အခြားပမာဏတစ်ခုသည် တူညီသောနှင့်အတိုင်း တိုးလာလျှင် သို့မဟုတ် ပမာဏတစ်ခုသည် လျော့သွားလျှင် သို့မဟုတ် ပမာဏတစ်ခု လျော့သွားသောအခါ အခြားပမာဏတစ်ခုတိုးလာလျှင် ထိုပမာဏနှစ်ခုသည် တိုက်ရှိက်အရှိုးတူ ပြစ်သည်။</p> <p>ဥပမာ၊ အလုပ်သမား 4 ယောက် ငှားရမ်းခဲသည် 20000 ကျပ်ဖြစ်သည်ဆိုပါစို့။</p>	<p>ပမာဏတစ်ခုတိုးလာသောအခါ အခြားပမာဏတစ်ခုသည် လျော့သွားလျှင် သို့မဟုတ် ပမာဏတစ်ခုတိုးလာလျှင် ထိုပမာဏနှစ်ခုသည် ပြောင်းပြန်အရှိုးတူ ပြစ်သည်။</p> <p>ဥပမာ၊ အလုပ်သမား 4 ယောက် အလုပ်တစ်ခုကို ရက် 20 နှင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည် ဆိုပါစို့။</p>
<p>အလုပ်သမားဦးရေ</p> <p>ငှားရမ်းခဲ</p>	<p>အလုပ်သမားဦးရေ</p> <p>အလုပ်လုပ်ရမည့်ရက်</p>
$\begin{array}{r} \times 2 \\ 4 \\ \hline \end{array}$ $\begin{array}{r} 20000 \\ \times 2 \\ \hline 40000 \end{array}$	$\begin{array}{r} \times 2 \\ 4 \\ \hline \end{array}$ $\begin{array}{r} 8 \\ \div 4 \\ \hline 1 \end{array}$ $\begin{array}{r} 20 \\ \times 4 \\ \hline 80 \end{array}$

၄.၅ ရာခိုင်နှင့်း

၄.၅.၁ ကိန်းရောပါရှိသည့်ရာခိုင်နှင့်းအော်ပြချက်များ

အပေါင်းကိန်းပြည့်များပါရှိသည့် ရာခိုင်နှင့်းအော်ပြချက်တိုကို ဆင့်တန်းတွင် လေလာခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ကိန်းရောပါရှိသည့် ရာခိုင်နှင့်းအော်ပြချက်တိုကို လေလာကြမည်။

ပုံစွဲက် ၁။ $\frac{5}{7}$ ကို ရာခိုင်နှင့်းဖြင့်ပြပါ။

$$\frac{5}{7} = \left(\frac{5}{7} \times 100 \right) \% = \frac{500}{7} \% = 71\frac{3}{7} \%$$

ပုံစွဲက် ၂။ 0.379 ကို ရာခိုင်နှင့်းဖြင့်ပြပါ။

$$0.379 = (0.379 \times 100) \% = 37.9 \% = 37\frac{9}{10} \%$$

ပုံစံတွက် ၃။ $6\frac{1}{4}\%$ ကို အပိုင်းကိန်းပြောင်းပြီး အငယ်ဆုံးကျဉ်းပိုင်းဖွဲ့ပြပါ။

$$6\frac{1}{4}\% = \frac{6\frac{1}{4}}{100} = \frac{\frac{25}{4}}{100} = \frac{25}{4} \times \frac{1}{100} = \frac{1}{16}$$

ပုံစံတွက် ၄။ $11\frac{1}{9}\%$ ကို အပိုင်းကိန်းပြောင်းပြီး အငယ်ဆုံးကျဉ်းပိုင်းဖွဲ့ပြပါ။

$$11\frac{1}{9}\% = \frac{11\frac{1}{9}}{100} = \frac{\frac{100}{9}}{100} = \frac{100}{9} \times \frac{1}{100} = \frac{1}{9}$$

၄.၅.၂ တစ်ရာရာခိုင်နှင့်ထက်ကြီးသည့်ရာခိုင်နှင့်များ

100% ထက်ကြီးသည့် ရာခိုင်နှင့်များကို ဆက်လက်လေလာကြပည်။

ပုံစံတွက် ၁။ $5\frac{1}{4}$ ကို ရာခိုင်နှင့်ဖြင့်ပြပါ။

$$5\frac{1}{4} = (\frac{21}{4} \times 100)\% = 525\%$$

ပုံစံတွက် ၂။ 125% ကို ကိန်းရောပုံစံအပိုင်းကိန်းဖြင့်ပြပါ။

$$125\% = \frac{125}{100} = \frac{5}{4} = 1\frac{1}{4}$$

၄.၅.၃ ရာခိုင်နှင့်ရာပုံစွဲများပြောင်းခြင်း

ရာခိုင်နှင့်ရာပုံစွဲများပြောင်းခြင်းနှင့်ပတ်သက်၍ ယခုသင်ခန်းစာတွင် အောက်ပါ အချက် သုံးချက်ကို အခြေခံ၍ ပုံစွဲအမျိုးအစား သုံးမျိုး ခွဲခြားလေလာကြပည်။

(က) ပေးရင်းကိန်းတစ်ခုကို အခြားကိန်းတစ်ခု၏ ရာခိုင်နှင့်အဖြစ်ဖော်ပြုခြင်း။

(ခ) ကိန်းတစ်ခု၏ ရာခိုင်နှင့်တစ်ရပ်ကိုရှာခြင်း။

(ဂ) ကိန်းတစ်ခု၏ ရာခိုင်နှင့်တစ်ရပ်ကို ပေးထားပြီး ထိုကိန်းကိုရှာခြင်း။

ပုံစံတွက် ၁။ 480 m သည် 4 km ၏ မည်သည့်ရာခိုင်နှင့်ဖြစ်သနည်း။

$$4 \text{ km} = 4000 \text{ m}$$

$$480 \text{ m သည် } 4 \text{ km ၏ } \frac{480}{4000} \text{ ဖြစ်သည်။}$$

$$\frac{480}{4000} = (\frac{480}{4000} \times 100)\% = 12\%$$

ထို့ကြောင့် 480 m သည် 4 km ၏ 12% ဖြစ်သည်။

ပုံစွဲ၏ J။ ငွေ 60 ကျပ်၏ $6\frac{2}{3}\%$ ကိုရှာပါ။

$$\begin{aligned} \text{ငွေ } 60 \text{ ကျပ်၏ } 6\frac{2}{3}\% &= 60 \times \frac{6\frac{2}{3}}{100} = 60 \times \frac{\frac{20}{3}}{100} \\ &= 60 \times \frac{20}{300} = 4 \text{ ကျပ်} \end{aligned}$$

ပုံစွဲ၏ R။ ကြက်မွေးမြှုပ်တစ်ဦးသည် သူတွင်ရှိသော ကြက်ကောင်ရေ၏ 12 % ကို ရောင်းလိုက်သည်။ ရောင်းလိုက်သည့် ကြက်အရေအတွက်သည် 168 ကောင်ဖြစ်သည် မူလက သူတွင်ရှိသည့် ကြက်ကောင်ရေကိုရှာပါ။

မူလကြက်ကောင်ရေ၏ 12 % သည် 168 ကောင်ဖြစ်၏။

$$\text{မူလကြက်ကောင်ရေ} \times \frac{12}{100} = 168$$

$$\text{မူလကြက်ကောင်ရေ} = \frac{100}{12} \times 168 = 1400 \text{ ကောင်}$$

လျော့ကျင့်ခန်း ၄.၅

၁။ အောက်ပါရာခိုင်နှုန်းတို့ကို အပိုင်းကိန်းပြောင်းပြီး အထောက်ဆုံးကျဉ်းပိုင်းဖွဲ့ပြတဲ့။

- (က) $5\frac{1}{2}\%$ (ခ) $32\frac{1}{2}\%$ (ဂ) $10\frac{5}{7}\%$ (ဃ) $9\frac{1}{5}\%$

၂။ အောက်ပါကိန်းရောတို့ကို ရာခိုင်နှုန်းဖွဲ့ပြတဲ့။

- (က) $4\frac{1}{4}$ (ခ) $2\frac{1}{5}$ (ဂ) $5\frac{3}{4}$ (ဃ) $6\frac{3}{5}$

၃။ အောက်ပါရာခိုင်နှုန်းတို့ကို ကိန်းရောအဖြစ်ပြောင်းပါ။

- (က) 225 % (ခ) 175 % (ဂ) 450 % (ဃ) 325 %

၄။ အောက်ပါတို့သည် 1m ၏ ပည်သည့်ရာခိုင်နှုန်းများဖြစ်သနည်း။

- (က) 1 cm (ခ) 50 cm (ဂ) 25 cm (ဃ) 100 cm

၅။ အောက်ပါတို့၏တန်ဖိုးများကိုရှာပါ။

- | | |
|-------------------------------|---------------------------------|
| (က) 50 ကျပ် ၏ 12 % | (ခ) 120 ကျပ် ၏ $2\frac{1}{2}\%$ |
| (ဂ) 12 km ၏ $66\frac{2}{3}\%$ | (ဃ) 800 g ၏ 20 % |

သတ္တမတန်း

သၢုံး-၁

ကျောင်းသုံးစာအုပ်

- ၆။ ကျောင်းတစ်ကျောင်းတွင် ကျောင်းသားရှိုးရေ 860 ယောက်ရှိရာမှ 5% တိုးလာလျှင် တိုးလာ သော်ုံးရေမည်မျှနည်း။
- ၇။ ကျောင်းသားတစ်ဦးသည် နံနက် 8 နာရီတွင် ကျောင်းသုံးချားရန် အိမ်မှတွင်၌လျန် 4 နာရီ တွင် ပြန်လာသော် အိမ်တွင်မရှိသည့်အခါန်သည် တစ်နောက် မည်သည့်ရာခိုင်နှုန်း ဖြစ်သနည်း။
- ၈။ ဝပါးပုံတစ်ပုံ၏ 33% သည် 10 kg လေးသော် ဝပါးပုံတစ်ပုံလုံး၏ အလေးချိန်ကိုရှာပါ။
- ၉။ မွေးမြှုပူရေးသမားတစ်ဦးသည် သုပိုင်သည့် ဆိတ်အားလုံး၏ 4% ပြစ်သည့် ဆိတ် 8 ကောင်ကို ရောင်းလိုက်သော် မူလက ဆိတ်ကောင်ရေ မည်မျှပိုင်ဆိုင်ခဲ့သနည်း။
- ၁၀။ လူတစ်ဦးသည် သူ၏ သားနှင့်သမီးအားမုန့်ဖိုး 36000 ကျပ်ပေးသည်။ သားသည် ထိုငွေ၏ 45% ကိုရပြီး ကျန်ငွေကို သမီးကရသည်။
(က) သားရသောငွေကိုရှာပါ။
(ခ) သမီးရသောငွေကို ရှာပါ။
(ဂ) သမီးသည် ငွေစုစုပေါင်း၏ မည်သည့်ရာခိုင်နှုန်းကို ရရှိမည်နည်း။

အခန်း ၅ အကွဲရာကိန်းတန်းများ

ဤသင်ခန်းစာတွင် အကွဲရာကိန်းတန်းများနှင့် ယင်းတို့တွင်ပါရှိသော မျိုးတူကိန်းလုံးများ၊ မျိုးမတူကိန်းလုံးများ၊ အကြောင်းကိုဆွေးနွေးမည်။ ထိုပြင် အကွဲရာကိန်းတန်းများကိုအမျိုးအစားခွဲခြား၍ အကွဲရာကိန်းတန်းများပေါင်းခြင်း၊ နှစ်ခြင်း၊ မျိုးတူကိန်းလုံးများစုစဉ်၍ အကွဲရာကိန်းတန်းများရှင်းခြင်း၊ အကွဲရာကိန်းတန်းများကိုအခြားခြားခြင်း၊ အကွဲရာကိန်းတန်းများတစ်ခုတစ်ခုတို့များခြင်း၊ စားခြင်းနှင့် အကွဲရာကိန်းတန်းတစ်ခုတစ်ခုတို့များခြင်း၊ အကွဲရာကိန်းတန်းများမြှောက်ခြင်း၊ စားခြင်းနှင့် အကွဲရာကိန်းတန်းတစ်ခုတစ်ခုတို့ကို လေ့လာကြရမည်။

ဤသင်ခန်းစာကိုသင်ယူပြီးပါက အကွဲရာကိန်းတန်းများဆိုင်ရာလုပ်ထုံးများကိုသိရှိပြီး အကွဲရာကိန်းတန်းများကို အလွယ်တကူဖြေရှင်းတတ်မည်။

၅.၁ အကွဲရာကိန်းတန်းများအမျိုးအစားခွဲခြားခြင်း

အကွဲရာကိန်းတန်းများကို အမျိုးအစားခွဲခြားရန် ကိန်းလုံး (term) တစ်ခု၊ နှစ်ခုနှင့် သုံးခုတို့ပါရှိသော ကိန်းတန်းများကို စတင်လေ့လာကြရမည်။

ကိန်းလုံးတစ်ခုသာ ပါရှိသောကိန်းတန်းကို မိန့်မိမိယယ် (monomial) ဟုခေါ်သည်။

မိန့်မိမိယယ်များ	2y	xy	3p	4
------------------	----	----	----	---

ကိန်းလုံးနှစ်ခု ပါဝင်သောကိန်းတန်းကို ဘိုင်နိုမိယယ် (binomial) ဟုခေါ်သည်။

ဘိုင်နိုမိယယ်များ	3x – 2y	2v + 2w	3a + 5b
-------------------	---------	---------	---------

ကိန်းလုံးသုံးခု ပါဝင်သောကိန်းတန်းကို တြဲ့ပိုင်နိုမိယယ် (trinomial) ဟုခေါ်သည်။

တြဲ့ပိုင်နိုမိယယ်များ	3a + 4bc – d	3x – 4y + 3z	5p – q + r
ပိုင်နိုမိယယ်	7x ²	2x + 6y	5x – 2y + 4z

၅.၁.၁ မြှောက်ဖော်ကိန်း (Coefficient)

အကွဲရာကိန်းတန်းများတွင်ပါရှိသည့် ကိန်းလုံးတို့၏ မြှောက်ဖော်ကိန်းများကို ဘွဲ့နှင့်တို့စွာ လေ့လာကြရမည်။

ဥပမာ ၁။ $x - p \frac{3}{4}ab$ တို့၏ မြောက်ဖော်ကိန်းများကို လေ့လာကြပါစို့။

ကိန်းတန်း: x တွင် ၁ သည် x ၏ မြောက်ဖော်ကိန်းဖြစ်သည်။

ကိန်းတန်း: $-p$ တွင် -1 သည် p ၏ မြောက်ဖော်ကိန်းဖြစ်သည်။

ကိန်းတန်း: $\frac{3}{4}ab$ တွင် $\frac{3}{4}$ သည် ab ၏ မြောက်ဖော်ကိန်းဖြစ်သည်။

ယင်းတွင် $ab = a \times b$ ဖြစ်ပြီး a နှင့် b တို့ကို အကွဲရာဆွဲကိန်းများ (literal factors)

ဟုခေါ်သည်။ $1, -1, \frac{3}{4}$ တို့ကိုမူ ကိန်းဂဏန်းဆွဲကိန်းများ (numerical factors) သို့မဟုတ် မြောက်ဖော်ကိန်းများ (coefficients) ဟုခေါ်သည်။

ဥပမာ ၂။ $2x - 3y + 8$ ကိန်းတန်းကို လေ့လာကြည့်ပါစို့။

$2x$ တွင် ၂ သည် x ၏ မြောက်ဖော်ကိန်း။

$-3y$ တွင် -3 သည် y ၏ မြောက်ဖော်ကိန်းဖြစ်ပြီး ၈ သည် အကွဲရာမပါသော ကိန်းလုံးဖြစ်သည်။

အဆိုပါ ၈ ကဲ့သို့ အကွဲရာမပါသောကိန်းလုံးတို့ကို ကိန်းသေကိန်းလုံး(constant term)

ဟုခေါ်သည်။

အကွဲရာကိန်းတန်းများ	ကိန်းလုံးများ (Terms)	ဆွဲကိန်းများ (Factors)	မြောက်ဖော်ကိန်းများ (Coefficients)
$15xy + 4$	$15xy$ 4	$15,x,y$ 4	15
$-18pq + y^2z$	$-18pq$ y^2z	$-18,p,q$ y,y,z	-18 1
$17x^2yq + 24m$	$17x^2yq$ $24m$	$17,x,x,y,q$ $24,m$	17 24
$xy - y$	xy $-y$	x,y $-1,y$	1 -1
$10a - 9b$	$10a$ $-9b$	$10,a$ $-9,b$	10 -9
$16p^2q - 10xy + 13n$	$16p^2q$ $-10xy$ $13n$	$16,p,p,q$ $-10,x,y$ $13,n$	16 -10 13

လေ့ကျင့်ခန်း ၅.၁

၁။ အောက်ပါတို့မှ မည်သည်တို့သည် မိန့်မိယယ်၊ ဘိုင်နိမိယယ်နှင့် ဖြော်နိမိယယ်တန်းတန်းများ
ဖြစ်သည်ကို ဖော်ပြပါ။

- | | | |
|---------------------|--------------------|---------------------|
| (က) $5 - 2y$ | (ခ) $ab + 3$ | (ဂ) $20abc$ |
| (ဃ) $4a^2 - 2b + 6$ | (ဃ) $x + 5$ | (ဃ) $5x^2$ |
| (ဃ) $13yz^2$ | (ဃ) $4p + 3q - 7r$ | (ဃ) $8x^2 - x + 11$ |

၂။ အောက်ပါအကွဲရာတန်းတန်းတို့မှ မြောက်ဖော်တန်းတန်းများကို ဖော်ပြပါ။

- | | | | | | |
|----------|-----------|-----------|-------------|-----------|------------|
| (က) $6y$ | (ခ) $13g$ | (ဂ) $9cd$ | (ဃ) $-10pq$ | (ဃ) $-7k$ | (ဃ) $6abc$ |
| (ဃ) $4t$ | (ဃ) $-2h$ | (ဃ) $10b$ | (ဃ) $3xyz$ | (ဃ) $5p$ | (ဃ) $-8st$ |

၃။ အောက်ပါတို့တွင် တန်းလုံးတစ်ခုစိတ် မြောက်ဖော်တန်းအသီးသီးကို ထိုတန်းလုံးတစ်ခုစိတ်
ယူဉ်တွေ ဖော်ပြပါ။

- | | | |
|----------------------|---------------------|--|
| (က) $40a - 8b + 32c$ | (ခ) $x + 7y + 5$ | (ဂ) $\frac{1}{4}xy + \frac{2}{3}ab$ |
| (ဃ) $8m - 12n$ | (ဃ) $7x - y + z$ | (ဃ) $17xyz$ |
| (ဃ) $-3mn + 8rs$ | (ဃ) $11p + 9q + 4r$ | (ဃ) $4a + \frac{1}{2}b + \frac{2}{7}c$ |

၅.၂ ပျိုးတူတန်းလုံးများနှင့်ပျိုးမတူတန်းလုံးများ (Like Terms and Unlike Terms)

တန်းလုံးတို့ကို အသေစိတ်လေ့လာကြည့်သွင် အချို့မှာ အကွဲရာဆွဲတန်းချင်းတူညီကြရှိ
အချို့မှာ အကွဲရာဆွဲတန်းချင်း ဖတူညီကြပောင်းကို ထွေကြရပည်၊
အကွဲရာတန်းတန်းနှင့် $6xy + 5x$ နှင့် $-2xy + 3x$ တို့ကိုလေ့လာကြပါစိုး။

ကဲ ပျိုးတူတန်းလုံးတွေကို
တွေကြည့်ကြရအောင်

$6xy$ နှင့် $-2xy$ တို့သည် ပျိုးတူတန်းလုံးများဖြစ်ပြီး $5x$ နှင့် $3x$ တို့သည်လည်း
ပျိုးတူတန်းလုံးများ ဖြစ်ကြသည်ကို ထွေရသည်။



သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

အောက်ပါလေားတွင် မျိုးတူကိန်းလုံးများနှင့် မျိုးမတူကိန်းလုံးများကို ဥပမာဏနေဖြင့်
ဖော်ပြထားပါသည်။

မျိုးတူကိန်းလုံးများ	မျိုးမတူကိန်းလုံးများ
3a, 7a	4a, 8b, c
$9x^2, -5x^2$	$2y, y^2$
$-p^2q, 5p^2q$	$-pq^2, -6p^2q$
11, -2	15w, 15

အကွဲရာဆွဲကိန်းများတူညီဖြီး ယင်းတို့၏ထပ်ညွှန်းများတူညီသည့် ကိန်းလုံးများကို
မျိုးတူကိန်းလုံးများ (like terms) ဟုခေါ်သည်။ အကွဲရာဆွဲကိန်းမပါသော
ကိန်းလုံးအချင်းချင်းသည်လည်း မျိုးတူသည်။

ဥပမာ ။ $2a + 5b - 3c$, $7x - 3y$ နှင့် $4pq - 3qr - 4rs + 3st$ အကွဲရာကိန်းတန်းများတွင်
မျိုးတူကိန်းလုံးများ မပါရှိပါ။ ကိန်းလုံးအားလုံးသည် မျိုးမတူကိန်းလုံးများသာ ဖြစ်ကြသည်။

အကွဲရာဆွဲကိန်းချင်းမှုများတူညီသူ့ သို့မဟုတ် ယင်းတို့၏ထပ်ညွှန်းမတူညီသူ့
ထိုကိန်းလုံးများကို မျိုးမတူကိန်းလုံးများ (unlike terms) ဟုခေါ်သည်။

လောကျင့်ခန်း ၅.၂

၁။ အောက်ပါတို့တို့ မျိုးတူကိန်းလုံးများနှင့် မျိုးမတူကိန်းလုံးများခွဲခြား၍ ယေားဖြင့် ဖော်ပြပါ။

- | | | | |
|-----------------|-------------------|-------------------|------------------|
| (က) $5x, -9x$ | (ခ) $14ht, -21rs$ | (ဂ) $18ab, 18ba$ | (ဃ) $7, -8$ |
| (င) $15p, -16p$ | (ဃ) $11mn, -11mn$ | (ဃ) $15pq, -16pq$ | (ဃ) $11xy, 11yz$ |

၂။ အောက်ပါတို့တွင် မျိုးတူကိန်းလုံးများရှိသူ့ ယင်းတို့ကိုယှဉ်တွဲ၍ ဖော်ပြပါ။

- | | |
|------------------------------|---------------------------|
| (က) $4p + 6q - 2p + 9q$ | (ခ) $7x + 12y - 10z$ |
| (ဂ) $3j + 2k + 5j - k$ | (ဃ) $15xyz - 13xyz$ |
| (င) $9mn - 4nm + 2mn - nm$ | (ဃ) $2st + 5uv + 14wx$ |
| (ဃ) $4cd + 11ef - 8cd + 3ef$ | (ဃ) $2ab + 7c + 5ab - 8c$ |
| (ဗ) $18z - 13w + 2z - 11w$ | (ဗ) $4g + 6h - 2g - 3h$ |
| (ဆ) $19xy + 5x - 6xy + 2x$ | (ဆ) $7v + 2w - 5v - 3w$ |

၅.၃ အကွဲရာကိန်းတန်းများပေါင်းမြင်းနှစ်မြင်း

အကွဲရာကိန်းတန်းများပေါင်းမြင်း၊ နှစ်မြင်းပြုလုပ်ရာတွင် မျိုးတူကိန်းလုံးအချင်းချင်းကိုသာ ပေါင်းရန်၊ နှစ်ရန်ဖြစ်ပြီး မျိုးမတူကိန်းလုံးများကိုမူ ပေါင်း၍၊ နှစ်၍မရကြောင်းကို လေ့လာကြမည်။

ပုံစွဲကို ၁။ $4x + 6x$ ၏ပေါင်းလဒ်ကို ရှာပါ။

$$\begin{aligned} 4x + 6x &= (4 + 6)x \\ &= 10x \end{aligned}$$

ပြန်ဝေရဂုဏ်သတ္တိအရ

$$a(b + c) = ab + ac$$

ပုံစွဲကို ၂။ $4t + 7t - 5t$ ကို ရှင်းပါ။

$$\begin{aligned} 4t + 7t - 5t &= (4 + 7 - 5)t \\ &= 6t \end{aligned}$$

ပုံစွဲကို ၃။ $2x + 5y$ ကို ရှင်းပါ။

$2x + 5y$ တွင် မျိုးမတူကိန်းလုံးများသာ ပါရှိသဖြင့် ဤတန်းတန်းကို ရှင်း၍မရပါ။

တန်းတန်းတစ်ခုတို့ရှင်းရာတွင် မျိုးတူကိန်းလုံးများကို ပေါင်းမြင်း၊ နှစ်မြင်းဖြင့် မျိုးတူကိန်းလုံးတစ်ခုတည်းသာ ရရှိအောင်ပြုလုပ်နိုင်သည်။

လေ့ကျင့်ခန်း ၅.၃

၁။ အောက်ပါတို့ကို ရှင်းပါ။

- | | | |
|--------------------|------------------------|-----------------------------------|
| (က) $12p - 7p$ | (ခ) $2y^2 - y^2 + y^2$ | (ဂ) $14cd - 8cd$ |
| (ဃ) $2x + 3x - 4x$ | (င) $6z + 11z - 16z$ | (ဃ) $12a - 7a + 2a$ |
| (ဃ) $8y - 5y$ | (င) $7x^2 + 3x^2$ | (ဃ) $\frac{1}{2}b + \frac{1}{2}b$ |

၂။ အောက်ပါတို့ကို ရှင်း၍ရလွှင် ရှင်းပါ။ (ရှင်း၍မရပါက အကြောင်းပြချက်ပေးပါ။)

- | | | |
|-----------------|---------------|-----------------|
| (က) $13a^2 - 3$ | (ခ) $4g + 7h$ | (ဂ) $9xy - 3xy$ |
| (ဃ) $8y - 2z$ | (င) $6a + 7a$ | (ဃ) $4y - 2y$ |

၅.၃.၁ မျိုးတူကိန်းလုံးများကိုစုစုပေါင်း၍အကွဲရာကိန်းတန်းများရှင်းမြင်း

အကွဲရာကိန်းတန်းတစ်ခုပေးထားလျှင် မျိုးတူကိန်းလုံးများကိုစုစုပေါင်း၍ မည်သို့ရှင်းရမည်ကို လေ့လာကြမည်။

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်


ပုံစံတွက် ၁။ $3x + 6y + 4x - 5y$ ကို ရှင်းပါ။

$$\begin{aligned}3x + 6y + 4x - 5y &= (3x + 4x) + (6y - 5y) \\&= 7x + y\end{aligned}$$

ပုံစံတွက် ၂။ $8c + 5 - 6c - 2$ ကို ရှင်းပါ။

$$\begin{aligned}8c + 5 - 6c - 2 &= (8c - 6c) + (5 - 2) \\&= 2c + 3\end{aligned}$$

ပုံစံတွက် ၃။ အောက်ဖော်ပြပါ မျဉ်းစိုင်းများ၏စုစုပေါင်းအလျားကို ရှာပါ။



အကွဲရာကိန်းတန်းများ ရှင်းရာတွင် မျိုးတူကိန်းလုံးများကိုစုစုပေါင်း၍ ရှင်းရသည်။


လေ့ကျင့်ခန်း ၅.၄

၁။ အောက်ပါတို့တို့ ဖြေရှင်းပါ။

- | | | | | | |
|-----|-----------------------------|-----|----------------------|-----|----------------|
| (က) | $2x^2 + 4y^2 + 3x^2 - 2y^2$ | (ခ) | $9c - 7c + 8$ | (ဂ) | $6n - 5 + 2n$ |
| (ဃ) | $4a + 3b + 5a - 2b$ | (ဃ) | $7s + 3t + 4s + 8t$ | (ဃ) | $12 + 6p - 5p$ |
| (ဃ) | $3b + 4b + 2 + 6$ | (ဃ) | $5x + 3x + 6y$ | (ဃ) | $4n + 5m - 3m$ |
| (ဃ) | $8x + 7x - 9$ | (ဃ) | $13 - 11 + 10q + 3q$ | (ဃ) | $2w + 3w + 17$ |

၂။ အောက်ဖော်ပြပါပုံတို့၏စုစုပေါင်းအလျားများကို ရှာပါ။

(က)




ကျောင်းသုံးစာမျက်


သချို့-၀

သလ္ဌာနတန်း

(၁)



(၂) အောက်ပါလေ့ကာခုံ၏ အမြင့်နှင့်အသုံးကို ရှာပါ။ $4q$



၅.၄ ကွင်းအမျိုးမျိုးအသုံးဖြောင်း

ကွင်းများတွင် လက်သည်းကွင်း()၊ တွန်ကွင်း{} နှင့် လျော့ထောင့်ကွင်း[] ဖူး အစဉ် လိုက်ရှိကြပြီး ယင်းကွင်းတို့အနက်တစ်ခုရုက္ခာသုံးပြုပြီး အကွဲရာကိန်းတန်းများကို ဖော်ပြနိုင်ကြောင်း လေ့လာကြပည်။



အကွဲရာကိန်း $x \neq y$ ကိုအရင်ပေါင်းပြီး ရလဒ်ကို
 $z \neq$ မြှောက်ချင်ရင် ကွင်းနှုဘယ်လို့မေပလဲ



$(x + y) z \neq$
မေ့ရပါမယ်ဆရာ

ဥပမာ။ $7a - 4b \neq 9c$ ကိုနှိပ်၍ နှုတ်လမ်းကို 3a နှင့် ပြောက်ပည်ဆိုပါဘူး။

$7a - 4b \neq 9c$ ကိုနှိပ်၍ရသောနှုတ်လမ်းကိုရရန် အကွဲရာကိန်းတန်း $7a - 4b$ ကို တွင်းတစ်ခု တွင်ထည့်၍မေပြီး ထို့မှ 9c ကို နှုတ်ပေးရသည်။ ထို့ကြောင့် နှုတ်လမ်းကို $(7a - 4b) - 9c$ တုံးမေ့ရှင်းလိုပါ၏သည်။ ထို့နှုတ်လမ်းကို 3a နှင့်ပြောက်လိုပါက ကျို့ကွင်းနှစ်ခုတော်ကို တွန်ကွင်း{} သို့မဟုတ် လျော့ထောင့်ကွင်း[] ကို အသုံးပြု၍ 3a $\{(7a - 4b) - 9c\}$ သို့မဟုတ် $[(7a - 4b) - 9c]$ 3a ဟု ဖော်ပြနိုင်သည်။

လေ့ကျင့်ခန်း ၅.၅

အောက်ပါတို့ကို ကွင်းများသုံး၍ ဖော်ပြပါ။

- I 6x မှ 3x တိုနတ်ပြီး 5 ဖြင့်ပေါင်းပါ။
- II p နှင့် q ပေါင်းရကိန်းကို 2 ဖြင့် မြောက်ပါ။
- III 5x နှင့် 2x တို့၏ ပေါင်းလဒ်မှ 4x တိုနတ်ပါ။
- IV 4a, 5b, 8c တို့၏ ပေါင်းရကိန်းကို 2 ဖြင့် မြောက်ပါ။
- V 8a + 9b မှ 13c တိုနတ်၍ နတ်လဒ်ကို 6a ဖြင့် မြောက်ပါ။
- VI 2a မှု b ကို နတ်၍ ရသောကိန်း၏ 5 ဆာ။
- VII 3s နှင့် 2t ခြားနားခြင်း၏ 4 ပုံ 3 ပုံ။
- VIII 4a နှင့် 5b ပေါင်းရကိန်းမှ 3a နှင့် 2 ပေါင်းလဒ်တိုနတ်ပါ။

၅.၄.၁ ကွင်းရှင်းခြင်းနှင့်ကွင်းသွင်းခြင်း

အကွဲရာကိန်းတန်းများကို ရှင်းရာတွင် ကွင်းရှင်းရန် လိုအပ်သည့်အခါရှိသလို ကွင်းသွင်းရန် လိုအပ်သည့်ကိုလည်း ကြုံတွေ့နိုင်သည်။

ကွင်းရှင်းခြင်း

ကွင်းရှင်းခြင်းဆိုသည်မှာ ဖြန့်ဝေရရှုက်သတ္တိကိုအသုံးပြု၍ ဖြေရှင်းခြင်းဖြစ်သည်။
ဖြန့်ဝေရရှုထံသတ္တိ

$$a(b + c) = ab + ac$$

$$(a + b)c = ac + bc$$

- အပေါင်းကိန်းတစ်လုံးနှင့် အနုတ်ကိန်းတစ်လုံးတို့၏ မြောက်လဒ်သည် အနုတ်ကိန်း ဖြစ်သည်။
- အနုတ်ကိန်းနှစ်လုံးတို့၏ မြောက်လဒ်သည် အပေါင်းကိန်း ဖြစ်သည်။

ပုံစံတွက် ၁။ $-(a + b - c)$ ကို ရှင်းပါ။

$$\begin{aligned} -(a + b - c) &= (-1)(a + b - c) \\ &= (-1)a + (-1)b + (-1)(-c) \\ &= -a - b + c \end{aligned}$$

ပုံစံတွက် J။ $a + (2a + 4b)$ ကို ရှင်းပါ။

$$\begin{aligned} a + (2a + 4b) &= a + 2a + 4b \\ &= 3a + 4b \end{aligned}$$

ပုံစံတွက် ၃။ $6a - (7b - c)$ ကို ရှင်းပါ။

$$\begin{aligned} 6a - (7b - c) &= 6a + (-1)(7b) + (-1)(-c) \\ &= 6a - 7b + c \end{aligned}$$

မှတ်သားရန်

$(-)\times(+)$	= -
$(+)\times(-)$	= -
$(-)\times(-)$	= +
$(+)\times(+)$	= +

ကွင်းသွင်းခြင်း

ကွင်းသွင်းခြင်းဆိုသည်မှာ ကိန်းတန်းတစ်ခုရှိကိန်းလုံးများ၏ ဘုံဆွဲကိန်းပါရီခဲ့လျှင် ထိုဆွဲကိန်းကို ဘုံထုတ်၍ ဖော်ပြခြင်းဖြစ်သည်။

ပုံစံတွက် ၂။ အောက်ပါတို့ကို ဆွဲကိန်းခွဲပြီးပုံစံဖြင့်ရေးပါ။

(က) $3a^2 + 9ab$

$$\begin{aligned} 3a^2 + 9ab &= (3a \times a) + (3a \times 3b) \\ &= 3a(a + 3b) \end{aligned}$$

(ခ) $3x - 6y - 12z$

$$\begin{aligned} 3x - 6y - 12z &= 3(x) + 3(-2y) + 3(-4z) \\ &= 3(x - 2y - 4z) \end{aligned}$$

(ဂ) $-2x + 4y - 2z$

$$\begin{aligned} -2x + 4y - 2z &= 2(-x) + 2(2y) + 2(-z) \\ &= 2(-x + 2y - z) \end{aligned}$$

(ဃ) $-3xy + 4xz - 2xw$

$$\begin{aligned} -3xy + 4xz - 2xw &= x(-3y) + x(4z) + x(-2w) \\ &= x(-3y + 4z - 2w) \end{aligned}$$

(င) $3xy + 6xyz - 12xyw$

$$\begin{aligned} 3xy + 6xyz - 12xyw &= 3xy + 3xy(2z) + 3xy(-4w) \\ &= 3xy(1 + 2z - 4w) \end{aligned}$$

လေ့ကျင့်စန်း ၅.၆

၁။ အောက်ပါတို့ကို ကွင်းရှင်းခြင်းသုံး၏ အရှင်းဆုံးပုံစံဖြင့်ပြပါ။

- | | | |
|----------------------------|-------------------------------|--------------------------------------|
| (က) $-(2a + 3b)$ | (ခ) $4s - (s + 2)$ | (ဂ) $9x - (7x - 2y)$ |
| (ဃ) $-(5x - 6y)$ | (င) $2a - \{-(3b + 2a) + b\}$ | (ဃ) $x - (x - y - 3) - (2x + y - 4)$ |
| (ဃ) $(3x + 2y) - (x + 4y)$ | | (ဃ) $(a + 5b) + (10a - b)$ |

၂။ အောက်ပါကိန်းတန်းတစ်ခုစီကို ဆွဲကိန်းခွဲပြီးပုံစံဖြင့် ဖော်ပြပါ။

- | | | |
|----------------------|-----------------------|--------------------------|
| (က) $15x + 20xy$ | (ခ) $pq - qr$ | (ဂ) $ax + ay$ |
| (ဃ) $3a + 2a^2$ | (င) $4x - 32$ | (ဃ) $7m + 49$ |
| (ဃ) $5d^2 + 15cd$ | (ဃ) $3p + 13q - 9r$ | (ဃ) $7a^2 - 21ab^2$ |
| (ဃ) $-3x - 6y + 12z$ | (ဃ) $-ab + 5ba - 6ac$ | (ဃ) $4ef - 8efg - 12efh$ |

၃။ အောက်ပါကိန်းတန်းတို့တွင် ရှုံးဆုံးကိန်းလုံးနှစ်ခုမှ ဘုံးဆွဲကိန်းထုတ်ပြီး ကွင်းအတွင်းသွင်း၍ ရေးပါ။

- | | | |
|---------------------|--------------------|--------------------|
| (က) $6 - 3p + 2q$ | (ခ) $3t - 3u + 5v$ | (ဂ) $4n + 4m + 3$ |
| (ဃ) $5x - 10y - 3z$ | (င) $3p - 9q - 7$ | (ဃ) $2r + 4s - 5t$ |

၄။ အောက်ပါကိန်းတန်းတို့တွင် နောက်ဆုံးကိန်းလုံးနှစ်ခုမှ ဘုံးဆွဲကိန်းထုတ်ပြီး ကွင်းအတွင်းသွင်း၍ ရေးပါ။

- | | | |
|--------------------|--------------------|---------------------|
| (က) $3s + 10 - 5t$ | (ခ) $9x - 8y - 4z$ | (ဂ) $11 - 6a - 18b$ |
| (ဃ) $3 + 5u - 5v$ | (င) $8 - 7n + 7m$ | (ဃ) $4 + 3m + 3n$ |

၅။ အောက်ပါကွင်းမူားအတွင်း ဖြည့်စွက်ရေးပါ။

- | | |
|-------------------------------|------------------------------------|
| (က) $30mn + 24n = n(\quad)$ | (ခ) $a - b - c = a - (\quad)$ |
| (ဃ) $2h^2 - 3h = h(\quad)$ | (ဃ) $x - y + z = x - (\quad)$ |
| (င) $2p + 10 = 2(\quad)$ | (ဃ) $4x - y - 2 = 2(\quad) - y$ |
| (ဃ) $3c - 9 = 3(\quad)$ | (ဃ) $2a - b - 2c = 2(\quad) - b$ |
| (ဃ) $4m - 8 = 4(\quad)$ | (ဃ) $a + 2x + 2y = a + 2(\quad)$ |

၅.၅ အကွဲရာကိန်းတန်းများမြှောက်ခြင်း

အကွဲရာကိန်းတန်းများကို မြှောက်ရာတွင် အမြှောက်ဖလှယ်ရဂ်က်သတ္တိ၊ အမြှောက်ဖက်စပ်ရ ဂုဏ်သတ္တိနှင့် ဖြန့်ဝေရဂ်က်သတ္တိတို့ကို အသုံးပြုနိုင်သည်။

၅.၅.၁ မိန့်မိတ်ယယ်များမြှောက်ခြင်း

မိန့်မိတ်ယယ်နှင့် သို့မဟုတ် နှစ်ခုထက်ပိုသောမိန့်မိတ်ယယ်များမြှောက်ခြင်းကို အောက်ပါ ပုံစံတွက်များဖြင့် လေလာကြမည်။

ပုံစံတွက် ၁။ (3a) × (5b) ကို ရှုံးပါ။

$$\begin{aligned}(3a) \times (5b) &= 3a \times 5b \\&= 3 \times a \times 5 \times b \\&= (3 \times 5) \times (a \times b) \\&= 15ab\end{aligned}$$

ပုံစံတွက် ၂။ (2x) (-3y) (4z) ကို ရှုံးပါ။

$$\begin{aligned}(2x) (-3y) (4z) &= \{2 \times (-3) \times 4\} \times (x \times y \times z) \\&= -24xyz\end{aligned}$$

ပုံစံတွက် ၃။ $16r \times \frac{1}{2}p \times \frac{1}{4}q$ ကို ရှုံးပါ။

$$\begin{aligned}16r \times \frac{1}{2}p \times \frac{1}{4}q &= (16 \times \frac{1}{2} \times \frac{1}{4}) \times (r \times p \times q) \\&= 2rpq \\&= 2pqr\end{aligned}$$

ပုံစံတွက် ၄။ $12a, -8, 3a^2b$ နှင့် $4b^3$ တို့ကို မြှောက်ပါ။

$$\begin{aligned}12a \times (-8) \times 3a^2b \times 4b^3 &= 12 \times (-8) \times 3 \times 4 \times a \times a^2 \times b \times b^3 \\&= -1152 \times (a^3 \times b^4) \\&= -1152a^3b^4\end{aligned}$$

ကိန်းဂဏ်န်းဆွဲကိန်းများကို ဦးစွာရှုံးပြီးနောက်တွင် အကွဲရာကိန်းတို့ကို အကွဲရ အစဉ်လိုက်ရေးပြီး ရှုံးလေ့ရှိသည်။

လေ့ကျင့်ခန်း ၃-၇

၁။ အောက်ပါတို့တို့ ရှင်းပါ။

- | | | |
|--|--|------------------------------------|
| (က) $5a \times 6a$ | (ခ) $\frac{1}{6}b \times \frac{5}{6}b \times 18b \times 2b$ | (ဂ) $3 \times u \times 7 \times v$ |
| (ဃ) $6p \times 7q$ | (င) $\frac{1}{4}c \times \frac{3}{4}c \times \frac{1}{2}c \times 32$ | (ဃ) $(2x) \times (8y) \times (3z)$ |
| (ဃ) $(4c) \times (3d)$ | (င) $(5x) \times (6y)$ | (ဃ) $3 \times g \times g \times h$ |
| (ဃ) $\frac{1}{8}x \times \frac{8}{3}x \times 9b$ | (င) $\frac{2}{3}a \times 3a \times 4a \times \frac{1}{8}a$ | (ဃ) $3 \times m \times h$ |

၂။ အောက်ပါတို့တို့ ရှင်းပါ။

$$(က) 3a \times 4a \times a + 2b \times 5b \times 2b \quad (ခ) (6x \times 9x) - (2y \times 5y)$$

၃။ အောက်ပါတို့တို့ ပြောက်ပါ။

$$(က) 5t, 2, 3st, 10t^2 \text{ နှင့် } 2s^3 \quad (ခ) 7, 10c^2d, 6cd^2, 3c^3 \text{ နှင့် } 2d^3$$

၅.၅.၂ ပို့နိုင်ပို့ယယ်တစ်ရုန်းဘိုင်နိုင်ပို့ယယ် သို့မဟုတ် ကြိုင်နိုင်ပို့ယယ်တို့ပြောက်ခြင်း

ပို့နိုင်ပို့ယယ်တစ်ရုန်း ဘိုင်နိုင်ပို့ယယ်တစ်ခု သို့မဟုတ် ကြိုင်နိုင်ပို့ယယ်တစ်ခုတို့ပြောက်ခြင်းကို ဆက်လက်လေ့လာမည်။

ပုံစံတွက် ၁။ $2(2c + d)$ တို့ ရှင်းပါ။

$$\begin{aligned} 2(2c + d) &= (2)(2c) + (2)(d) \\ &= 4c + 2d \end{aligned}$$

ပုံစံတွက် ၂။ $c(a + 2b - 3c)$ တို့ ရှင်းပါ။

$$\begin{aligned} c(a + 2b - 3c) &= (c)(a) + (c)(2b) + (c)(-3c) \\ &= ac + 2bc - 3c^2 \end{aligned}$$

ပုံစံတွက် ၃။ $-5p(2p - 8q + r)$ တို့ ရှင်းပါ။

$$\begin{aligned} -5p(2p - 8q + r) &= (-5p)(2p) + (-5p)(-8q) + (-5p)(r) \\ &= -10p^2 + 40pq - 5pr \end{aligned}$$

ပုံစံတွက် ၄။ $(5a - 3b - 2c)(-6d)$ တို့ ရှင်းပါ။

$$\begin{aligned} (5a - 3b - 2c)(-6d) &= (5a)(-6d) + (-3b)(-6d) + (-2c)(-6d) \\ &= -30ad + 18bd + 12cd \end{aligned}$$

လောကျင့်ခန်း ၅-၈

၁။ အောက်ပါတို့တွင်ပေးထားသော တွက်လပ်များကို ဖြည့်စွက်ပါ။

- | | |
|--------------------------------|-------------------------------|
| (က) $10t - 20 = \dots (t - 2)$ | (ခ) $2b - 14 = \dots (b - 7)$ |
| (ဂ) $5a + 10 = 5(\dots + 2)$ | (ဃ) $3x - 12 = 3(x - \dots)$ |
| (ဃ) $4m - 16 = 4(m - \dots)$ | (ဃ) $4t + 12 = \dots (t + 3)$ |
| (ဃ) $3n + 18 = \dots (n + 6)$ | (ဃ) $3x + 15 = 3(\dots + 5)$ |
| (ဃ) $4n + 20 = \dots (n + 5)$ | (ဃ) $3x - 9 = 3(\dots - 3)$ |

၂။ အောက်ပါတို့တို့ ရှင်းပါ။

- | | | |
|--------------------------|--|---|
| (က) $-2a(2x^2 - 3x + 7)$ | (ခ) $4p(3p + 2q)$ | (ဃ) $2(x^2 + 3x + 2)$ |
| (ဃ) $(2y - 5z)(-3x)$ | (ဃ) $3(2a - b)$ | (ဃ) $6(3a - 4b + c)$ |
| (ဃ) $(2t + 5u)(-3t)$ | (ဃ) $-4(\frac{3}{4}c + \frac{1}{2}cd)$ | (ဃ) $-(x^2 - 3x - 5)$ |
| (ဃ) $10(m - 5n)$ | (ဃ) $xy(1 - x + y)$ | (ဃ) $ab(1 + \frac{1}{4}b + \frac{1}{6}a)$ |

၃။ အောက်ဖော်ပြပါကိန်းတန်းများမှ အပြောမှန်တူညီရာတိ ယုံ့တွဲရေးပြပါ။

(က) $8x - 4y$	(ခ) $2(2x + y)$	(ဃ) $2(x - 4y)$	(ဃ) $8x + 2y$
(က) $2x - 8y$	(ခ) $8(x - y)$	(ဃ) $4x + 8y$	(ဃ) $8x - 8y$
(ဃ) $4(2x - y)$	(ဃ) $2(4x + y)$	(ဃ) $4x + 2y$	(ဃ) $4(x + 2y)$

$$(က) = ()$$

$$(ခ) = ()$$

$$(ဃ) = ()$$


$$(ဃ) = ()$$

$$(ဃ) = ()$$

$$(ဃ) = ()$$

၅.၅.၃ ရှို့သေတွေပုံများ၏ အတိုင်းအတာများကို အကွဲရာကိန်းတန်းများဖြင့်ဖော်ပြခြင်း

ပုံစွဲတွက် ၁။ ပေးထားသော စတုရန်း၏မျက်နှာပြင်ခရီးယာကို ရှာပါ။




$$\text{မျက်နှာပြင်၏ဧရိယာ} = a \times a \\ = a^2$$

သတ္တမတန်း

သချို့-၁


ကျောင်းသုံးစာအုပ်

ပုံစံတွက် ၂။ ပေးထားသော အန်စာတုံး၏ထုတည်ကို ရှာပါ။




$$\text{ထုတည်} = a \times a \times a = a^3$$

ပုံစံတွက် ၃။ အနားတစ်ဖက်လျှင် $2a$ စင်တီမီတာရှိသည့် ပေးထားသောစတုရန်းပုံ၏မျက်နှာပြင် ဧရိယာကို ရှာပါ။



$$\begin{aligned}\text{မျက်နှာပြင်ဧရိယာ} &= 2a \times 2a \\&= 2 \times 2 \times a \times a \\&= 4a^2 \text{ စတုရန်းစင်တီမီတာ} \\&\text{သို့မဟုတ် } 4a^2 \text{ cm}^2\end{aligned}$$

ပုံစံတွက် ၄။ အနားတစ်ဖက်လျှင် $2a$ စင်တီမီတာရှိသည့် ပေးထားသောကုပ္ပါဏ်ထုတည်ကို ရှာပါ။



$$\begin{aligned}\text{ကုပ္ပါဏ် ထုတည်} &= 2a \times 2a \times 2a \\&= 2 \times 2 \times 2 \times a \times a \times a \\&= 8a^3 \text{ ကုပ္ပါဏ်စင်တီမီတာ} \\&\text{သို့မဟုတ် } 8a^3 \text{ cm}^3\end{aligned}$$

၅.၆ ပို့နိမိယယ်အချင်းချင်းစားပြင်း

ပို့နိမိယယ်အချင်းချင်းစားပြင်းဆိုသည်မှာ ပိုင်းဝေတွင်ရှိသော အတွေ့ရာတိန်းဝါကာန်းများရရန် ပိုင်းခြေတွင်ရှိသော အတွေ့ရာတိန်းဝါကာန်းများကို မည်သည့်တိန်းပြင် ဖြောက်ရမည်ကို ရှာခြင်းဖြစ်သည်။

ဥပမာ ၂ ၂x ÷ x ကို စဉ်းစားဖြေည့်ဖြေပါစိုး။

2x ရွေ့ခာင် x ကို မည်သည့်တိန်းပြင် ဖြောက်ရမည်နည်း။



$$2x = 2 \times x$$

x ကိုမြောက်ရမည့် ကိန်းမှာ ၂ ဖြစ်သည်။

ထို့ကြောင့် $\frac{2x}{x} = 2$ ဖြစ်သည်။ သတ္တပြုရန်မှာ အကွဲရာကိန်းများစားခြင်းတွင် စားပည့် အကွဲရာကိန်း၏တန်ဖိုးသည် "0" မဖြစ်ရပေါ့၊ အကြောင်းမှာ "0" ဖြင့်စားခြင်းကို အမိုးယ်သတ်မှတ်၍ မရခြင်း၊ မကြောင့်ဖြစ်သည်။

ပုံစွဲက် ၁။ $12xy \div 6x$ တို့ ရှင်းပါ။

$$12xy \div 6x = \frac{12xy}{6x} = \frac{2y \times 6x}{6x} = 2y$$

(အထက်ပါပွဲတွင် $x \neq 0$ ပြစ်ရန်လို့သည်။)

ပုံစွဲက် ၂။ စတုရန်းမီတာပေါင်း $2pq$ ကျယ်ဝန်းသော ကစားကွင်းတစ်ခုကို ကျောင်းသား p ထောက်တိုက ရှင်းလင်းကြသည်။ ကျောင်းသားတစ်ထောက်သည် ပျမ်းမျှခြင်းဟားဖြင့် စရိယာ မည်မျှစီရှင်းရသနည်း။

ကျောင်းသားပေါင်း = p ထောက်၊ ရှင်းသည်စရိယာပေါင်း = $2pq$ စတုရန်းမီတာ တစ်ထောက်ရှင်းရသည် ပျမ်းမျှစရိယာ = စရိယာပေါင်း + ကျောင်းသားပေါင်း

$$= 2pq + p = \frac{2pq}{p} = 2q \text{ စတုရန်းမီတာ}$$

ထုတေသနနှင့်စိန်း ၅.၆

၁။ အောက်ပါတို့၏ စားလစ်များတို့ရှာပါ။ မည်သည့်အကွဲရာကိန်းများသည် "0" နှင့် မညီရန် လိုသနည်း။

- | | | |
|----------------------|----------------------|----------------------|
| (က) $15xy \div 3x$ | (ခ) $20pqr \div 4pr$ | (ဂ) $12gh \div 4gh$ |
| (ဃ) $45abc \div 5ac$ | (င) $81mm \div 9m$ | (ဃ) $17ef \div 17ef$ |
| (ဃ) $36wxy \div wy$ | (င) $63uv \div 7u$ | (ဃ) $24bcd \div 8cd$ |

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

j။ ကျောင်းသား ၅ ယောက်သည်၏အလျှား 10a မီတာ၊ အနဲ့ 2a မီတာရှိသော နံရံတစ်ခုကိုဆေးသုတေသန။ ပုံမှန်ပြုခြင်းအားဖြင့် ကျောင်းသားတစ်ဦးဆေးသုတေသန နံရံရှိယာကို ရှာပါ။

၃။ ရက်ပေါင်း 2x အတွက် လုပ်ခငွေ ၆xy ကျပ်ပေးရလျှင် တစ်ရက်အတွက်ပေးရမည့်လုပ်ခငွေကို ရှာပါ။

၄။ အနားတစ်ဖက်လျှင် 4x စင်တီမီတာရှိသော စတုရန်းပုံမှုကိုနာပြင်တစ်ခုတွင် အနားတစ်ဖက်လျှင် x စင်တီမီတာရှိသော စတုရန်းကွက်ငယ်များမှာပါ။ စတုရန်းကွက်ပေါင်း မည်မျှရမည့်နည်း။

၅။ အလျှား ၆၂ စင်တီမီတာ၊ အနဲ့ ၃၇ စင်တီမီတာ၊ အမြင့် ၅၈ စင်တီမီတာရှိသော သေတ္တာတစ်လုံးတွင် တစ်ခုလျှင် အလျှား ၂ စင်တီမီတာ၊ အနဲ့ ၂ စင်တီမီတာ၊ အမြင့် ၁ စင်တီမီတာရှိသော ဆပ်ပြာတုံးများထည့်သွင်းသော ထိုသေတ္တာထဲတွင် ဆပ်ပြာတုံးများထည့်နိုင်သည်း။

၅.၇ အကွဲရာကိန်းတန်းတစ်ခု၏ တန်ဖိုးရှာခြင်း

အကွဲရာကိန်းတန်းတစ်ခုတွင်ပါရှိသည့် အကွဲရာကိန်းတို့၏တန်ဖိုးများကို ပေးထားလျှင် ထိုတန်ဖိုးတို့ကို သက်ဆိုင်ရာအကွဲရာကိန်းတို့၏နေရာတွင် အစားသွင်းမြင်းဖြင့် ထိုအကွဲရာကိန်းတန်း၏ တန်ဖိုးကို ရှာနိုင်သည်။

ပုံစံတွက် ၁။ $y = -1$ ဖြစ်လျှင် $2y^7 - 3y^5 + y^3 - y$ ၏တန်ဖိုးကို ရှာပါ။

$$\begin{aligned} 2y^7 - 3y^5 + y^3 - y &= 2(-1)^7 - 3(-1)^5 + (-1)^3 - (-1) \\ &= 2(-1) - 3(-1) + (-1) + 1 \\ &= -2 + 3 - 1 + 1 \\ &= 1 \end{aligned}$$

ပုံစံတွက် ၂။ $a = -2$ ဖြစ်လျှင် $2a^3 - 3a^2 + a - 1$ ၏တန်ဖိုးကို ရှာပါ။

$$\begin{aligned} 2a^3 - 3a^2 + a - 1 &= 2(-2)^3 - 3(-2)^2 + (-2) - 1 \\ &= 2(-8) - 3(4) - 2 - 1 \\ &= -16 - 12 - 2 \\ &= -31 \end{aligned}$$

အနုတ်ကိန်း၏ ထပ်ညှိုးသည်

- စုတိန်းဖြစ်ပါက အပေါင်းကိန်းတစ်ခုရသည်။
- မကိန်းဖြစ်ပါက အနုတ်ကိန်းတစ်ခုရသည်။

လောက့်မြန်း ၅-၁၀

၁။ $a = 1, b = 2, c = -1$ ဖြစ်လျှင် အောက်ပါတို့၏တန်ဖိုးကို ရှာပါ။

- | | | |
|-----------------------|-------------------------|-------------------|
| (က) $a^2 + b^2 + c^2$ | (ခ) $6a^2c$ | (ဂ) $a + 2b + 3c$ |
| (ဃ) $5a - 2b + c^2$ | (င) $3a^2 - 2b^2 - c^2$ | (ဃ) $11ab - 2abc$ |

၂။ $x = -1, y = -4, z = 2$ ဖြစ်လျှင် အောက်ပါတို့၏တန်ဖိုးကို ရှာပါ။

- | | | |
|---------------------------------|---------------------------|--------------------------|
| (က) $x^2 \times y^2 \times z^2$ | (ခ) $6x^2yz$ | (ဂ) $6x - 2y + z$ |
| (ဃ) $(x+y)(y+z)(z+x)$ | (င) $2x^2 + 3y^2 - 4z^2$ | (ဃ) $3xy - 9xyz$ |
| (ဆ) $5xy + 6yz + xz$ | (င) $2xy^2 - 3x^2y + z^2$ | (ဃ) $4x^3 + 2y^3 - 3z^3$ |

၃။ $a = -1, b = 2, c = 0, x = -2, y = -3$ ဖြစ်လျှင် အောက်ပါတို့၏တန်ဖိုးများကို ရှာပါ။

- | | | |
|-----------------------------|--------------------------|-------------------------------|
| (က) $x - x^2 - 2x^3 + 4x^5$ | (ခ) $3y^2 + 5y^3 + 3y^4$ | (ဂ) $2a^7 + 3a^5 - 7a^3 - 8a$ |
| (ဃ) $2a^2 + 3b^2 - 4x^2$ | (င) $x^2y^2 - 40$ | (ဃ) $abx^2 + y^2$ |
| (ဆ) $6ab + 3xy$ | (င) $5xy - 4abc$ | (ဃ) $2ab + 2bc - xy$ |

၄။ အောက်ပါတို့တွင် a ကို အနုတ်ကိန်းပြည့်တစ်ခုဖြင့် အစားထိုးကြည့်လျှင် မည်သည်တို့သည်
အနုတ်တန်ဖိုးကို ဆောင်သနည်း။

- | | | | | |
|-----------|--------------|--------------|--------------|--------------|
| (က) a^2 | (ခ) a^3 | (ဂ) a^5 | (ဃ) a^7 | (င) a^8 |
| (ဃ) a^9 | (ဆ) a^{10} | (င) a^{11} | (ဃ) a^{12} | (ဃ) a^{15} |

၅။ အောက်ပါယေားရှိ ကွဲက်လပ်များကို ဖြည့်ပါ။

x	-3	-2	-1	0	1	2	3
y	1	3	5	-4	-6	-2	-1
$x^2 - 2y$							

၆. အောက်ပါလေားတွင် p , q နှင့် r တို့၏တန်ဖိုးကို အစားသွင်းခြင်းဖြင့် အကွဲရာတိန်းများ၏ တန်ဖိုးအသီးသီးကိုရှာပြီး လေားတွင် ဖြည့်စွက်ပါ။

ဝါယံ	အကွဲရာတိန်းတန်း	$p = 1,$ $q = -1,$ $r = 0$	$p = -2,$ $q = 2,$ $r = -3$	$p = 5,$ $q = 3,$ $r = -1$	$p = -3,$ $q = 4,$ $r = 1$
(က)	$p + q - r$	0			
(ခ)	$p - q + r$				
(ဂ)	$6p - 2q + 3r$				
(ဃ)	$2p + 3q - 5r$				
(င)	$p^2 + q^2$				
(စ)	$3p^2 + q^3 - r^2$				
(ဆ)	$3p^3 + q^2$				
(ဇ)	$p^3 - q^3$				
(ဈ)	$(p + q)^2$				
(ဇူ)	$(p - q)^2$				49

အစ်း ၆ မသိကိန်းတစ်လုံးပါသောတစ်ထပ်ညီမျှခြင်း


ယခင်သင်ခန်းစာတွင် အကွဲရာတိန်းတန်းများအကြောင်းနှင့် အကွဲရာတိန်းတန်းများ၏ တန်းရာခြင်းများကို သိရှိခဲ့ပြီးဖြစ်သည်။ ဤသင်ခန်းစာတွင် မသိကိန်းတစ်လုံးပါသော တစ်ထပ် ညီမျှခြင်းများ ဖြေရှင်းခြင်းနှင့် မသိကိန်းတစ်လုံးပါသော ညီမျှခြင်းတစ်ခုတည်ဆောက်၍ ပုံစွာများ ဖြေရှင်းခြင်းတို့ကို ဆက်လက်လေ့လာကြမည်။

ဤသင်ခန်းစာကို လေ့လာပြီးပါက မသိကိန်းတစ်လုံးပါသောတစ်ထပ်ညီမျှခြင်းတစ်ကြောင်း ၏ အဖြေကိုရှာတတ်မည်။ မသိကိန်းတစ်လုံးပါသော တစ်ထပ်ညီမျှခြင်းပုံစွာများကို ဖြေရှင်းနိုင်မည်။

၆.၁ မသိကိန်းတစ်လုံးပါသောတစ်ထပ်ညီမျှခြင်းကိုဖြေရှင်းခြင်း

အကွဲရာတစ်လုံး (x ဆိုပါမြို့) ပါသော ညီမျှခြင်း $x + 5 = 8$ ကိုဆင်ခြင်ပါ။

ယင်းညီမျှခြင်းကို မသိကိန်းတစ်လုံးပါသော တစ်ထပ်ညီမျှခြင်းဟုခေါ်၍ x ကို ထိုညီမျှခြင်း၏ မသိကိန်း ဟုခေါ် သည်။



မသိကိန်း $x = 1$ ဟု ထားသွင်

ညီမျှခြင်း ပဲဘက် = $x + 5 = 1 + 5 = 6$ ဖြစ်ပြီး

ညီမျှခြင်း ယာဘက် = 8 ဖြစ်သည်။

ညီမျှခြင်း ပဲဘက်နှင့်ယာဘက်မတူညီသည့်အတွက် $x = 1$ သည် ညီမျှခြင်း၏ အဖြေမဟုတ်။

မသိကိန်း x ကို 3 ဟုယူဆသွင်... ပဲဘက် = $3 + 5 = 8$ = ယာဘက်ဖြစ်သည်။ ထို့ကြောင့် $x = 3$

သည် ညီမျှခြင်း၏ အဖြေဖြစ်သည်။

ညီမျှခြင်းတစ်ခုတွင် မသိကိန်းတန်ဖိုးကိုအစားသွင်းသွင် ညီမျှခြင်း၏ပဲဘက်နှင့်ယာဘက် တန်ဖိုးတူညီမှသာ ထိုမသိကိန်းတန်ဖိုးသည် ပေးထားသော ညီမျှခြင်း၏ အဖွဲ့ ဖြစ်သည်။

ယခု မသိကိန်းတစ်လုံးပါ တစ်ထပ်ညီမျှခြင်းများကို အကွဲရာသချို့လုပ်ထုံးလုပ်နည်း +, -, ×, ÷ တို့ကိုသုံး၍ ဖြေရှင်းကြမည်။

ပုံစွဲကို ၁။ $y - 11 = 9$ ကို ဖြေရှင်းပါ။

$$y - 11 = 9$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို **11** ပေါင်းသော်

$$y - 11 + 11 = 9 + 11$$

$$y + 0 = 20$$

$$y = 20$$

အကြောင်းမှုနှင့်
ပဲဘက် = ယာဘက် ဟုတ် ပဲဘက်
ချိန်ကိုတိုင်စစ်ဆေးရသည်

ပုံစွဲကို ၂။ $x + 6 = 10$ ကို ဖြေရှင်းပါ။

$$x + 6 = 10$$

ညီမျှခြင်း၏နှစ်ဖက်လုံးမှ **6** နှုတ်သော်

$$x + 6 - 6 = 10 - 6$$

$$x + 0 = 4$$

$$x = 4$$

ပုံစွဲကို ၃။ $\frac{1}{5}d = 5$ ကို ဖြေရှင်းပါ။

$$\frac{1}{5}d = 5$$

$$d = 5 \times 5$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 5 ဖြင့်မြောက်သော်

$$\frac{1}{5}d \times 5 = 5 \times 5$$

$$d = 25$$

ပုံစွဲကို ၄။ $6x - 5 = 19$ ကို ဖြေရှင်းပါ။

$$6x - 5 = 19$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 5 ပေါင်းသော်

$$6x - 5 + 5 = 19 + 5$$

$$6x = 24$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 6 ဖြင့်စားသော်

$$\frac{6x}{6} = \frac{24}{6}$$

$$x = 4$$

ပုံစွဲကို ၅။ $7p - 2 = 5p + 10$ ကို ဖြေရှင်းပြီး အဖော်ကို မှန် မမှန်ချိန်ကိုက်ပြပါ။

$$7p - 2 = 5p + 10$$

ညီမျှခြင်း၏နှစ်ပက်လုံးကို ၂ ပေါင်းသော်

$$7p - 2 + 2 = 5p + 10 + 2$$

$$7p = 5p + 12$$

ညီမျှခြင်း၏နှစ်ပက်လုံးမှ ၅p နှင့်သော်

$$7p - 5p = 5p + 12 - 5p$$

$$2p = 12$$

ညီမျှခြင်း၏နှစ်ပက်လုံးကို ၂ ဖြင့်စားသော်

$$\frac{2p}{2} = \frac{12}{2}$$

$$p = 6$$

ချိန်ကိုက်ပြင်း

$$\text{ဝဘက်} = 7p - 2$$

$$= 7(6) - 2$$

$$= 40$$

$$\text{ယာဘက်} = 5p + 10$$

$$= 5(6) + 10$$

$$= 40$$

$$\therefore \text{ဝဘက်} = \text{ယာဘက်}$$

$\therefore p = 6$ သည် ပေးထားသော ညီမျှခြင်း၏ အဖော်ဖြစ်သည်။

ပုံစွဲကို ၆။ $3(2x + 2) = 2(x + 7)$ ကို ဖြေရှင်းပါ။

$$3(2x + 2) = 2(x + 7)$$

$$6x + 6 = 2x + 14$$

ညီမျှခြင်း၏နှစ်ပက်လုံးမှ ၂x နှင့်သော်

$$6x + 6 - 2x = 2x + 14 - 2x$$

$$4x + 6 = 14$$

ညီမျှခြင်း၏နှစ်ပက်လုံးမှ ၆ နှင့်သော်

$$4x + 6 - 6 = 14 - 6$$

$$4x = 8$$

ညီမျှခြင်း၏နှစ်ပက်လုံးကို ၄ ဖြင့်စားသော်

$$\frac{4x}{4} = \frac{8}{4}$$

$$x = 2$$

ပုံစံတွက် ၇။ $x = 2$ ဖြစ်သည့်အခါ ကိန်းတန်းတန်ဖိုး 15 ဖြစ်စေသည့် အကွဲရာတစ်ထပ်ကိန်းတန်းများအနက် တစ်ခုကိုဖော်ပြပါ။

$$x = 2 \text{ ဖြစ်သည့်အတွက် } \text{ညီမျှခြင်းနှစ်ဖက်လုံးကို 9 \text{ ဖြင့်} \text{} \times \text{မြှောက်သော်}$$

$$9x = 18$$

$$9x - 3 = 18 - 3 \text{ (ကိန်းတန်းတန်ဖိုး 15 ဖြစ်စေရန်} \text{ညီမျှခြင်းနှစ်ဖက်လုံးမှ 3 \text{ နှုတ်ပါ။})$$

$$9x - 3 = 15$$

ထို့ကြောင့် $x = 2$ ဖြစ်သွင် အကွဲရာကိန်းတန်းတန်ဖိုး 15 ဖြစ်စေသည့် ကိန်းတန်းတစ်ခုမှာ $9x - 3$ ဖြစ်သည်။

လေ့ကျင့်ခန်း ၆.၁

၁။ တွက်လင်ပြည့်ပါ။

$$(က) () - 10 = 13 \quad (ခ) \frac{()}{6} = 8 \quad (ဂ) 7 \times () = 56 \quad (ဃ) 5 \times () + 9 = 24$$

၂။ အောက်ပါညီမျှခြင်းများကို ဖြေရှင်းပါ။

$$(က) b - 4 = 11 \quad (ခ) x + 8 = 9 \quad (ဂ) \frac{p}{11} = 121 \quad (ဃ) 4t = 24$$

$$(က) - 9s = 27 \quad (ခ) \frac{q}{3} - 18 = 0 \quad (ဂ) \frac{1}{4}u - 6 = 14 \quad (ဃ) 1 - \frac{1}{7}w = - 8$$

၃။ အောက်ပါညီမျှခြင်းများကို ဖြေရှင်းပါ။

$$(က) 3x = 2x + 15 \quad (ခ) 5p - 3 = p + 1 \quad (ဂ) 3g = - 2g + 15$$

$$(ဃ) 12 - 2f = f + 2 \quad (က) -7w + 1 = - w - 35 \quad (ဂ) 2x + 7x - 3 = 5x + 4$$

$$(ဘ) 5(x + 1) + 3(x - 1) = 5 \quad (ခ) 5(u + 4) + 2(u + 11) = 0$$

$$(ဗ) 9y - 6(y - 10) = 45 \quad (ဃ) 3(2x - 3) + 7 = 4x + 3$$

၄။ $x = 3$ ဖြစ်သည့်အခါ ကိန်းတန်းတန်ဖိုး 17 ဖြစ်စေသော မတူညီသည့် အကွဲရာတစ်ထပ် ကိန်းတန်းနှစ်ခုကိုရှာပါ။

၆.၂ မသိကိန်းတစ်လုံးပါသောပုံဌားမြှုပ်နည်းခြင်း

လက်တွေ့ဘဝရှိပြသောအာချို့ကိုဖြေရှင်းရာတွင် မသိကိန်းတစ်လုံးပါသော ညီမျှခြင်းများကို အသုံးပြုခိုင်သည်။ ရွှေလိုသောကိန်းတစ်ခုကို မသိကိန်းတစ်ခုထားပြီး ထိုကိန်းနှင့် ဆက်သွယ်လျက်ရှိ သောအချက်အလက်များကိုသုံး၍ ညီမျှခြင်းပုံစံရေးပြီး လက်တွေ့ပြသောများကို ဖြေရှင်းနိုင်သည်။ ဥပမာ။ မောင်ဘင်းယခုအာသက်သည် 11 နှစ်ဖြစ်သည်။ နောက်နှစ်ပေါင်း မည်မျှကြောလျှင် အသက် 30 နှစ် ဖြစ်မည်ကို ထိုလိုသည်ဆိုပါစို့။

ပထမဦးစွာ သိလိုသောနှစ်ပေါင်းကို x ဟု ထားပါ။ ယခုအသက်နှင့်ကြောမည့်နှစ်တို့ပေါင်းခြင်း သည် 30 နှစ်နှင့်ညီရမည် ဖြစ်သည်။

ထိုကြောင့် သချို့ညီမျှခြင်းကို $11 + x = 30$ ဟုရေးနိုင်သည်။ ထိုညီမျှခြင်းကို ဖြေရှင်းသော နောက် 19 နှစ်အကြောတွင် 30 နှစ်ဖြစ်မည်ဟုသိရသည်။

ပုံစံတွက် ၁။ ထောင့်မှုန်စတုဂံ၏အလျားသည် အနံ၏နှစ်ဖြစ်သည်။ အနားလေးဖက်ပေါင်း သည် 54 cm ဖြစ်လျှင် အလျားနှင့် အနံကို ရှာပါ။

$$\text{ထောင့်မှုန်စတုဂံ၏ အနံ} = x \text{ cm ဖြစ်ပါ။}$$

$$\text{ထောင့်မှုန်စတုဂံ၏ အလျား} = 2x \text{ cm}$$

$$\text{ပတ်လည်အနား} = (x + x + 2x + 2x) \text{ cm}$$

ပုံစံအရ

$$\begin{aligned} x + x + 2x + 2x &= 54 \\ 6x &= 54 \end{aligned}$$

$$\text{ညီမျှခြင်း၏နှစ်ဖက်လုံးကို 6 ဖြင့်စားသော}$$

$$\frac{6x}{6} = \frac{54}{6}$$

$$x = 9$$

မိမိကိုယ်တိုင်ခိုင်ကိုကြည့်ပါ

$$\therefore \text{ထောင့်မှုန်စတုဂံ၏အနံ} = 9 \text{ cm}$$

$$\therefore \text{ထောင့်မှုန်စတုဂံ၏အလျား} = 2x \text{ cm} = 2 \times 9 = 18 \text{ cm}$$

ပုံဌားမြှုပ်နည်းရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

- (၁) ပုံဌား၏ အခိုပ္ပာယ်ကို သေချာနားလည် သဘောပေါက်အောင်ဖတ်ပါ။
- (၂) ရွှေလိုသည့် မသိကိန်းကို သင့်လျဉ်သော အကွဲရာဖြင့်သတ်မှတ်၍ အသုံးပြုမည့်ယူနစ်ကို တွဲဖော်ပြပါ။ (ဥပမာ - x cm, y ယောက်, z နာရီ ...)

- (၃) ပုံစွဲတွင် ပေးထားသောအချက်အလက်တို့ကိုသုံး၍ ညီမျှခြင်းပုံစံရေးပါ။
 (၄) ညီမျှခြင်းကို ဖြေရှင်းပါ။
 (၅) ရလာသော အဖြော်မှန်ကန်မှူ ရှိ မရှိကို ချိန်ကိုက်စစ်ဆေးပါ။

ပုံစံတွက် ၂။ ကိန်းတစ်ခု၏ သုံးဆန္ဒင့် 4 ပေါင်းခြင်းကို ဝါးဆပြုသော 65 ရှုံး၊ ထိုကိန်းသည် မည်မျှဖြစ်ပည့်လည်း။

$$\text{ကိန်းတစ်ခု} = x \text{ ဖြစ်ပါ။}$$

$$\text{ကိန်းတစ်ခု၏ သုံးဆန္ဒင့် 4 ပေါင်းခြင်း} = 3x + 4$$

$$\text{ကိန်းတစ်ခု၏ သုံးဆန္ဒင့် 4 ပေါင်းခြင်းကို ဝါးဆပြုခြင်း} = 5(3x + 4)$$

ပုံစွဲအရ

$$5(3x + 4) = 65$$

$$15x + 20 = 65$$

ညီမျှခြင်း၏နှစ်ဖက်လုံးမှ 20 နှစ်သော်

$$15x + 20 - 20 = 65 - 20$$

$$15x = 45$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 15 ဖြင့်စားသော်

$$\frac{15x}{15} = \frac{45}{15}$$

$$x = 3$$

$$\therefore \text{ကိန်းတစ်ခု} = 3$$



ပုံစံတွက် ၃။ သား၏အသက်သည် ဖောင်၏အသက်အောက် 22 နှစ်ထိုးသည်၊ နောက် 3 နှစ် ကြာသော် သားနှင့်ဖောင်တို့၏ အသက်ပေါင်းခြင်းသည် 40 နှစ်ဖြစ်လာ၏။ သူတို့၏ ယခု အသက်အသားသီးတို့ရှာပါ။

$$\text{ဖောင်၏ ယခုအသက်} = x \text{ နှစ် ဖြစ်ပါ။}$$

$$\text{သား၏ ယခုအသက်} = (x - 22) \text{ နှစ်}$$

$$\text{နောက်သုံးနှစ်ကြာသော် ဖောင်၏အသက်} = (x + 3) \text{ နှစ်}$$

$$\text{နောက်သုံးနှစ်ကြာသော် သား၏အသက်} = (x - 22 + 3) \text{ နှစ်} = (x - 19) \text{ နှစ်}$$

ပုံစွဲအရ

$$x + 3 + x - 19 = 40$$

$$2x - 16 = 40$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 16 ပေါင်းသော်

$$2x - 16 + 16 = 40 + 16$$

$$2x = 56$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 2 ဖြင့်စားသော်

$$\begin{aligned} \frac{2x}{2} &= \frac{56}{2} \\ x &= 28 \end{aligned}$$

မြတ်ကိုယ်တိုင်ချိန်ကိုက်
ကြည့်ပါ

$$\therefore ဖောင်၏ ယခုအသက် = 28 နှစ်$$

$$\therefore သား၏ ယခုအသက် = (28 - 22) နှစ် = 6 နှစ်$$

ပုံစံတွက် ၄။ အလယ်တန်းကျောင်းတစ်ကျောင်း၏ သချို့ဘဏ်စမ်းပြုင့်ပွဲတစ်ခုတွင် ပထမဆုရသူ၏ အုပ်စုသည် ဒုတိယဆုရသူ၏ အုပ်စုသည် 5000 ကျပ်ပို၏၊ သူတို့နှစ်ဦးစလုံး၏ ဆုပောင်ဝါယောက် 35000 ကျပ်ဖြစ်သော် ဒုတိယဆုရသူ၏ အုပ်စုကိုရှာပါ။

$$\text{ဒုတိယဆုရသူ၏ } \text{ဆုပောင်} = q \text{ ကျပ်ဖြစ်ပါ၏။$$

$$\text{ပထမဆုရသူ၏ } \text{ဆုပောင်} = (q + 5000) \text{ ကျပ်}$$

ပုံစွဲအရ

$$q + q + 5000 = 35000$$

$$2q + 5000 = 35000$$

ညီမျှခြင်း၏နှစ်ဖက်လုံးမှ 5000 နှုတ်သော်

$$2q + 5000 - 5000 = 35000 - 5000$$

$$2q = 30000$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 2 ဖြင့်စားသော်

$$\begin{aligned} \frac{2q}{2} &= \frac{30000}{2} \\ q &= 15000 \end{aligned}$$

မြတ်ကိုယ်တိုင်ချိန်ကိုက်
ကြည့်ပါ

$$\therefore \text{ဒုတိယဆုရသူ၏ } \text{ဆုပောင်} = 15000 \text{ ကျပ်}$$

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

ပုံစွဲက် ၅။ ကြက်တောင်တစ်ခု၏တန်ဖိုးသည် ဘေးလုံးတစ်လုံး၏တန်ဖိုးအောက် 100 ကျပ် လျှော်၏၊ ဘေးလုံးလေးလုံးနှင့်ကြက်တောင်ခြောက်ခုတို့၏တန်ဖိုးသည် 1800 ကျပ် ဖြစ်သော် ဘေးလုံးတစ်လုံး၏တန်ဖိုးကို ရှာဖို့။

ဘေးလုံးတစ်လုံး၏ တန်ဖိုး = y ကျပ်ဖြစ်ပါစေ။

ကြက်တောင်တစ်ခု၏ တန်ဖိုး = $(y - 100)$ ကျပ်

ဘေးလုံးလေးလုံး၏ တန်ဖိုး = $4y$ ကျပ်

ကြက်တောင်ခြောက်ခု၏တန်ဖိုး = $6(y - 100) = 6y - 600$ ကျပ်

ပုံစွဲအရ

$$4y + 6y - 600 = 1800$$

$$10y - 600 = 1800$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 600 ပေါင်းသော်

$$10y - 600 + 600 = 1800 + 600$$

$$10y = 2400$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 10 ဖြင့်စားသော်

$$\frac{10y}{10} = \frac{2400}{10}$$

$$y = 240$$

∴ ဘေးလုံးတစ်လုံး၏တန်ဖိုး = 240 ကျပ်

ပုံစွဲက် ၆။ ချယ်ရှိရှိငွေသည် သုတရို့ငွေ၏သုံးဆဖြစ်သည်။ ချယ်ရှိသည် သုတေသနား 800 ကျပ် ပေးလိုက်သောအခါ သူတို့နှင့်ပြီးရှိငွေတူညီဘွားလျှင် မူလက တစ်ယောက်လျှင် ငွေ မည်မျှရှိသနည်း။

သုတ၍ မူလရှိငွေ = z ကျပ် ဖြစ်ပါစေ။

ချယ်ရှိ မူလရှိငွေ = $3z$ ကျပ်

သုတေသနား 800 ကျပ်ပေးလိုက်သောအခါ

ချယ်ရှိ ကျန်ငွေ = $3z - 800$ ကျပ်

သုတ၍ ရှိလာသောငွေ = $z + 800$ ကျပ်

ပုံစွဲအရ

$$3z - 800 = z + 800$$

ညီမျှခြင်း၏နှစ်ဖက်လုံးမှာ z နှင့်သော်

$$3z - 800 - z = z + 800 - z$$

$$2z - 800 = 800$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို 800 ပေါင်းသော်

$$2z - 800 + 800 = 800 + 800$$

$$2z = 1600$$

ညီမျှခြင်း၏နှစ်ဖက်လုံးကို $\frac{1}{2}$ ဖြင့်ပြောက်သော်

$$2z \times \frac{1}{2} = 1600 \times \frac{1}{2}$$

$$z = 800$$

$$\therefore \text{သုတေသန } \text{မူလရှိငွေ} = 800 \text{ ကျပ်}$$

$$\therefore \text{ချယ်ရှိငွေ } \text{မူလရှိငွေ} = 3z \text{ ကျပ်} = 3 \times 800 \text{ ကျပ်} = 2400 \text{ ကျပ်}$$

လောကျင့်ခန်း ၆.၂

- ၁။ ကပ်လျက်ရှိသော အပေါင်းကိန်းပြည့်နှစ်ခုပေါင်းလမ်းသည် 105 ဖြစ်လျှင် ထိုကိန်းများကို ရှာပါ။
- ၂။ ကပ်လျက်ရှိသောစုံကိန်းပြည့်သုံးလုံး၏ပေါင်းလမ်းသည် 66 ဖြစ်သော် ထိုကိန်းသုံးလုံးကိုရှာပါ။
- ၃။ ကိန်းတစ်ခုသည် အခြားကိန်းတစ်ခု၏နှစ်ဆထက် 15 ပိုသည်။ ကိန်းနှစ်ခု၏ ပေါင်းလမ်းသည် 48 ဖြစ်သော် ထိုကိန်းနှစ်ခုကိုရှာပါ။
- ၄။ အဖော်အသက်သည် သားအသက်၏လေးဆရှိသည်။ လွန်ခဲ့သောဆယ်နှစ်က သားအဖနှစ် ယောက်ပေါင်းအသက်သည် 60 နှစ်ဖြစ်သော် သားအဖနှစ်ယောက်၏ ယခုအသက်ကိုရှာပါ။
- ၅။ ကျောင်းသားတစ်ယောက်သည် ပုံစွဲတစ်ပုံစွဲတွက်ရာ၌ 35 မှ ကိန်းတစ်ခုကိုနှစ်ရပ်ညွှန်အတား ပေါင်းလိုက်သဖြင့် သူရရှိသောအဖြေသည် အဖြေမှန်၏လေးဆ ဖြစ်သွားသည်။ ထိုကိန်းကို ရှာပါ။
- ၆။ ဒေါ်နှင့်းဆီသည် ဈေးမှုပန်းကန်နှစ်ချုပ်နှင့်ဖန်ခွက်သုံးခွက်ဝယ်ခဲ့သည်။ ပန်းကန်တစ်ချပ်သည် စန်ခွက်တစ်ခွက်ထက် 500 ကျပ်ပိုများသည်။ စုစုပေါင်း 4500 ကျပ် ကုန်ကျခဲ့သော် ဖန်ခွက်တစ်ခွက်၏တန်ဖိုးနှင့် ပန်းကန်တစ်ချပ်၏ တန်ဖိုးတို့ရှာပါ။

- ၃။ နှီးပေါင်မူန့်တစ်လုံး၏တန်ဖိုးသည် လမူန့်တစ်ခု၏တန်ဖိုးထက် 100 ကျပ်ပို၏၊ ဖိုးဖိုးသည် နှီးပေါင်မူန့်ခြာက်လုံးနှင့်လမုန်ငါးခုံဝယ်ခဲ့ရာ 2800 ကျပ် ကုန်ကျော်၊ နှီးပေါင်မူန့်တစ်လုံး၏တန်ဖိုးကို ရှာပါ။
- ၄။ ငွေ 6400 ကျပ်ကို သက်သက်၊ မာမာ နှင့် ချောချောထို ညီအစ်မသုံးယောက် ဝေယူဖြေရာ မာမာသည် ချောချောထက် 500 ကျပ်ပို၏၏။ သက်သက်သည် မာမာရငွေ၏နှစ်ဆရသော တစ်ယောက်စီ၏ရငွေကို ရှာပါ။
- ၅။ ပြိုဂံတစ်ခု၏အတွင်းထောင့်သုံးခုပေါင်းသည် 180° ဖြစ်၏။ အကြီးဆုံးထောင့်သည်အငယ် ဆုံးထောင့်၏နှစ်ဆပြစ်၏၍ ကျန်ထောင့်သည် အငယ်ဆုံးထောင့်ထက် 28° ပို့လျှင် ထောင့်တစ်ခု စိတို့ ရှာပါ။
- ၆။ ပြိုဂံတစ်ခု၏ပထမအနားသည် ခုတိယအနားထက် 3 cm ပို၏။ တတိယအနားသည် ခုတိယ အနား၏နှစ်ဆအောက် 5 cm လျှော့၏။ ထိုပြိုဂံတစ်ပတ်လည်အနားမှာ 30 cm ဖြစ်သော အနားတစ်နားစီ၏ အလျားကိုရှာပါ။
- ၇။ ထောင့်မှုန်စတုဂံပုံ မြောက်ကျော်၏အလျားသည် အနံထက် 20 ပေပို၏။ အလျား၏သုံးဆမှ 100 ပေလျှော့ခြင်းသည် အနံ၏နှစ်ဆနှင့် တုညီခဲ့လျှင် အလျားနှင့် အနံတို့ကိုရှာပါ။
- ၈၂။ ကောင်းကောင်း၊ ပိုင်ပိုင်နှင့် ချမ်းချမ်းတို့တွင် ဖန်ဝါးလီ 110 လုံးရှိသည်။ ပိုင်ပိုင်ရသော ဖန်ဝါးလီအရေအတွက်သည် ကောင်းကောင်းရသော ဖန်ဝါးလီအရေအတွက်နှစ်ဆဖြစ် သည်။ ချမ်းချမ်းရသောဖန်ဝါးလီအရေအတွက်သည် ပိုင်ပိုင်ရသော ဖန်ဝါးလီအရေအတွက် ထက် 10 လုံးပို့ရသော တစ်ယောက်စီရရှိသော ဖန်ဝါးလီအရေအတွက်ကိုရှာပါ။
- ၈၃။ မော်တော်ကားတစ်စီးသည် စက်ဘီးတစ်စီးထက် တစ်နာရီလျှင် 15 မိုင် ပို့သွားသည်။ စက်ဘီးဖြင့် 5 နာရီ သွားသောခနီးသည် မော်တော်ကားဖြင့် 2 နာရီသွားသောခနီးနှင့် ညီမျှသော စက်ဘီးသည် တစ်နာရီ မိုင်မည်မျှသွားသနည်း။
- ၈၄။ မောင်မောင်တစ်ပတ်စာကြည့်ချိန်သည် ကိုကိုတစ်ပတ်စာကြည့်ချိန်၏ သုံးဆဖြစ်သည်။ သုတို့နှစ်ယောက်ပေါင်းစာကြည့်ချိန်သည် 56 နာရီဖြစ်သော ကိုကိုတစ်ပတ်စာကြည့်ချိန်ကို ရှာပါ။
- ၈၅။ သကြားအိတ်တစ်အိတ်မှ 3 ပေါင်လျှော့ထားပြီး အထုပ်ငယ် 10 ထုပ်ခွဲထုပ်လိုက်ပါက တစ်ထုပ်လျှင် 2 ပေါင်ရှိသော သကြားအိတ်၏မူလအလေးချိန်ကိုရှာပါ။


အခန်း ၇ ပြင်ညီတစ်ခုပေါ်ရှိအမှတ်များနေရာချထားခြင်း

မျဉ်းဖြောင့်တစ်ကြောင်းပေါ်ရှိအမှတ်များကို ကိန်းများဖြင့် ကိုယ်စားပြုနေရာချခြင်းအကြောင်း သရှုံးခြုံပြီးဖြစ်သည်၊ ယခုသင်ခန်းစာတွင် ပြင်ညီပေါ်ရှိ အမှတ်များကို နေရာချရာတွင် ကိန်းများဖြင့် မည်သို့ကိုယ်စားပြုဖော်ပြနိုင်သည်ကို လေ့လာကြရမည်ဖြစ်သည်။

ဂ.၁ ကိန်းစုတဲ့ဖြင့်ဖော်ပြခြင်း

ဤသင်ခန်းစာတွင် ပြင်ညီတစ်ခုပေါ်ရှိ အမှတ်တစ်ခု၏တည်နေရာကို ကိန်းစုတဲ့တစ်ခုဖြင့် မည်သို့ ဖော်ပြနိုင်ကြောင်း လေ့လာမည်။ လွယ်ကူမှုရှိစေရန် အပေါင်းကိန်းမျဉ်းများဖြင့် တိုင်းတာပုံ ကို ဦးစွာဆင်ခြင်းမည်။

ပုံ ဂ.၁ တွင် အပေါင်းရေညီကိန်းမျဉ်း OX နှင့် အပေါင်းပတ်ရပ်ကိန်းမျဉ်း OY တို့ကို အမှတ် O ၌ ထောင့်မှန်ကျဖြတ်၍ ဆွဲထားသည်။ ထိုသို့ ထောင့်မှန်ကျဖြတ်၍ ဆွဲထားသော ကိန်းမျဉ်းများကို ရေညီဝင်ရှိုး (horizontal axis) နှင့် ပတ်ရပ်ဝင်ရှိုး (vertical axis) ဟုခေါ်သည်။



ပုံတွင် အမှတ် A သည် ရေညီဝင်ရှိုးအလိုက် 2 ယူနစ်နှင့် ပတ်ရပ်ဝင်ရှိုးအလိုက် 3 ယူနစ် ရှိသောနေရာတွင်တည်ရှိသည် ဆိတ်ပို့။ ထိုအခါ ရေညီဝင်ရှိုးအလိုက်ရှိသော 2 ကို ပထမနေရာတွင် ရေးပြီး ပတ်ရပ်ဝင်ရှိုးအလိုက်ရှိသော 3 ကို ဒုတိယနေရာတွင်ရေးခြင်းဖြင့် အမှတ် A ၏တည်နေရာ ကို (2, 3) ဟုဖော်ပြမည်။ ထိုသို့ (2, 3) ဟူ၍ဖော်ပြခြင်းကို ကိန်းစုတဲ့ (ordered pair) ဖြင့် ဖော်ပြခြင်းဟုခေါ်သည်။ ကိန်းစုတဲ့ဖြင့်ဖော်ပြရာတွင် ကိန်းအစိုအင်ထားရှိမှုသည် အငောက်းသည်။

ဥပမာ ကိန်းစုတဲ့ (2, 3) ဖြင့်ပြသောအမှတ်သည် ကိန်းစုတဲ့ (3, 2) ဖြင့်ပြသောအမှတ်နှင့် တည်နေရာခြင်း မတူညီပါ။ ပုံတွင် အမှတ် B ၏တည်နေရာကို (3, 2) ဖြင့်ဖော်ပြသည်။

ဝင်ရှိနှုန်းခုဆုံးရာအမှတ် O ကို မူလမှတ် (origin) ဟုခေါ်ပြီး မူလမှတ်ကို ကိန်းစုတဲ့ (0, 0) ဖြင့် ကိုယ်စားပြုဖော်ပြသည်။


ယခုပြင်ညီပေါ်ရှိ အမှတ်တစ်ခု၏နေရာကို ကိန်းစုတွဲတစ်ခုဖြင့် ဖည်ထိုးဖော်ပြနိုင်ကြောင်း သိခဲ့ဖြီးဖြစ်သည်။ အပြန်အလှန်အားဖြင့် ကိန်းစုတွဲတစ်ခုဖြင့်ပြသော အမှတ်တစ်ခု၏တည်နေရာကို ပြင်ညီပေါ်ရှိ ဖည်ထိုးနေရာချမည်ကို ဆက်လက်လေ့လာမည်။

၇.၂ ထောင့်မှန်ကိုဉ်းချွဲခြင်း

ပြင်ညီပေါ်ရှိအမှတ်များကို အလျားလိုက် ဒေါင်လိုက်ဖော်ပြသောနည်ဖြင့် ဆင့်မတန်းတွင် သင်ကြားခဲ့ဖြီးဖြစ်သည်။ ယခုသင်ခန်းတွင် ထောင့်မှန်ကိုဉ်းချွဲခြင်း (rectangular coordinate system) ဖြင့် အမှတ်များတိုင်းတာပုံကို ဆက်လက်လေ့လာကြမည်။ ဤစနစ်တွင် ၂.၁ ၃၆ ဖော်ပြထားသော ဝင်ရှိး OX , OY တို့တည်ရှိသောထောင့်မှန်ကိုဉ်းချွဲခြင်းဖြစ်ပြင်ညီကို XY ပြင်ညီဟူလည်း ခေါ်ဆိုသည်။ ရောိုင်ရှိနိုင်ကို X -ဝင်ရှိးဟူလည်းကောင်း၊ မတ်ရပ်ဝင်ရှိနိုင်ကို Y -ဝင်ရှိးဟူလည်းကောင်း ခေါ်ဆိုပြီး ကိန်းစုတွဲရှိ ပထမကိန်းကို x -ကိုဉ်းချွဲခြင်း၊ ဒုတိယကိန်းကို y -ကိုဉ်းချွဲခြင်း ဟုခေါ်သည်။

ပုံ ၂.၂ တွင် ကိန်းစုတွဲ $(4, 3)$ ဖြင့်ပြထားသော အမှတ် P ၏တည်နေရာကို ပြင်ညီပေါ်ရှိ နေရာချုပ်ထားသည်။ P ၏တည်နေရာရှိပုံပုံကို အောက်ပါအတိုင်းဆင်ခြင်ကြည့်နိုင်သည်။

၄ သည် P ၏ x -ကိုဉ်းချွဲခြင်းဖြစ်၍ X -ဝင်ရှိးပေါ်တွင် 4 ယူနစ်ရှိသောနေရာမှ Y -ဝင်ရှိးနှင့်ပြင်သောမျဉ်းဆွဲပါ။ **၃** သည် P ၏ y -ကိုဉ်းချွဲခြင်းဖြစ်၍ Y -ဝင်ရှိးပေါ်တွင် 3 ယူနစ်ရှိသော နေရာမှ X -ဝင်ရှိးနှင့်ပြင်သောမျဉ်းဆွဲပါ။ ထိုမျဉ်းနှစ်ကြောင်းဆုံးရောနေရာသည် အမှတ် P ၏ နေရာဖြစ်သည်။




ပုံ ၇.၂

P ၏တည်နေရာကိုပြသော ကိန်းစုတွဲ $(4, 3)$ ကို P ၏ ကိုဉ်းချွဲခြင်းများ ဖုန်းဆိုသည်။ ထောက်ယူသော XY ပြင်ညီပေါ်တွင် အမှတ်တစ်ခု၏တည်နေရာကို ကိန်းစုတွဲ (x, y) ဖြင့်ဖော်ပြလေ့ရှိသည်။

ပုံစွဲကို J။ အောက်ပါတို့၏တည်နေရာကို ကိုဖြစ်နိတ်များဖြင့်ဖော်ပြပါ။


(က) အားကတားရုံ (ခ) နှင့်းဆီဆောင် (ဂ) ရုံးခန်းများ (ယ) စာကြည့်တိုက် (င) ဓာတ်ဆောင်



(က) $A = (1, 2)$ (ခ) $B = (3, 3)$ (ဂ) $C = (4, 2)$

(ယ) $D = (5, 3)$ (င) $E = (6, 5)$

ပုံစွဲကို J။ ပုံတွင် ဖြို့ပတ်လမ်းပေါ်ရှိ စတိုးဆိုင်များ၏ တည်နေရာများကို ဖော်ပြထားသည်။



(ခ) အောက်ပါစတိုးဆိုင်များ၏တည်နေရာကို ကိုဖြစ်နိတ်များဖြင့် ဖော်ပြပါ။
 (က) K (ခ) A (ဂ) D (ယ) H (င) F


သတ္တမတန်း

သချို့-၁

တော်းသုံးစာအုပ်


- (J) အောက်ပါ ကိုဥပ္ပါနီတိများသည် မည်သည့်စတိုးဆိုင်၏တည်နေရာတို့ဖော်ပြသနည်း။
- (က) (3, 4) (ခ) (6, 5) (ဂ) (7, 3) (ဃ) (1, 5) (င) (2, 8)
- (၁) (က) $K = (4, 1)$ (ခ) $A = (2, 2)$ (ဂ) $D = (3, 6)$ (ဃ) $H = (8, 4)$ (င) $F = (8, 9)$
- (J) (က) (3, 4) = B (ခ) (6, 5) = I (ဂ) (7, 3) = J (ဃ) (1, 5) = C (င) (2, 8) = E

ပုံစံတွက် ၃။ ထောင့်မှန်ကိုဥပ္ပါနီတိများသည် အမှတ် $A(3, 0)$, $B(3, 4)$, $C(6, 7)$, $D(9, 4)$, $E(9, 0)$ တို့ကိုနေရာချက်။ A , B , C , D , E အစီအစဉ်အတိုင်းဆက်ပြီး နောက်ဆုံးအမှတ်နှင့် ပထမဆုံးအမှတ်တို့ကိုလည်း ဆက်ပါ။ ရှိုလာသောပုံသည် မည်သည့်ပုံဖြစ်သနည်း။



အမှတ်များဆက်၍ရှိုလာသောပုံသည် ဖို့ပုံ ဖြစ်ပါသည်။

ပုံစံတွက် ၄။ $A(4, 4)$ နှင့် $C(9, 9)$ တို့သည် စတုရန်း $ABCD$ ၏ ထောင့်စွန်းနှင့်ခြောက်၏
 AB နှင့် CD တို့သည် Y -ဝင်မီးနှင့်ပြိုင်ပြီး AD နှင့် BC တို့သည် X -ဝင်မီးနှင့်ပြိုင်၏။
 B နှင့် D ၏ ကိုဥပ္ပါနီတိများကို ရှာပါ။ AB ၏ အလျားကိုလည်းရှာပါ။




$$B = (4, 9) \quad D = (9, 4)$$

AB ၏ အလျှော့ = 5 ယူနစ်

လောကျင့်ခန်း ၇.၁

၁။ ပေးထားသောပုံကိုဖြည့်၍ ယေားတွင်ရှိသော အမှတ်များ၏ ကိုဖြစ်နိုင်များကိုဖြည့်ပါ။



အမှတ်	တည်နေရာ
A	
B	
C	
D	
E	
F	
G	

- J။ ထောင့်မှန်ကိုဉ်းစီစီတ်ပြင်ညီတစ်ခုပေါ်တွင် အောက်ပါအမှတ်များကို နေရာချုပါ။ ထို့နောက် A နှင့် B၊ B နှင့် C၊ C နှင့် D၊ A နှင့် D တို့ကိုဆက်သွယ်ပါ။ ရရှိလာသောပုံသည် မည်သည့်ပုံဖြစ်သနည်း။
- A (3, 5) B (2, 3) C (3, 1) D (4, 3)
- K။ အမှတ် A (3, 5), B (2, 3), C (3, 1) တို့ကိုပေးထားသည်။ အောက်ပါမေးခွန်းများကိုဖြေဖြေပြပါ။
- (က) အမှတ် A ၏ x-ကိုဉ်းစီစီတ်ကိုဖော်ပြပါ။
 (ခ) အမှတ် A ၏ y-ကိုဉ်းစီစီတ်ကိုဖော်ပြပါ။
 (ဂ) အမှတ် B ၏ x-ကိုဉ်းစီစီတ်ကိုဖော်ပြပါ။
 (ဃ) အမှတ် B ၏ y-ကိုဉ်းစီစီတ်ကိုဖော်ပြပါ။
 (င) အမှတ် C ၏ x-ကိုဉ်းစီစီတ်ကိုဖော်ပြပါ။
 (ဂ) အမှတ် C ၏ y-ကိုဉ်းစီစီတ်ကိုဖော်ပြပါ။
- L။ ထောင့်မှန်ကိုဉ်းစီစီတ်ပြင်ညီတစ်ခုပေါ်တွင် အောက်ပါအမှတ်များကို နေရာချုပါ။
 ပေးထားသော အမှတ်များကို အင်းလိပ်စာလုံးများ၊ အစီအစဉ်အတိုင်း ဆက်ပြီးနောက် A အမှတ် နှင့် P အမှတ်တို့ကိုလည်းဆက်ပါ။ မည်သည့်ပုံရရှိသနည်း။
- A (2, 1) B (2, 4) C (1, 6) D (3, 4) E (8, 4) F (10, 6)
 G (10, 5) H (11, 3) I (10, 2) J (9, 3) K (8, 2) L (8, 1)
 M (7, 1) N (7, 2) O (3, 2) P (3, 1)
- M။ ထောင့်မှန်ကိုဉ်းစီစီတ်ပြင်ညီတစ်ခုပေါ်တွင် အောက်ပါအမှတ်များကို နေရာချုပါ။ ပေးထားသောအမှတ်များကို အင်းလိပ်စာလုံးများ၊ အစီအစဉ်အတိုင်း ဆက်ပြီး နောက်ဆုံးအမှတ်နှင့် ပထမဆုံးအမှတ်တို့ကိုလည်းဆက်ပါ။ မည်သည့်ပုံရရှိသနည်း။
- A (2, 2) B (3, 1) C (9, 1) D (10, 2)
 E (7, 2) F (7, 8) G (2, 3) H (7, 3)
- N။ (က) A(1, 1), B(6, 1), C(6, 4), D(1, 4) တို့ကို ထောင့်မှန်ကိုဉ်းစီစီတ်ပြင်ညီတစ်ခုပေါ်တွင် နေရာချုပြီး A, B, C, D, A စာဝင်းအတိုင်း အမှတ်များကိုဆက်ပါ။ ရရှိလာသောပုံ၏ ခိုးယာကို ရှာပါ။
 (ခ) E(7, 1), F(11, 1), G(9, 4) တို့ကို ထောင့်မှန်ကိုဉ်းစီစီတ်ပြင်ညီတစ်ခုပေါ်တွင် နေရာချုပြီး အမှတ်များကိုဆက်ပါ။ ရရှိလာသောပုံ၏ ခိုးယာကိုရှာပါ။

- (က) I(2, 7), J(2, 5), K(4, 5), L(4, 7) တို့ကို ထောင့်မှန်ကိုယ့်ခိုးနှင့်ပြင်ညီတစ်ခုပေါ်တွင် နေရာချုပ်း I, J, K, L, I အစဉ်အတိုင်း အမှတ်များကိုဆက်ပါ။ ရရှိလာသောပုံ၏ ပတ်လည်အနားကို ရှာပါ။
- ၃။ (က) ထောင့်မှန်ကိုယ့်ခိုးနှင့်ပြင်ညီတစ်ခုပေါ်တွင် အမှတ် A(2, 4) နှင့် B(8, 4) တို့ကို နေရာချုပ်း A နှင့် B ကိုဆက်ပါ။ ထိုနောက် မျဉ်းပိုင်း AB ၏ အလယ်မှတ်ဖြစ်စေမည့် အမှတ် C ကို နေရာချုပ်း။
- (ခ) ထောင့်မှန်ကိုယ့်ခိုးနှင့်ပြင်ညီတစ်ခုပေါ်တွင် အမှတ် P(3, 5) နှင့် Q(3, 9) တို့ကို နေရာချုပ်း P နှင့် Q ကိုဆက်ပါ။ ထိုနောက် မျဉ်းပိုင်း PQ ၏ အလယ်မှတ်ဖြစ်စေမည့် အမှတ် R ကို နေရာချုပ်း။
- ၄။ ထောင့်မှန်ကိုယ့်ခိုးနှင့်ပြင်ညီတစ်ခုပေါ်တွင် A(2, 2), B(2, 7), C(14, 7), D(14, 2) ထို့စွာ မှတ်များရှိသော စတုရိ ABCD ကိုဆွဲပါ။
 (က) အလျားတူညီသော အနားများကို ဖော်ပြပါ။
 (ခ) ပြိုင်သောအနားများကို ဖော်ပြပါ။
 (ဂ) စတုရိ ABCD ၏ ထောင့်တစ်ခုချင်းစီကို ဒီဂရိများဖြင့် ဖော်ပြပါ။
 (ဃ) ABCD သည် မည်သည့်စတုရိအမျိုးအစားဖြစ်သနည်း။
- ၅။ ထောင့်မှန်ကိုယ့်ခိုးနှင့်ပြင်ညီတစ်ခုပေါ်တွင် P(8, 1), Q(11, 7), R(8, 13), S(5, 7) ထို့စွာ မှတ်များရှိသော စတုရိ PQRS ကိုဆွဲပါ။
 (က) အလျားတူညီသော အနားများကို ဖော်ပြပါ။
 (ခ) ပြိုင်သောအနားများကို ဖော်ပြပါ။
 (ဂ) စတုရိ PQRS ၏ ထောင့်တစ်ခုချင်းစီကို ဒီဂရိများဖြင့် ဖော်ပြပါ။ တူညီသောထောင့် များ ရှိပါသလား။
 (ဃ) PQRS သည် မည်သည့်စတုရိအမျိုးအစားဖြစ်သနည်း။
- ၆။ ထောင့်မှန်ကိုယ့်ခိုးနှင့်ပြင်ညီတစ်ခုပေါ်တွင် E(2, 2), F(14, 2), G(17, 7), H(5, 7) ထို့စွာ မှတ်များရှိသော စတုရိ EFGH ကိုဆွဲပါ။
 (က) အလျားတူညီသော အနားများကို ဖော်ပြပါ။
 (ခ) ပြိုင်သောအနားများကို ဖော်ပြပါ။
 (ဂ) စတုရိ EFGH ၏ ထောင့်တစ်ခုချင်းစီကို ဒီဂရိများဖြင့် ဖော်ပြပါ။ အကယ်၍ တူညီသော ထောင့်များရှိခဲ့သူင် ထိုထောင့်များကိုဖော်ပြပါ။
 (ဃ) EFGH သည် မည်သည့်စတုရိအမျိုးအစားဖြစ်သနည်း။

အခန်း ၈ စာရင်းအင်းသချို့

ဆင့်မတန်းတွင် စာရင်းအင်းသချို့ဆိုင်ရာအချက်အလက်များကို စုစုည်းဖော်ပြရာတွင် ရုပ်ပုံပူးများဖြင့်ဖော်ပြခြင်းနှင့် ဘားဂရပ်များဖြင့်ဖော်ပြခြင်းအကြောင်းတို့ကို လေ့လာခဲ့ပြီးဖြစ်သည်။

ဤသင်ခန်းစာတွင် စာရင်းအင်းသချို့ဆိုင်ရာအချက်အလက်များကို စက်ဝိုင်းကားချပ်ပုံများ၊ မျဉ်းဂရပ်များဖြင့် မည်သို့ဖော်ပြမည်ကို လေ့လာကြမည်။

ဤသင်ခန်းစာကို လေ့လာသင်ယူပြီးသောအခါ စာရင်းအင်းသချို့ဆိုင်ရာအချက်အလက်များကို စက်ဝိုင်းကားချပ်ပုံများဖြင့်လည်းကောင်း မျဉ်းဂရပ်များတည်ဆောက်၍လည်းကောင်း ဖော်ပြနိုင်မည်ဖြစ်သည်။

၈.၁ စက်ဝိုင်းကားချပ်ပုံ (Pie Chart)

စာရင်းအင်းဆိုင်ရာအချက်အလက်များကို စက်ဝိုင်းတစ်ခု၏ အစီတ်အပိုင်းများအလိုက် (စက်ဝိုင်းစိတ်များ၏အရွယ်စာစားအလိုက်) ဖော်ပြခြင်းကို စက်ဝိုင်းကားချပ်ပုံဟုခေါ်သည်။ စက်ဝိုင်းကားချပ်ပုံများသည် အချက်အလက်များ၏ အချင်းချင်းဆက်စွဲထုတ်နေသည့်အနေအထားကို လေ့လာရာတွင် အထူးအသုံးဝင်သည်။

၈.၁.၁ စက်ဝိုင်းကားချပ်ခွဲသားနည်း

စက်ဝိုင်းကားချပ်တစ်ခုဆောက်လုပ်ခွဲသားပုံအဆင့်အဆင့်ကို အောက်ပါဥပမာဏဖြင့် လေ့လာကြမည်။

ဥပမာ ၁။ သတ္တမတန်းကျောင်းသားကျောင်းသူ ၄၀ ဦးတို့အား စစ်တမ်းတောက်ယူရာ ဘေးလုံးအားကစားဝါသနာပါသူ ၁၄ ဦး၊ ကြက်တောင်အားကစားဝါသနာပါသူ ၈ ဦး၊ ဘတ်စက်ဘေးကားကစားဝါသနာပါသူ ၆ ဦး၊ ဘော်လီဘေးအားကစားဝါသနာပါသူ ၁၂ ဦးဟုအသီးသီးတောက်ခံရရှိသည်။ ထိုအချက်အလက်များကို စက်ဝိုင်းကားချပ်ပုံဖြင့် အောက်ပါအဆင့်များအတိုင်းဖော်ပြကြမည်။

အဆင့် (၁) အားကစားဝါသနာပါသူအသီးသီး၏ပမာဏကို စက်ဝိုင်းပဟိုရှိထောင့်ပမာဏတို့ဖြင့် ဖော်ပြရန်အောက်ပါအတိုင်းတွက်ယူပါ။

$$\text{ဘေးလုံးအားကစားဝါသနာပါသူ} \quad = \frac{14}{40} \times 360^\circ = 126^\circ$$

$$\text{ကြက်တောင်အားကစားဝါသနာပါသူ} \quad = \frac{8}{40} \times 360^\circ = 72^\circ$$

$$\text{ဘတ်စက်ဘေးကားကစားဝါသနာပါသူ} \quad = \frac{6}{40} \times 360^\circ = 54^\circ$$


$$\text{ဘော်လီဘေးအားကစားဝါသနာပါသူ} \quad = \frac{12}{40} \times 360^\circ = 108^\circ$$

ကျောင်းသုံးစာအုပ်

သချို့-၁

သတ္တမတန်း

- အဆင့် (၂) သင့်လျှော်သောအချင်းဝက်ဖြင့် စက်ပိုင်းတစ်ခုကိုဆွဲပါ။ ထို့နောက် ဒီဂရိတိုင်းစက်ပိုင်းခြင်းကိုအသုံးပြု၍ ပဟိုတွင် လိုအပ်သောထောင့်ပမာဏရှိသည့် စက်ပိုင်းစိတ်များ စိတ်ပိုင်းရေးဆွဲပါ။



ပုံ ၈.၁

- အဆင့် (၃) အားကစားဝါသနာပါသူအသီးသီး၏ပမာဏကိုရာခိုင်နှုန်းဖြင့်တွက်ပါ။


$$\text{ဘေးလုံးအားကစားဝါသနာပါသူ ရာခိုင်နှုန်း} = \frac{14}{40} \times 100 = 35\%$$

$$\text{ကြော်တောင်အားကစားဝါသနာပါသူ ရာခိုင်နှုန်း} = \frac{8}{40} \times 100 = 20\%$$

$$\text{ဘတ်စကဗ်ဘေးအားကစားဝါသနာပါသူ ရာခိုင်နှုန်း} = \frac{6}{40} \times 100 = 15\%$$

$$\text{ဘော်လီဘေးအားကစားဝါသနာပါသူ ရာခိုင်နှုန်း} = \frac{12}{40} \times 100 = 30\%$$

- အဆင့် (၄) ရရှိလာသောအစိတ်အပိုင်းများကိုအမျိုးအစားအလိုက်အညွှန်းပြုသော အရောင်ခြယ်ပါက ပုံ ၈.၂ အတိုင်း စက်ပိုင်းကားချင်ပုံကို ရရှိလာမည်ဖြစ်သည်။



ပုံ ၈.၂

သတ္တမတန်း

သချို့-၁

ကျောင်းသုံးစာအုပ်

တစ်ဖက်ပါဝက်ပိုင်းကားချပ်ကို ဖြည့်ရှုလေလာခြင်းဖြင့် အားကစားအမျိုးအစားအလိုက် စိတ်ဝင်စားသူဦးရေအနည်းအများကို အလွယ်တက္ကစိစစ်နိုင်သည်။


ပုံစံတွက် ၁။ ကျောင်းတစ်ကျောင်း၌ အလယ်တန်းကျောင်းသား 390 ယောက်ရှိသည့်အနက် အသက် 11 နှစ်အရွယ်ကျောင်းသားအရေအတွက်သည် 130 ယောက်ပြစ်ပြီး 12 နှစ် အရွယ်ကျောင်းသား 117 ယောက်၊ 13 နှစ်အရွယ်ကျောင်းသား 78 ယောက်နှင့် 14 နှစ် အရွယ်ကျောင်းသား 65 ယောက်အသီးသီးဖြစ်ကြ၏။ ဤအချက်အလက်များကို ဝက်ပိုင်းကားချပ်ပုံဖြင့်ဖော်ပြပါ။

$$11 \text{ နှစ်အရွယ်ကျောင်းသားအရေအတွက်၏ထောင့်ပမာဏ} = \frac{130}{390} \times 360^\circ = 120^\circ$$

$$12 \text{ နှစ်အရွယ်ကျောင်းသားအရေအတွက်၏ထောင့်ပမာဏ} = \frac{117}{390} \times 360^\circ = 108^\circ$$

$$13 \text{ နှစ်အရွယ်ကျောင်းသားအရေအတွက်၏ထောင့်ပမာဏ} = \frac{78}{390} \times 360^\circ = 72^\circ$$

$$14 \text{ နှစ်အရွယ်ကျောင်းသားအရေအတွက်၏ထောင့်ပမာဏ} = \frac{65}{390} \times 360^\circ = 60^\circ$$



$$11 \text{ နှစ်အရွယ်ကျောင်းသားရာခိုင်နှုန်း} = \frac{130}{390} \times 100 = 33.33\%$$

$$12 \text{ နှစ်အရွယ်ကျောင်းသားရာခိုင်နှုန်း} = \frac{117}{390} \times 100 = 30\%$$


$$13 \text{ နှစ်အရွယ်ကျောင်းသားရာခိုင်နှုန်း} = \frac{78}{390} \times 100 = 20\%$$

$$14 \text{ နှစ်အရွယ်ကျောင်းသားရာခိုင်နှုန်း} = \frac{65}{390} \times 100 = 16.67\%$$


ကျောင်းသုံးစာ၏

သချို့-၁

သတ္တမတန်း



ပုံစွဲကို J။ အောက်ပါစက်ရိုင်းကားချင်ပုံသည် ထိုင်းပြည်တစ်ခု၏ လျှပ်စစ်စာတ်အားထုတ်ယူသောနည်းလမ်းများအလိုက် ရရှိသောပမာဏများကို ဖော်ပြထားသည့်ပုံဖြစ်သည်။ လျှပ်စစ်စာတ်အား စုစုပေါင်းထုတ်လုပ်မှုပမာဏသည် ကိုလိုပိုင်းပေါင်း 20000ဖြစ်လျှင် နည်းလမ်းတစ်မီးပိုဖြင့် ထုတ်ယူထားသောလျှပ်စစ်ပမာဏအသီးသီးကိုရှာပါ။



ရေအားဖြင့်ထုတ်လုပ်သည့်လျှပ်စစ်ပမာဏ

$$= 20000 \text{ ကိုလိုပိုင်းပေါင်း} \times 15\%$$

$$= 20000 \times \frac{15}{100}$$

$$= 3000 \text{ ကိုလိုပိုင်းပေါင်း}$$

အကုမြောက်ပေါင်းစုဖြင့်ထုတ်လုပ်သည့်လျှပ်စစ်ပမာဏ = 20000 ကိုလိုပိုင်းပေါင်း ၂၀%

$$= 20000 \times \frac{20}{100}$$

$$= 4000 \text{ ကိုလိုပိုင်းပေါင်း}$$

ရေနွေးငွေ့သုံးစက်ဖြင့်ထုတ်လုပ်သည့်လျှပ်စစ်ပမာဏ = 20000 ကိုလိုပိုင်းပေါင်း ၅၅%

$$= 20000 \times \frac{55}{100}$$

$$= 11000 \text{ ကိုလိုပိုင်းပေါင်း}$$

သတ္တမတန်း

သၢုံး-၁


ကျောင်းသုံးစာအုပ်

$$\begin{aligned} \text{အခြားနည်းလမ်းများဖြင့်ထုတ်လုပ်သည့်လျှပ်စစ်ပမာဏ} &= 20000 \text{ ကိုလိုပို့သန်းပေါင်း၏ } 10\% \\ &= 20000 \times \frac{10}{100} \\ &= 2000 \text{ ကိုလိုပို့သန်းပေါင်း} \end{aligned}$$

လေ့ကျင့်ခန်း ၈.၁

- ၁။ အီမ်ထောင်စုတစ်ခုတွင် မိသားစုဝင်ငွေ၏ 35% ကို အစားအသောက်၌ လည်းကောင်း၊ 20%ကို အဝတ်အထည်ထို့၌ လည်းကောင်း၊ 5% ကို လျှပ်စစ်ပိတာခဲ့အတွက်လည်းကောင်း၊ 25%ကို အပိုသုံးငွေအဖြစ်လည်းကောင်းသုံးခွဲပြီး 15% ကို ငွေစုဘဏ်တွင် အပ်နှစ်စုဆောင်းသည်။ အထက်ပါအချက်အလက်များကိုသုံးပြီး စက်ဝိုင်းကားချပ်ရေးဆွဲဖော်ပြပါ။
- ၂။ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတစ်ရပ်ကို ရပ်ကွက်များအားခွဲဝေပေးရာ ဈေးပိုင်းရပ်ကွက်က 12 သိန်းကျပ်၊ ရွာမရပ်ကွက်က 20 သိန်းကျပ်၊ သမိုင်းရပ်ကွက်က 22 သိန်းကျပ်၊ ဘုရားလမ်းရပ်ကွက်က 6 သိန်းကျပ် အသီးသီးရရှိကြလျှင် ငါးတို့ကို စက်ဝိုင်းကားချပ်ပုံဖြင့် ဖော်ပြပါ။
- ၃။ ကုန်းလမ်းပို့ဆောင်ရေးဥက္ကာနတွင် မှတ်ပုံတင်ထားသောမော်တော်ကားတို့ကို စာရင်းကောက်ယူကြည့်ရာ ကားအစီးရေ 100 အတွက် အောက်ပါအတိုင်းရသည်။ ကိုယ်ပိုင်ကား 60 စီး၊ အထူးယာဉ် 15 စီး၊ ကုန်တင်ယာဉ်တွေ့း 10 စီး၊ ရုံးသုံးကား 10 စီး၊ လူနာတင်ကား 5 စီးတို့ဖြစ်ကြသည်။ စက်ဝိုင်းကားချပ်တစ်ခုဖြင့် အထက်ပါအချက်အလက်များကို ရေးဆွဲပြပါ။
- ၄။ ကျောင်းသားများအသုံးပြုသောခဲ့တဲ့များ၏အရောင်များကို လေ့လာကြည့်ရာ အနက် 20 ချောင်း၊ အပြာ 10 ချောင်း၊ အစီမံ 22 ချောင်း၊ အနီး 8 ချောင်း၊ အဖြူ 12 ချောင်းနှင့် အခြားအရောင် 18 ချောင်းပြစ်ကြောင်းတွေ့ရလျှင် ယင်းတို့ကိုစက်ဝိုင်းကားချပ်တစ်ခုဖြင့်ဖော်ပြပါ။
- ၅။ သင်၏အတန်းတွင်းရှိ ကျောင်းသားကျောင်းသုံးက ကြိုက်နှစ်သက်သည် အီမ်မွေးတိရွှေ့နှင့် များစာရင်းကိုကောက်ယူ၍ ရရှိလာသောအချက်အလက်များဖြင့် စက်ဝိုင်းကားချပ်တစ်ခုရေးဆွဲပြပါ။

၆။ အောက်တွင်ပေးထားသောစက်ရိုင်းကားချုပ်တွင် နိုင်ငံတစ်နိုင်ငံ၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ဝင်ငွေများကို ရာခိုင်နှုန်းဖြင့်ဖော်ပြထား၏။



- ဝင်ငွေအများဆုံးရရှိသော ငွေစာရင်းခေါင်းစဉ်အမည်ကိုဖော်ပြပါ။
- ဝင်ငွေအနည်းဆုံးရရှိသော ငွေစာရင်းခေါင်းစဉ်အမည်ကိုဖော်ပြပါ။
- စုစုပေါင်းဝင်ငွေပမာဏသည် ကျော်သန်းပေါင်း 1200 ရီလိုက်မီလျှင် ရော့တူသော ခေါင်းစဉ်အောက်မှာရရှိသော ဝင်ငွေကိုရှာပါ။
- စုစုပေါင်းဝင်ငွေပမာဏသည် ကျော်သန်းပေါင်း 1200 ရီလိုက်မီလျှင် ဆန်စပါးဟူသော ခေါင်းစဉ်အောက်မှာရရှိသော ဝင်ငွေကိုရှာပါ။
- အနည်းဆုံးရရှိသောဝင်ငွေပမာဏနှင့် အများဆုံးရရှိသောဝင်ငွေပမာဏတို့၏ အချို့ကို ရှာပါ။

၈. J မျဉ်းဂရပ် (Line Graph)

အချို့ကာလကို ဖော်ပြသည့်ရေညီမျဉ်းနှင့် အချို့ကာလအလျောက်ကောက်ယူထားသည့် ကိန်းဝက်နှင့်အချက်အလက်များကို ဖော်ပြသည့်မတ်ရုံးတို့ကို အသုံးပြုလျက် မျဉ်းဂရပ်တစ်ခုကို ဆွဲသားနိုင်သည်။ ဥပမာ လူနာတစ်ဦး၏အပုံချိန်၊ နိုင်ငံတစ်နိုင်ငံ၏လူဦးရေပမာဏ၊ လုပ်ငန်းတစ်ခု၏ကုန်ရောင်းချွဲပမာဏ၊ အစရိုးသည်တို့ကို အချို့ကာလအပိုင်းအမြားအလုံးကို မျဉ်းဂရပ်ဖြင့် ဖော်ပြလေ့ရှိကြသည်။ ယင်းဂရပ်ကို ကြည့်ခြင်းဖြင့် အချို့ကာလတစ်ခုအတွင်း တိုးတက်မှု၊ ဆုတ်ယုတ်မှုအနေအထားတို့ကို တွေ့မြင်နိုင်သည်။

၈. J.၁ မျဉ်းဂရပ်တစ်ခုဆွဲသားနည်း

စာရင်းအင်းဆိုင်ရာ အချက်အလက်များကို မျဉ်းဂရပ်တစ်ခုဖြင့် အောက်ပါအတိုင်း အဆင့်ဆင့် ဆောက်လုပ်ဆွဲသားဖော်ပြနိုင်သည်။

သတ္တမတန်း

သချို့-၁


ကျောင်းသုံးစာအုပ်

ဥပမာ ၁။ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ သီတင်းပတ်တစ်ခုအတွက် နေ.စဉ်ရောင်း၍ ရရှိသောဝင်ငွေကို အောက်ပါယေးဖြင့်ဖော်ပြထားသည်။

နေ.	တန်လဲ	အကို	ဗုဒ္ဓဟူး	ကြောသပတေး	သောကြာ
ဝင်ငွေ (ကျပ်သိန်းပေါင်း)	30	20	40	25	35

အထက်ပါအချက်အလက်များကို မျဉ်းဂရပ်တစ်ခုဖြင့်ဖော်ပြရန် အောက်ပါအတိုင်း အဆင့်ဆင့် ဆောက်လုပ်ဆွဲသားမည်။

- အဆင့် (၁) စာရွက်ပေါ်တွင်ရေညီမျဉ်းတစ်ကြောင်းနှင့် ထိုရေညီမျဉ်းကို ထောင့်မှန်ကျသော မတ်ရပ်မျဉ်းတစ်ကြောင်းဆွဲပါ။
- အဆင့် (၂) ရေညီမျဉ်းပေါ်တွင်နေများကို အစီအစဉ်အလိုက်နေရာချပါ။ ရောင်းရငွေများအတွက် မတ်ရပ်မျဉ်းပေါ်တွင် တစ်ယူနစ်လျှင် ၅ သိန်းဟု အသီးသီးသတ်မှတ်ပါ။
- အဆင့် (၃) ရေညီမျဉ်းပေါ်တွင် တန်လဲနေ.အတွက်သတ်မှတ်ထားသောအမှတ်မှမတ်ရပ်မျဉ်းနှင့် တန်လဲနေ့နှင့်သက်ဆိုင်သည်ဝင်ငွေအမှတ်နှင့် တစ်တန်းတည်းကျသောရေညီမျဉ်းတို့ ၅၂၂မှတ်ကိုမှတ်ပါ။ ထိုနည်းတွေ့ဌာနနေများအတွက်လည်း ၄၇၂မှတ်များမှတ်ပါ။
- အဆင့် (၄) ထိုဆုံးမှတ်များကို ဆက်သွယ်ခြင်းဖြင့် မျဉ်းဂရပ်တစ်ခုကို ရရှိမည်ဖြစ်သည်။



ကျောင်းသုံးစာအုပ်

သချို့-၁

သတ္တမတန်း

ဥပမာ ၂။ အောက်ပါပုံသည် 2010 ခုနှစ်မှ 2018 ခုနှစ်အတွင်း ဆန်စပါးစိတ်ပျိုးရေးလုပ်ငန်း
တစ်ခု၏စပါးထွက်ရှိမှုအီးကို မျဉ်းဂရပ်တစ်ခုဖြင့် ဖော်ပြထားသည်ဆိုပါမည့်။



ပေးထားသော မျဉ်းဂရပ်မှ အောက်ပါအချက်များကို သိရှိနိုင်၏။

- (က) စပါးအများဆုံးထွက်သောနှစ်သည် 2018 ခုနှစ်ဖြစ်သည်။
(ခ) စပါးအနည်းဆုံးထွက်သောနှစ်သည် 2010 ခုနှစ်ဖြစ်သည်။
(ဂ) နှစ်အလိုက်ထွက်ရှိသော စပါးတန်ခိုက်ပမာဏကိုလည်းဖတ်ရှုနိုင်သည်။


ပုံစံတွက် ၁။ 1961 ခုနှစ်မှ 1966 ခုနှစ်အတွင်းနိုင်ငံတစ်နိုင်ငံ၏ကျွန်းသစ်နှင့် အခြားသစ်မာများ
ထွက်ရှိမှုစာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။ ယင်းအချက်အလက်များကိုပုံစံပုံ
တည်းတွင် မျဉ်းဂရပ်များဖြင့်ဖော်ပြပါ။

နှစ်	ကျွန်းသစ်(ကုပ္ပတါ)	အခြားသစ်မာ(ကုပ္ပတါ)
1961	120000	350000
1962	180000	380000
1963	160000	270000
1964	140000	410000
1965	150000	450000
1966	190000	490000

သတ္တမတန်း


သချို့-၁

ကျောင်းသုံးစာအုပ်



ပုံစံတွက် J။ ကုန်တိုက်တစ်ခုတွင် အန်နပါရီလမှုညွှန်တဲ့လအထိ ရောင်းချချသောဝင်ငွေကျပ်သိန်းပေါင်းကို အောက်ပါလေားတွင် ဖော်ပြထားသည်။ ထိုဝင်ငွေအသီးသီးကို ပုံတစ်ပုံတည်းတွင် မျဉ်းရပ်များဖြင့်ဖော်ပြပါ။

လ	စန်နဝါရီ	ဖေဖော်ဝါရီ	မတ်	ဧပြီ	ဇူလိုင်	ဇန်	ရက်ဝါင်	ဧရိယာ
အဝတ်အထည်	400	450	350	300	400	500	500	550
လူသုံးကုန်	300	350	250	400	300	350	450	400
စားသောက်ကုန်	200	250	200	250	200	300	350	300



လည်ကျင့်ခန်း ၈.၂

၁။ ကျောင်းသုံးတစ်ယောက်၏ ကိုယ်အလေးချိန်ကို ၅ နှစ်သားအရွယ်မှစ၍ ၁၅ နှစ် အရွယ်ရောက် သည်အထိ နှစ်စဉ်မှတ်သားခဲ့ရာ အောက်ပါအတိုင်းတွေ၊ ရသည်။ ဤအချက်အလက်များကို မျဉ်းဂရပ်ဖြင့်ဖော်ပြပါ။

အသက် (နှစ်)	5	6	7	8	9	10	11	12	13	14	15
အလေးချိန် (kg)	15	20	24	25	28	30	32	34	35	40	40

၂။ သင်တို့၏စာသင်ခန်းအတွင်းရှိ အခန်းအပူချိန်များကို သီတင်းတစ်ပတ်အတွင်းမွန်းတည် 12နာရီ အချိန်တွင် သာမိမိတာဖြင့် နေ့စဉ်တိုင်းယူ၍ နေ့အလိုက်အပူချိန်ကိုဖော်ပြသောမျဉ်းဂရပ်တစ်ခု ဆွဲသားပါ။

၃။ အောက်ပါပေါ်သားတွင် ရုပ်ရှင်ရုံနှစ်ခုသို့ ရက်သတ္တပတ်တစ်ခုအတွင်းလာရောက်ကြည့်ရှုသော လူဦးရေအသီးသီးကို နေ့အလိုက်ဖော်ပြထားသည်။ ဤအချက်အလက်များကို မျဉ်းဂရပ်ဖြင့် ဖော်ပြပါ။

နေ့	Mon	Tue	Wed	Thu	Fri	Sat	Sun
မင်္ဂလာ ရုပ်ရှင်ရုံ	500	400	500	350	250	400	600
ဝံပြ ရုပ်ရှင်ရုံ	300	350	200	600	600	400	400


၄။ ပုံတွင် မြို့၊ A နှင့် မြို့၊ B တို့၏ လအလိုက်ရွှာသွန်းသောမိုးရေချိန် (မိုလိမိတာ)များကို မျဉ်းဂရပ် နှစ်ခုဖြင့် ဖော်ပြထားသည်။

- (က) မြို့၊ တစ်မြို့၊ မြို့၊ မြိုးရွှာသွန်းပမာဏအနည်းဆုံးနှင့် အများဆုံးဖြစ်သောလများကိုဖော်ပြပါ။
- (ခ) မြို့၊ တစ်မြို့၊ မြို့၊ မြိုးရွှာသွန်းပမာဏအနည်းဆုံးနှင့် အများဆုံးဖြစ်သောလများကို ဖော်ပြပါ။

သတ္တမတန်း

သချို့-၁

တောင်းသုံးစာအုပ်



၅။ မြို့တစ်မြို့၏ 1941 ခုနှစ်မှ 2011 ခုနှစ်အတွင်းရှိ လူဦးရေ(ထောင်ပေါင်း)ကို အောက်ပါ ယော်အတိုင်းသိရှိရသည်။

ခုနှစ်	1941	1951	1961	1971	1981	1991	2001	2011
လူဦးရေ (ထောင်ပေါင်း)	150	150	160	170	190	220	270	290

အထက်ပါအချက်အလက်များမှ မျဉ်းဂရပ်တစ်ခုကိုဆွဲပါ။

- (က) လူဦးရေတိုးတက်မှုသည် ညီညာမှုရှိပါသလား။
- (ခ) 1956 ခုနှစ်နှင့် 2006 ခုနှစ်များအတွက်လူဦးရေကို ခန့်မျှန်းဖော်ပြပါ။
- (ဂ) မည်သည့်နှစ်များအတွင်း လူဦးရေတိုးတက်မှု အများဆုံးဖြစ်သနည်း။

၆။ တောင်းသုံးတစ်ဦး၏အရပ်အမြင့်ကို နှစ်စဉ်မွေးနေ့တိုင်း၌ တိုင်းယူခဲ့ရာ အောက်ပါအတိုင်း တွေ့ရှိရပါသည်။

အသက်(နှစ်)	9	10	11	12	13	14	15	16	17	18	19
အရပ် (စင်တီမီတာ)	125	130	132	137	144	152	158	164	173	178	178

အထက်ပါအချက်အလက်များကိုမျဉ်းဂရပ်ဖြင့်ဖော်ပြပေးပါ။

- ပုံမှ အောက်ပါခန့်များအက်များကိုရှာပါ။
- (က) 12 နှစ်ခွဲအရွယ်၌ ရှိမည့်အရပ်အမြင့်
- (ခ) အရပ် 160 စင်တီမီတာရှိစဉ်ကသူ၏အသက်
- (ဂ) သု၏အရပ် ဆက်လက်မြင့်တက်မှု စတင်ရပ်ဆိုင်းသွားသောအသက်(နှစ်)။

အခန်း ၉ လူမှုရေးသရီး

ဤသင်ခန်းစာတွင် လူမှုရေးဆိုင်ရာသချိုးအကြောင်းအရာများကို လေ့လာကြရမည်ဖြစ်သည်။ ယင်းတွင် မက်ထရစ်စနစ်ရှိ အလျား အလေးချိန်နှင့် ထုထည်ဆိုင်ရာယူနစ်များ၊ ဧရားတွက် အမျိုးမျိုးနှင့် သစ်တန်တွက်နည်း၊ မြေကျင်း၊ သကျင်း၊ ကျောက်ကျင်းတွက်နည်းတို့ ပါဝင်မည်ဖြစ်ဖြီး ယင်းတွက်နည်းများအသုံးပြု၍ လူမှုရေးဆိုင်ရာသချိုးပြဿနာများကို ဖြေရှင်းနိုင်မည်။

၉.၁ မက်ထရစ်စနစ် (The Metric System)

ဤစနစ်တွင် အလျားနှင့်ပတ်သက်၍ မီတာ (metre)၊ အလေးချိန်နှင့်ပတ်သက်၍ ကီလိုဂရမ် (kilogram)၊ အချိန်နှင့်ပတ်သက်၍ စတုန့် (second) ထုထည်နှင့် ပတ်သက်၍ လီတာ(litre) တို့သည် အသုံးများသော ယူနစ်များ ဖြစ်ကြသည်။

ဆင့်မတန်းတွင် မက်ထရစ်စနစ်အတိုင်းအတာ အခြေခံယူနစ်တို့၏ ဆက်သွယ်ချက်အခါးကို သိရှိခဲ့ဖြီးဖြစ်သည်။ ပြန်လည်လေ့လာကြည်လျင် ရွှေ့ဆွှေ့စကားလုံးများ (prefixes) ဖြစ်သည့် ကီလို (kilo)သည် 1000၊ ဟက်တိ (hecto) သည် 100၊ ဒက်တာ (deka) သည် 10၊ ဒက်ဆီ (deci) သည် $\frac{1}{10}$ ၊ စင်တီ(centi) သည် $\frac{1}{100}$ ၊ မီလီ(mili) သည် $\frac{1}{1000}$ ဟု၍ အခြေခံယူနစ်များနှင့် ဆက်သွယ်နေကြသည်။

အသုံးများသော အလျားတိုင်းယူနစ်များ

$$1 \text{ cm} = 10 \text{ mm}$$

$$1 \text{ m} = 100 \text{ cm}$$

$$1 \text{ km} = 1000 \text{ m}$$

အသုံးများသော အလေးချိန်ဆိုင်ရာယူနစ်များ

$$1 \text{ g} = 1000 \text{ mg}$$

$$1 \text{ kg} = 1000 \text{ g}$$

$$1 \text{ metric ton (tonne)} = 1000 \text{ kg}$$


အသုံးများသော ထုထည်တိုင်း ယူနစ်များ

$$1 \text{ L} = 1000 \text{ mL} = 1000 \text{ cm}^3$$

cm^3 ကို cubic centimetre (cc) တူလည်းရေးသည်။

အတိုင်းအတာ	အမြစ်ယူနစ်	ဆက်သွယ်ချက်
အလျှား	မီတာ (m) 	1 ကီလိုမီတာ (1km) = 1000 m 1 ထောက်တို့မီတာ (1hm) = 100 m 1 ဒက်ကာမီတာ (1dam)= 10 m 1 ဒတ်ဆီမီတာ (1dm) = $\frac{1}{10}$ m 1 စင်တိမီတာ (1cm) = $\frac{1}{100}$ m 1 မီလိမီတာ (1mm)= $\frac{1}{1000}$ m
အလေးချိန်	ဝရ် (g) 	1 ကီလိုဂရမ် (1kg) = 1000 g 1 ထောက်တိုဂရမ် (1hg) = 100 g 1 ဒက်ကာဝရ် (1dag) = 10 g 1 ဒတ်ဆီဝရ် (1dg) = $\frac{1}{10}$ g 1 စင်တိဝရ် (1cg) = $\frac{1}{100}$ g 1 မီလိဝရ် (1mg) = $\frac{1}{1000}$ g
ထုထည် (အမြင်အဝင်)	လီတာ (L) 	1 ကီလိုလီတာ (1kL) = 1000 L 1 ထောက်တိုလီတာ (1hL) = 100 L 1 ဒက်ကာလီတာ (1daL)= 10 L 1 ဒတ်ဆီလီတာ (1dL) = $\frac{1}{10}$ L 1 စင်တိလီတာ (1cL) = $\frac{1}{100}$ L 1 မီလိလီတာ (1m L)= $\frac{1}{1000}$ L

မက်ထရ်စနစ်တွင် ကြီးသောယူနစ်မှတစ်ဆင့် ငယ်သောယူနစ်သို့ ပြောင်းလိုသော် 10 ဖြင့် မြောက်ပြီး ငယ်သောယူနစ်မှတစ်ဆင့် ကြီးသောယူနစ်သို့ ပြောင်းလိုသော် 10 ဖြင့် စားပြီး အလွယ်တကူ ပြောင်းနိုင်သည်။ အောက်ပါ လျှကားထစ်ပုံစံ ဆက်သွယ်ချက်ကို လေ့လာကြည့်ပါ။



ဥပမာ ၁။ (က) 6 cm 7 mm ကို cm သို့ ပြောင်းသော်

$$6 \text{ cm } 7 \text{ mm} = 6 \frac{7}{10} \text{ cm} = 6.7 \text{ cm} \quad \text{ရသည်။}$$

(ခ) 5 m 28 mm ကို m သို့ ပြောင်းသော်

$$5 \text{ m } 28 \text{ mm} = 5 \frac{28}{1000} \text{ m} = 5.028 \text{ m} \quad \text{ရသည်။}$$

(ဂ) 3 kg 265 g ကို kg သို့ ပြောင်းသော်

$$3 \text{ kg } 265 \text{ g} = 3 \frac{265}{1000} \text{ kg} = 3.265 \text{ kg} \quad \text{ရသည်။}$$

(ဃ) 2 L 36 mL ကို L သို့ ပြောင်းသော်

$$2 \text{ L } 36 \text{ mL} = 2 \frac{36}{1000} \text{ L} = 2.036 \text{ L} \quad \text{ရသည်။}$$

ဥပမာ ၂။ (က) 7 km 25 m ကို m သို့ ပြောင်းသော်

$$\begin{aligned} 7 \text{ km } 25 \text{ m} &= (7 \times 1000) \text{ m} + 25 \text{ m} \\ &= 7000 \text{ m} + 25 \text{ m} \\ &= 7025 \text{ m} \quad \text{ရသည်။} \end{aligned}$$

(၉) 3 kg 725 g တို့ g ထို့ ပြောင်းလော်

$$\begin{aligned} 7 \text{ kg } 725 \text{ g} &= (3 \times 1000) \text{ g} + 725 \text{ g} \\ &= 3000 \text{ g} + 725 \text{ g} \\ &= 3725 \text{ g} \quad \text{ရသည်} \end{aligned}$$

(၁၀) 3 L 126 mL တို့ mL ထို့ ပြောင်းလော်

$$\begin{aligned} 3 \text{ L } 126 \text{ mL} &= (3 \times 1000) \text{ mL} + 126 \text{ mL} \\ &= 3000 \text{ mL} + 126 \text{ mL} \\ &= 3126 \text{ mL} \quad \text{ရသည်} \end{aligned}$$

လေ့ကျင့်ခန်း ၉.၁

၁။ အောက်ပါတို့ကို cm ဖြင့် ဖော်ပြပါ။

- | | | |
|---------------|---------------|----------------|
| (က) 6 m 39 cm | (ခ) 5 m 27 cm | (ဂ) 7 cm 8 mm |
| (ဃ) 3 cm 9 mm | (င) 9 km 45 m | (ဃ) 4 km 345 m |

၂။ အောက်ပါတို့ကို m ဖြင့်ဖော်ပြပါ။

- | | | |
|---------------|----------------|---------------------|
| (က) 6 m 48 cm | (ခ) 40 m 50 cm | (ဂ) 3 m 78 cm |
| (ဃ) 27 m 7 cm | (င) 4 km 6 hm | (ဃ) 35 km 2 hm 4 dm |

၃။ အောက်ပါတို့ကို km ဖြင့်ဖော်ပြပါ။

- | | | |
|----------------|----------------|--------------|
| (က) 5 km 283 m | (ခ) 10 km 35 m | (ဂ) 1 km 1 m |
| (ဃ) 5 km 297 m | (င) 11 km 23 m | (ဃ) 7 km 7 m |

၄။ အောက်ပါတို့ကို kg ဖြင့်ဖော်ပြပါ။

- | | | |
|----------------|----------------|-----------------|
| (က) 2 kg 486 g | (ခ) 5 kg 48 g | (ဂ) 24 kg 135 g |
| (ဃ) 82 kg 7 g | (င) 3 kg 257 g | (ဃ) 6 kg 39 g |

၅။ အောက်ပါတို့ကို L ဖြင့်ဖော်ပြပါ။

- | | | |
|-------------------------|-------------------------|--------------------------|
| (က) 3 L 673 mL | (ခ) 2 L 2 mL | (ဂ) 5 L 278 mL |
| (ဃ) 877 cm ³ | (င) 775 cm ³ | (ဃ) 1205 cm ³ |

၆။ ပြတ်းပေါက်တစ်ခု၏အကျယ်သည် 1 m 38.5 cm ရှိသည် ယင်းကို cm ဖြင့်ဖော်ပြပါ။

၇။ ကျောင်းသားတစ်ဦးသည် နံနက်တိုင်းကျောင်းသို့ လျှောက်ရသောအကွာအဝေးမှာ 1 km 34.3 m ဖြစ်ပါ။ ထိုအကွာအဝေးကို m ဖြင့်ဖော်ပြပါ။

- ၈။ သတ္တာတစ်လုံးသည် အလျား 1.15 m အနဲ့ 72 cm အမြင့် 72 cm ရှိသည်။ ထိုသော်တော်ကို m^3 ဖြင့်ဖော်ပြပါ။
- ၉။ အုတ်တစ်ချပ်သည် 2 kg 453 g လေးလျှင် ထို့စုတ်ချပ်၏အလေးချိန်ကို g ဖြင့်ဖော်ပြပါ။
- ၁၀။ 2 L 246 mL ဝင်ဆုံးသောဆေးရည်ဘူးမှ 2 mL ဝင်ဆုံးသော ဆေးရည်ပုလင်းများသို့ခွဲ၍ ထည့်သော ဆေးရည်ပုလင်းပေါင်း မည်မျှရရှိသနည်။
- ၁၁။ မူန့်တစ်ထုပ်သည် 20 g လေးသော မူန့် 2165 ထုပ်၏ အလေးချိန်ကို kg ဖြင့်ဖော်ပြပါ။
- ၁၂။ ရေသန 35 kL ဝင်ဆုံးသော ရေသနကန်တစ်ကန်မှ 20 L ရေသနဘူးပေါင်း မည်မျှရရှိသနည်။

၃.၂ ဈေးတွက်ရှိုးရှိုးနှင့်ဈေးတွက်ကြီး

ဈေးတွက်တွက်နည်းတွင် ပေးထားချက်နှစ်မျိုးအနက် တစ်မျိုးသည် မျိုးမတူကိန်းများဖြင့်ဖော်ပြပါး၊ ကျွန်တစ်မျိုးသည် မျိုးတွက်နှစ်မျိုးဖြင့် ဖော်ပြလျှင် ထိုတွက်နည်းကို ဈေးတွက်ရှိုးရှိုး ဟုခေါ်သည်။ ဈေးတွက်ရှိုးရှိုးကို ဆင်မတန်းတွင် လေ့လာခဲ့ပြီးဖြစ်သည်။ ယခု အောက်ပါညပမာဖြင့် ပြန်လည် လေ့လာကြမည်။

ဥပမာ ၁။ ဝစ္စည်းတစ်ခုသည် 3650 ကျပ် 75 ပြားတန်းသော ဝစ္စည်းအခုံ 30 ရီတန်းမီးကိုရှာပါ။ ထိုပုံစွဲတွင် ပေးထားချက်နှစ်မျိုးအနက်တစ်မျိုးမှာ မျိုးမတူကိန်း(ကျပ်၊ ပြား)ဖြစ်ပြီး တစ်မျိုးမှာ မျိုးတွက်နှစ်မျိုးမှာ ဝစ္စည်းအရေအတွက် ဖြစ်နေခြင်းကြောင့် ဈေးတွက်ရှိုးရှိုးဖြင့်တွက် ချက်ရမည်ဖြစ်သည်။

ကျပ် ပြား

$$\begin{array}{r} 30 & 00 \\ \times & 3650 \\ \hline \end{array} = 109500 \text{ မျိုး}$$

$$= 3650 \text{ ကျပ်နှစ်းဖြင့် } 30 \text{ တန်းမီး}$$

$$50 \text{ ပြားသည် } 1 \text{ ကျပ်၏ } \frac{1}{2}$$

$$15 & 00 = 50 \text{ ပြားနှစ်းဖြင့် } 30 \text{ တန်းမီး}$$

$$25 \text{ ပြားသည် } 50 \text{ ပြား၏ } \frac{1}{2}$$

$$7 & 50 = 25 \text{ ပြားနှစ်းဖြင့် } 30 \text{ တန်းမီး}$$

$$\begin{array}{r} 109522 & 50 \\ \hline \end{array} = 3650 \text{ ကျပ် } 75 \text{ ပြားနှစ်းဖြင့် } 30 \text{ တန်းမီး}$$

$$\therefore ဝစ္စည်း 30 \text{ ရီတန်းမီး} = 109522 \text{ ကျပ် } 50 \text{ ပြား}$$

ရေးတွက်တွက်ရာတွင် ပေးထားချက်နှစ်မျိုးစလုံမှာ မျိုးမတူကိန်းများဖြစ်နေသူင် ထိုတွက်နည်းကို ရေးတွက်ကြီး ဟုခေါ်သည်။

ဥပမာ J။ တစ်ကိုက်သူင် 1200 ကျပ် 75 ပြားပေးရသော ဂိုင်ယာကြီး 5 ကိုက် 2 ပေ 6 လက်မ ၏တန်ဖိုးငွေကိုရှာပါ။ (အနီးဆုံးပြားအထိ ရှာပေးပါ)

ဤပုံစံတွင် တစ်မျိုးမှာ မျိုးမတူကိန်း ကျပ် ပြားဖြစ်၍ ကျန်တစ်မျိုးမှာလည်း မျိုးမတူ ကိန်း ကိုက်၊ ပေ၊ လက်မ တို့ဖြစ်ကြသည်။ ထိုသို့ မျိုးမတူကိန်းချည်း ဖြစ်နေသူင် တွက်ချက်ရာတွင် ပေးထားချက်နှစ်မျိုးအနက် တစ်မျိုးပေါ်၌ မှတည်၍ တွက်ရသည်။

ကျပ် ပြား

$$1200 \quad 75 = 1 \text{ ကိုက်တန်ဖိုး}$$

$$\times \quad 5$$

$$6003 \quad 75 = 5 \text{ ကိုက်တန်ဖိုး}$$

$$400 \quad 25 = 1 \text{ ပေတန်ဖိုး}$$

$$400 \quad 25 = 1 \text{ ပေတန်ဖိုး}$$

$$200 \quad 12.5 = 6 \text{ လက်မတန်ဖိုး}$$

$$7004 \quad 37.5 = 5 \text{ ကိုက် 2 ပေ 6 လက်မတန်ဖိုး}$$

∴ ဂိုင်ယာကြီး 5 ကိုက် 2 ပေ 6 လက်မတန်ဖိုး = 7004 ကျပ် 38 ပြား

မှာက်တန်နည်းအားဖြင့်လည်း

2 ပေ 6 လက်မကို တိကျဝင်ပိုင်းခွဲရာတွင် 1 ပေသည် 1 ကိုက်၏ $\frac{1}{3}$ ဟုခွဲပြီးနောက် '1 ပေ 6 လက်မ' သည် 1 ကိုက်၏ $\frac{1}{2}$ ဟု ခွဲ၍လည်း အောက်ပါအတိုင်း တွက်နိုင်သည်။

ကျောင်းသုံးစာအုပ်

သၢာၢာ-၁

သတ္တမတန်း

ကျပ် ပြား

$$1200 \quad 75 = 1 \text{ ကိုက်တန်ဖိုး}$$

$$\times \quad \quad 5$$

$$6003 \quad 75 = 5 \text{ ကိုက်တန်ဖိုး}$$

1 ပေသည် 1 ကိုက်၏ $\frac{1}{3}$

$$400 \quad 25 = 1 \text{ ပေတန်ဖိုး}$$

1 ပေ 6 လက်မသည် 1 ကိုက်၏ $\frac{1}{2}$

$$600 \quad 37.5 = 1 \text{ ပေ } 6 \text{ လက်မတန်ဖိုး}$$

$$7004 \quad 37.5 = 5 \text{ ကိုက် } 2 \text{ ပေ } 6 \text{ လက်မတန်ဖိုး}$$

\therefore ပိုင်ယာကြီး 5 ကိုက် 2 ပေ 6 လက်မတန်ဖိုး = 7004 ကျပ် 38 ပြား

မှာက်တစ်နည်းအားဖြင့်လည်း

5 ကိုက် 2 ပေ 6 လက်မသည် ကိုက်ပြည့်ရန် 6 လက်မသာလိုကော့သဖြင့် ကိုက်တန်ဖိုးရှာချုပ်လက်မတန်ဖိုး ပြန်နှစ်လျှင်လည်း လိုအပ်သောအဖြေကို ရရှိနိုင်သည်။

ကျပ် ပြား

$$1200 \quad 75 = 1 \text{ ကိုက်တန်ဖိုး}$$

$$\times \quad \quad 6$$

$$7204 \quad 50 = 6 \text{ ကိုက်တန်ဖိုး}$$

6 လက်မသည် 1 ကိုက်၏ $\frac{1}{6}$

$$- \quad 200 \quad 12.5 = 6 \text{ လက်မတန်ဖိုး}$$

$$7004 \quad 37.5 = 5 \text{ ကိုက် } 2 \text{ ပေ } 6 \text{ လက်မတန်ဖိုး}$$

\therefore ပိုင်ယာကြီး 5 ကိုက် 2 ပေ 6 လက်မတန်ဖိုး = 7004 ကျပ် 38 ပြား

ဥပမာ ၃။ တစ်တန်လျှင် 15500 ကျပ် 50 ပြား ဈေးဖြင့် သတ္တ 2 တန် 15 ဟန္တိတ် တန်ဖိုးကို အနီးဆုံးပြားအထိရှာပါ။

သတ္တမတန်း

သရို့-၁

ကျောင်းသုံးစာအုပ်

ကျပ် ပြား

15500 50 = 1 တန်တန်ဖိုး

$\times 2$

31001 00 = 2 တန်တန်ဖိုး

10 ဟန္တိသည် 1 တန်၏ $\frac{1}{2}$

7750 25 = 10 ဟန္တိတန်ဖိုး

5 ဟန္တိသည် 10 ဟန္တိ၏ $\frac{1}{2}$

3875 12.5 = 5 ဟန္တိတန်ဖိုး

42626 37.5 = 2 တန် 15 ဟန္တိတန်ဖိုး

\therefore သတ္တ၍ 2 တန် 15 ဟန္တိတန်ဖိုး = 42626 ကျပ် 38 ပြား

နောက်တစ်နည်းအားဖြင့် ပုဂ္ဂိုလ် ပေးထားသော မျိုးမတူကိန်းနှစ်ခုအနက် တစ်ခုသောမျိုး
မတူကိန်းကို ဒသမကိန်းဖွဲ့ပြီး တွက်နိုင်သည်။ တွက်ချက်ရာတွင် ဒသမ 4 နေရာအထိ ယဉ်၍ တွက်နိုင်
သည်။ ထိုသို့ ဒသမကိန်းဖွဲ့ပြီး တွက်လျှင် ပိုမိုလွယ်ကူကြောင်း တွေ့ရသည်။

ဒသမကိန်းဖွဲ့တွက်နည်း

2 တန် 15 ဟန္တိ = $2 \frac{15}{20}$ တန် = $2\frac{3}{4}$ = 2.75 တန်

ကျပ်

2.75 = 1 ကျပ်နှင့် ဖြင့် $2\frac{3}{4}$ တန်၏တန်ဖိုး

$\times 15500$

137500

1375

275

42625.00 = 15500 ကျပ်နှင့် ဖြင့် $2\frac{3}{4}$ တန်၏ တန်ဖိုး

50 ပြားသည် 1 ကျပ်၏ $\frac{1}{2}$ 1.375 = 50 ပြားနှင့် ဖြင့် $2\frac{3}{4}$ တန်၏ တန်ဖိုး

42626.375 = 15500 ကျပ် 50 ပြား နှင့် ဖြင့် 2 တန် 15 ဟန္တိ၏
တန်ဖိုး

\therefore သတ္တ၍ 2 တန် 15 ဟန္တိ၏တန်ဖိုး = 42626 ကျပ် 38 ပြား

အသုတေသနစံး ၆-၂

အဆောက်ဝါယိုင် တိန်ပိုင်များပါ အရွတ်ပိုင်းမြှုပ်နည်း ရှာဝါ။


- ၈၁ တစ်လိပ်စွဲ 1975 ဧပီ 50 ပြာမေတ္တာသာ ၈၁ ၃၅ လိပ် ၁ ပေ ၉ ထပ်မေတ္တာ
- ၈၂ ထိန်းယာဉ်ပွဲ 695 ဧပီ 40 ပြာမေတ္တာသာ မြို့ ၅ ခုလာ၏ စွာအလွတ်
- ၈၃ တစ်ခိုးသာလျှင် ၃၀၀ ဧပီ 50 ပြားပြိုင်းကြုံသွေး၏ ၆ ခီအား ၇၅ တွင်သာမေတ္တာ
- ၈၄ တစ်ခိုးပွဲပိုင်းစွာလာ၏ 4478 ဧပီ 60 ပြားပြိုင်းမြှုပ်နည်း ၂ ရီ၌ ၃ ဘာလုံး ၁၇၀ လိပ်မေတ္တာ
- ၈၅ ၁ km ရုံးသာ မြို့တစ်ခုအားလုံး 528 ခါး၌ 14 အောင်းဆောင်သာ၏ ၂ km ၁၅၀ m ရုံးသာ မြို့တစ်ခုအားလုံးတို့ရှာဝါ။

၆-၃ အနီးတန်ဖွဲ့များ

အနီးတန်ဖွဲ့များအားလုံး၏ ပြုလုပ်မှုတွင် ‘တန်’ မြို့ တိုးတက်မှုပိုင်းမြှုပ်နည်း ထိန်းတောင်တို့ အောင်လျှို့ဝှက်မြို့ ၁၁၁လိပ်မှုတ်တဲ့ ထုတေလျှို့ဝှက်မြို့ ထတ်မှုတ်တဲ့ ထုတေလျှို့ဝှက်မြို့ ထုတေဝေး ၅၀ ရှိုးတောင်တော်ဝါယာ ပြုလုပ်နည်း

$$\text{တန် } 1 \text{ ဘာ } = 50 \text{ ဧပီ}$$

အနီးတန်ဖွဲ့များ၏ အားလုံးအားလုံးမှာ လိပ်မှုတ်တဲ့ ထုတေဝေးတော်ဝါယာ အောင်ဝါယာတ် အောင်မြှုပ်နည်း



ပုံစွဲကို ၁။ (က) 225 ကုပါပေ (ခ) 318 ကုပါပေရှိသော သစ်သားထုထည်များကို
တန်ဖြင့် ပြပါ။

(က) ထုထည် 50 ကုပါပေ = သစ် 1 တန်

$$\begin{aligned}\text{ထုထည် } 225 \text{ ကုပါပေ} &= \frac{225}{50} \\ &= 4 \frac{25}{50} = 4 \frac{1}{2} \text{ တန်}\end{aligned}$$

(ခ) ထုထည် 50 ကုပါပေ = သစ် 1 တန်

$$\begin{aligned}\text{ထုထည် } 318 \text{ ကုပါပေ} &= \frac{318}{50} \\ &= 6 \frac{18}{50} = 6 \frac{9}{25} \text{ တန်}\end{aligned}$$

ပုံစွဲကို ၂။ တိုင်တစ်လုံးတွင်ထိပ်ဝ 4 လက်မပတ်လည်ရှိပြီး 12 ပေရှုည်သောသစ်သားတိုင် 48 လုံး
၏ထုထည်ကို (က) ကုပါပေ (ခ) တန်
ဖြင့်ရှာပါ။

(က) ထုထည် = အလျား × အနံ × အမြင့်

$$\begin{aligned}\text{တိုင်တစ်လုံး၏ထုထည်} &= \frac{4}{12} \times \frac{4}{12} \times 12 \text{ ကုပါပေ} \\ \therefore \text{တိုင် 48 လုံး၏ထုထည်} &= \left(\frac{4}{12} \times \frac{4}{12} \times 12 \right) \times 48 \\ &= 64 \text{ ကုပါပေ}\end{aligned}$$

(ခ) ထုထည် 50 ကုပါပေ = သစ် 1 တန်

$$\text{ထုထည် } 64 \text{ ကုပါပေ} = \frac{64}{50} = 1.28 \text{ တန်}$$

ပုံစွဲကို ၃။ ပျဉ်တစ်ချပ်တွင် ပြက် 6" ထဲ 1 $\frac{1}{2}$ " အရှည် 20' ရှိသော ပျဉ်ချုပ် 300 ၏တန်ဖိုး
ကို တစ်တန်လျှင် 40000 ကျိုဒေ့နှုန်းဖြင့် တွက်ပေးပါ။

ထုထည် = အလျား × အနံ × အမြင့်

$$\begin{aligned}\text{ပျဉ်တစ်ချပ်၏ထုထည်} &= \frac{6}{12} \times \frac{3}{2 \times 12} \times 20 \text{ ကုပါပေ} \\ &= \frac{5}{4} \text{ ကုပါပေ}\end{aligned}$$

$$\text{ပျဉ်ချုပ် 300 ၏ထုထည်} = \frac{5}{4} \times 300 \text{ ကုပါပေ} = 375 \text{ ကုပါပေ}$$

$$\text{ထုတည် } 50 \text{ ကုပ္ပါ} = \text{သစ် } 1 \text{ တန်}$$

$$\text{ထုတည် } 375 \text{ ကုပ္ပါ} = \frac{375}{50} \text{ တန်}$$

$$\text{သစ် } 1 \text{ တန်၏တန်ဖိုး} = 40000 \text{ ကျပ်}$$

$$\therefore \text{သစ် } \frac{375}{50} \text{ တန်၏တန်ဖိုး} = 40000 \times \frac{375}{50} \text{ ကျပ်} \\ = 800 \times 375 \text{ ကျပ်}$$

$$\text{ပျဉ်ချုပ် } 300 \text{ တန်ဖိုး} = 300000 \text{ ကျပ်}$$

ပုံစံတွက် ၄။ (က) သစ်တစ်တန်ဝယ်လျှင် 18 ပေအရှည်ရှိသော လေးတစ် သစ်သားချောင်း မည်မျှရရှိမည်နည်း။

(ခ) လေးတစ် သစ်တစ်တန်လျှင် 55080 ကျပ်ပျော်ဖြစ်သော ပေအရှည် 100 ရီ လေးတစ် သစ်၏ပျော်သည် မည်မျှဖြစ်မည်နည်း။

$$\begin{aligned} (\text{က}) \quad 1 \text{ တန်တွင် } \text{ရှိသောလေးတစ်} \\ \text{သစ်သားချောင်းအရှည်} &= \frac{\text{သစ်သားချောင်း } 1 \text{ တန်၏ } \text{ထုတည်}}{\text{သစ်သားချောင်း၏ထိပ်ဝန်ပေ} } \\ &= \frac{50 \text{ ကုပ္ပါ}}{4'' \times 1''} \\ &= \frac{50 \text{ ကုပ္ပါ}}{\frac{4}{12} \times \frac{1}{12} \text{ စတုရန်းပေ}} \\ &= 50 \times \frac{12}{4} \times \frac{12}{1} \text{ ပေ} \\ &= 1800 \text{ ပေ} \end{aligned}$$

$$18 \text{ ပေရှည်သော လေးတစ် သစ်သားချောင်းအရေအတွက်} = \frac{1800}{18} = 100 \text{ ချောင်း}$$

$$(\text{ခ}) \quad \text{လေးတစ် သစ်တစ်တန်အရှည်} = 1800 \text{ ပေ}$$

$$\text{လေးတစ် သစ်တစ်တန်၏တန်ဖိုး} = \text{ပေ } 1800 \text{ တန်ဖိုး} = 55080 \text{ ကျပ်}$$

$$\therefore \text{ပေ } 100 \text{ တန်ဖိုး} = \frac{55080 \times 100}{1800} \text{ ကျပ်}$$

$$= 3060 \text{ ကျပ်}$$

လေ့ကျင့်ခန်း ၉၃

- I. නොත්පි වර්තවා:දෙයලුම්භා:කි තක්කුදී ගුපපෙශුටි॥
 (ග) 146 ගුපපෙ (උ) 556 ගුපපෙ (උ) 1165 ගුපපෙ
 (ය) 1230 ගුපපෙ (උ) 1175 ගුපපෙ

II. නොත්පි වර්තවා:දෙයලුම්භා:කි තක්පුද්පුටි॥
 (ග) 238 ගුපපෙ (උ) 758 ගුපපෙ (උ) 453 ගුපපෙ
 (ය) 802 ගුපපෙ (උ) 654 ගුපපෙ

III. පුද්තක්ඩුවුදු පාලා: 20' හා 6" දී 1" රුවෝ පුද්ඩුවු 24 බුර්ලියෙන් දෙයලුම්භා: කි තක්පුද්පුටි॥
 (ග) ගුපපෙ (උ) තක් පුද්ඩුවාටි॥

IV. තිදිනතක්ඩු:තුදු තිදින 4" පත්‍රලයුදුකුදීජාරුයු 10' රුවෝයු තිදිතිදිනඩු: 45 ලු:ල්ලයෙන් ගි තක්පුද්පුටි॥

V. 6' රුවෝයා යු:තක්සූ වර්තවා:ඇවාර්ද: 460 ල්ලයෙන් ගුපපෙපුද්පුටි॥

VI. වර්තඩිනඩු 18' රුවෝයා යු:කුරි වර්තවා:ඇවාර්ද: 120 කුදී 20' රුවෝයා කුරිතක් වර්තවා:ඇවාර්ද: 180 තිදිගි තියෙනායෙන්॥ වර්තතක්තක්ලුදී 33000 ගුරුණු: පෙ:රුණු වර්තඩි:දේ මලුවුගැක්කුවක්නු:॥

VII. 1 ගුපපෙලුදී 2500 ගුරු කුක්සූපුද් ප්‍රික් 6" දී $1\frac{1}{2}$ " නාරුයු 20' රුවෝපුද්තක්ඩුබුර්ලි තක්ඩි:ගිඩුවාටි॥

၉.၄ မြေကျင်း၊ သဲကျင်း၊ ကျောက်ကျင်း၊ တွက်နည်း


လမ်းပြင်ခြင်း၊ လမ်းဖောက်ခြင်းနှင့်အဆောက်အအုံများပြင်ဆင်ဆောက်လုပ်ခြင်းတို့တွင်သဲကျောက်စရစ်ခဲ၊ ဂဝံကျောက်၊ မြေကြီးအစရိတ်တိုက်အသုံးပြုကြရသည်။ ထိုပစ္စည်းများ၏ပမာဏကို ‘ကျင်း’ဖြင့်ဖော်ပြုကြသည်။ ဥပမာအားဖြင့် သတစ်ကျင်း ကျောက်တစ်ကျင်း၊ မြေကြီးတစ်ကျင်းဟူ၍ ခေါ်ဝါဖြီးရောင်းဝယ်မှုကို ပြုလုပ်ကြသည်။

ကျောင်းသုံးစာအုပ်

သချို့-၁

သတ္တမတန်း

သပြစ်စေ၊ ကျောက်ဖြစ်စေ၊ မြေကြီးဖြစ်စေ 1 ဧက်လျှင် 100 ရှာပေ ရှိသည်ဟု သတ်မှတ်ပြီး တွက်ချက်ကြသည်။ 1 ဧက်လှိုထည်ကို အောက်ပါပုံတွင်ဖော်ပြထားသည်။



ပုံစွဲကို ၁။ အလျား 12'၊ အနဲ့ 9'၊ အမြင့် 2' ရှိသော ကျောက်စပ်တစ်ပုံတွင် ကျောက် ဧက်ပေါင်း မည်လျှိုသည်။

$$\text{ကျောက်စပ်တစ်ပုံ၏ထုထည်} = \text{အလျား} \times \text{အနဲ့} \times \text{အမြင့်}$$

$$= 12 \times 9 \times 2 \text{ ကူပေပေ}$$

$$= 216 \text{ ကူပေပေ}$$

$$100 \text{ ကူပေပေ} = \text{ကျောက်စပ် 1 ဧက်း}$$

$$\therefore 216 \text{ ကူပေပေ} = \frac{216}{100} \text{ ဧက်း}$$

$$= 2.16 \text{ ဧက်း}$$

$$\therefore \text{ကျောက်ဧက်ပေါင်း} = 2.16 \text{ ဧက်း}$$

ပုံစွဲကို ၂။ လမ်းခံးရန်စပ်ကျောက် အပုံ 20 ဝယ်ယူရမည်။ စပ်ကျောက်တစ်ပုံသည် အလျား

$15'$ ၊ အနဲ့ $6'$ ၊ အမြင့် $4\frac{1}{3}'$ ရှိ၏။ တစ်ဧက်လျှင် 8000 ကျပ်၌ ဖြစ် ဝယ်ရသော် စပ်ကျောက်ဖူး မည်လျှိုကုန်ကျမည်နည်း။

$$\text{စပ်ကျောက်တစ်ပုံ၏ထုထည်} = \text{အလျား} \times \text{အနဲ့} \times \text{အမြင့်}$$

$$= 15 \times 6 \times 4\frac{1}{3} \text{ ကူပေပေ}$$

$$= 15 \times 6 \times \frac{13}{3} \text{ ကူပေပေ}$$

$$= 390 \text{ ကူပေပေ}$$

$$\text{စပ်ကျောက်အပုံ 20 ဧက်း} = 390 \times 20 \text{ ကူပေပေ}$$

$$100 \text{ ကူပေပေ} = \text{စပ်ကျောက် 1 ဧက်း}$$

$$390 \times 20 \text{ ကူပေပေ} = \frac{390 \times 20}{100} \text{ ဧက်း}$$


$$= 78 \text{ ဧက်း}$$

$$\begin{aligned}\therefore \text{ကျောက်ကျင်းပေါင်း} &= 78 \text{ ကျင်း} \\ \text{ဝိဘဏ် } 1 \text{ ကျင်းတန်ဖိုး} &= 8000 \text{ ကျပ်} \\ \text{ဝိဘဏ် } 78 \text{ ကျင်းတန်ဖိုး} &= 8000 \times 78 \text{ ကျပ်} \\ \therefore \text{ဝိဘဏ်ဖိုး} &= 624000 \text{ ကျပ်}\end{aligned}$$

ပုံစံတွက် ၃။ အလျှား 60'၊ အနဲ့ 40' ရှိသော မြိုက်ခင်းတစ်ခု၏ အပြင်ဘက်ပတ်လည်တွင် အကျယ် 3' ရှိသော လူသွားလမ်းတစ်ခုရှုံး။

- (က) ထိုလမ်းကို 3" မြင့်အောင်ကျောက်စရစ်ခင်းသော် ကျောက်ကျင်းပေါင်း မည်မျှ လိုသနည်း။
- (ခ) ကျောက်တစ်ကျင်းကို 6000 ကျပ်နှင့်ပေးရပြီး လမ်းပြုပြင်အလုပ်သမားခဲ့သည် 1 စတုရန်းကိုက်ယူင် 3000 ကျပ် ဖြစ်သည်။ ကျောက်များသယ်ယူခဲ့ 8000 ကျပ်ဖြစ်သော် လမ်းအတွက် ငွေစေည့်မျှကုန်ကျမည်နည်း။

$$\begin{aligned}\text{(က)} \quad \text{မြိုက်ခင်း၏ခရီးသယ်ယူ} &= 60 \times 40 \text{ စတုရန်းပေ} \\ &= 2400 \text{ စတုရန်းပေ} \\ \text{အပြင်ဘက်အလျှား} &= 60' + 3' + 3' = 66' \\ \text{အပြင်ဘက်အနဲ့} &= 40' + 3' + 3' = 46' \\ \text{အပြင်ဘက်ခရီးသယ်ယူ} &= 66 \times 46 = 3036 \text{ စတုရန်းပေ}\end{aligned}$$



$$\begin{aligned}\text{လမ်းခရီးသယ်ယူ} &= (3036 - 2400) \text{ စတုရန်းပေ} \\ &= 636 \text{ စတုရန်းပေ}\end{aligned}$$

$$\begin{aligned}\text{လမ်း၏ထုတည်} &= 636 \times \frac{3}{12} (\because \text{ထုတည်} = \text{ခရီးသယ်ယူ} \times \text{အမြင့်}) \\ \therefore \text{လမ်း၏ထုတည်} &= 159 \text{ ကူပပေ}\end{aligned}$$

$$\text{ကျောက်စရစ် } 100 \text{ ကူပပေ} = 1 \text{ ကျင်း}$$

$$\text{ကျောက်စရစ် } 159 \text{ ကူပပေ} = \frac{159}{100} \text{ ကျင်း}$$

$$\therefore \text{ကျောက်စရစ်ကျင်းပေါင်း} = 1.59 \text{ ကျင်း}$$

(၉) ကျောက် 1 ကျင်းအတွက်ပေးရငွေ = 6000 ကျပ်
 $\therefore 1.59 \text{ ကျင်း } \text{အတွက်ပေးရငွေ} = 6000 \times 1.59 = 9540 \text{ ကျပ်}$

$$\begin{aligned}\text{လမ်းဧရိယာ} &= 636 \text{ စတုရန်းပေ} \\ &= \frac{636}{9} \text{ စတုရန်းကိုက်}\end{aligned}$$

($\because 9 \text{ စတုရန်းပေ} = 1 \text{ စတုရန်းကိုက်}$)

$$1 \text{ စတုရန်းကိုက်} \text{အတွက်} \text{ လမ်းပြုပြင်အလုပ်သမားခ} = 3000 \text{ ကျပ်}$$

$$\frac{636}{9} \text{ စတုရန်းကိုက်} \text{အတွက်} \text{အလုပ်သမားခ} = \frac{636}{9} \times 3000 \\ = 212000 \text{ ကျပ်}$$

$$\begin{aligned}\text{စုစုပေါင်းကုန်ကျငွေ} &= \text{ကျောက်ဖိုး} + \text{အလုပ်သမားခ} + \text{သယ်ယူခ} \\ &= 9540 + 212000 + 8000 \\ &= 229540 \text{ ကျပ်}\end{aligned}$$

လေကျင့်စန်း ၉.၄

၁။ အလျား 12 ft, အနဲ့ 9 ft, အမြင့် 2 ft ရှိသော ကျောက်စရစ်တစ်ပဲတွင် ကျောက်ကျင်းပေါင်း မည်မျှရှိသနည်း။

၂။ ထဲပဲတစ်ပဲသည် 375 ကဗျာပေရှိသော် ထိုသဲပဲသည် ကျင်းပေါင်းမည်မျှရှိသနည်း။

၃။ အလျား 26', အနဲ့ 16' ရှိသောမြေကွက်တစ်ခုမှ 5' အနက် တူးဖော်ပြီးရရှိသော မြေတြီးကို အခြားတစ်နေရာ၌ ဖြေ၏။

(က) မြေတြီးကျင်းပေါင်း မည်မျှတူးဖော် ရရှိမည်နည်း။

(ခ) မြေတူးခသည် တစ်ကျင်းလျှင် 12000 ကျပ် ဖြစ်သော် တူးခ မည်မျှကုန်ကျသနည်း။

၄။ အလျား 30 ft, အနဲ့ 6 ft, ထဲ $1\frac{1}{2}$ ft ရှိသော အုတ်နံရံဟောင်းတစ်ခုကို ဖုက်၍ရရှိသော အုတ်ကျိုးများကို တစ်ကျင်းလျှင် 9000 ကျပ်နှင့်ဖြင့်ရောင်းသော် ငွေမည်မျှရရှိမည်နည်း။

၅။ အလျား $\frac{1}{4}$ mile, အကျယ် 4 ft နှင့် အနက် 3 ft ရှိသောရေနှင့်မြောင်းတစ်ခုကို တူးဖော်ရာ မြေတစ်ကျင်းလျှင် 12000 ကျပ်နှင့်ဖြင့်တူးဖော်သော် ငွေမည်မျှကုန်ကျမည်နည်း။

၆။ အကျယ် 20 ပါ ရှိသော လမ်းတစ်လမ်းကို ထူ 6 in ရှိအောင် ကျောက်ခင်းရန် ကျောက်တင်ကား 15 စီး အသုံးပြုရသည်။

- (က) ကားတစ်စီးသည် ကျောက်တင်ကျင်းခွဲ တင်ဆောင်နိုင်သော လမ်းအရှည်မည်မျှ ခင်းနိုင် မည်နည်း။
- (ခ) ကားတစ်စီးငှားခ 12000 ကျပ်၊ လမ်းပြုပြင်ခ အလျား 1 ft ဈှောင် 1000 ကျပ်နှင့်ပေးရသော လမ်းခင်းသည် ကုန်ကျင့်ကိုရှာပါ။

၇။ အလျား 100 ပါ၊ အကျယ် 12 ပါ ရှိသောလမ်းတစ်လမ်းကို ထူ 4 in ရှိအောင် ကျောက် ခင်းလိုသော ကျောက် 2 ကျင်းတင်ဆောင်နိုင်သော ကားတစ်စီးသည် အခေါက်ပေါင်း မည်မျှ ပို့ဆောင်ရမည်နည်း။

၈။ အလျား 120 ပါ၊ အနံ 60 ပါ ရှိသော ထောင့်မှန်စတုဝပ် မြေတစ်ကွက်တွင် $30' \times 20'$ ရှိသော ပန်းခင်း 4 ခင်းရှိ၏။

- (က) ပန်းခင်းများမှအပ ကျွန်းနေရာကို ထူ $1\frac{1}{2}$ in ရှိအောင် သဲများချလိုသော သဲကျင်းပေါင်း မည်မျှကုန်မည်နည်း။
- (ခ) ကားတစ်စီးသည် သဲ $1\frac{1}{2}$ ကျင်းတင်နိုင်၍ ကားတစ်စီးအတွက် 10000 ကျပ်ပေးရသော စုစုပေါင်းငွေ မည်မျှကုန်ကျေမည်နည်း။